

KANTARAWADDY TIMES

Accurate

Reliable

Trustworthy

အတွဲ - ၈ ၊ အမှတ်စဉ် - ၅

ကမ္ဘာ့ရဝတီတိုင်း(မ်)ဂျာနယ်

မေလ ၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ပိုးသတ်ဆေးခန်း တီထွင်ပြီး လှူဒါန်းသွားတဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားနှစ်ဦးနှင့်
တွေ့ ဆုံမေးမြန်းခြင်း



၈ - ၁၇

လုပ်ငန်းတူ၊
ဦးတည်ချက်တူနေရင်
ယုံကြည်မှု
တည်ဆောက်နိုင်လိမ့်မယ်



၈ - ၂၃ ...

တိုင်စာပစ်စာတွေကို ဖြေရှင်းရန် ၃၁ စောင်ကျန်ရှိနေသေး

မီမြ၊ ဦးမြ

ကယားပြည်နယ် လွှတ်တော်မှ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ထံတိုင်ထားတဲ့ တိုင်စာပစ်စာအရ အကောင်အထည်ဖြေရှင်းနိုင်ဖို့ ၃၁ စောင်ကျန်ရှိသေးတယ်လို့ ၎င်းအဖွဲ့ဥက္ကဋ္ဌ ဦးဦးအောင်နိုင်ဦးက ပြောပါတယ်။

အများဆုံးတိုင်ကြားထားတဲ့ စာတွေက မြေယာပြဿနာတွေနဲ့ပတ်သက်တဲ့ တိုင်စာတွေဖြစ်တယ်လို့ဆိုပါတယ်။

"လယ်ယာမြေကိစ္စ၊ ပုံစံ(၇)မရတဲ့ကိစ္စ၊ ငွေကိစ္စ၊ အကြွေးကိစ္စ၊ ကျူးကျော်တဲ့ကိစ္စ၊ စစ်တပ်သိမ်းတဲ့ကိစ္စတွေအကုန်တိုင်ကြတယ်ပေါ့။" လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

လယ်ယာမြေကိစ္စတွင် တောင်သူလယ်သမားအများဆုံးတိုင်ကြားပြီး လျှင်ကော်က အများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အလုပ်သမားတွေပိုက်ဆံမရတဲ့ ကုမ္ပဏီတွေကို အလုပ်သမားတွေကတိုင်ထားတာတွေလည်း ရှိပြီး နှစ်ဖက်ကြားနာ ဖြေရှင်းပေးရတဲ့ အလုပ်သမားကိစ္စတွေလည်းရှိတယ် လို့သိရပါတယ်။

တိုင်စာပစ်စာ ကော်မတီကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဖွဲ့စည်းထားတဲ့ အတောအတွင်း တိုင်စာ၄၃၈ စောင်ရှိတဲ့အနက် ၃၁ စောင်မှာ အကောင်အထည်မဖော်ရသေးတာ ဖြစ်ပါတယ်။



တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကနေပြီး အစည်းအဝေး ကျင်းပပြုလုပ်နေကြစဉ်။ (ခါတ်ပုံ - ကယားပြည်နယ်လွှတ်တော် Facebook)

ဟိုဝမ်ကျေးရွာအုပ်စုတွင်းဒိမ်တိုင်ရာရောက် ရေပေးဝေမှုအချိန် ကြန့်ကြာနေ

အန်ထောနီ



ဒီး မော့ဆို မြို့နယ်ထဲက ဟိုဝမ်ကျေးရွာအုပ်စုမှာ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရံပုံငွေဖြင့် ဆည်မြောင်းနှင့် ရေစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ထားတဲ့ အိမ်တိုင်ရာရောက် ရေပေးဝေတဲ့ လုပ်ငန်း အချိန်ကြန့်ကြာနေတဲ့အပေါ် ဟိုဝမ် အထက်ကျေးရွာရွာသူ ရွာသားများက စောင့်မျှော်နေကြတယ်လို့သိရပါတယ်။

“ကျေးရွာသူ သားတွေက မျှော်တယ်ပြောတယ် ဒါပေမဲ့ကျနော်ကလည် မတတ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ပိုက်ဆံမဟုတ်ဘူးဆိုတော့လည်း သူများက ပေးချင်မှပေးမှာပေါ့ဒါပဲကျနော်ပြောလိုက်တယ်။ သူတို့ကို ကျနော် သူတို့က ဆက်သွယ်တာ အေလာမယ် လာမယ် အဲ့လိုမျိုးပဲပြောတာ။ ကျနော်သူတို့ကို ပြောမယ်ဆိုရင်လည်း တစ်မျိုးဖြစ်မှာစိုးလို့ပေါ့ ပြောလည်သိပ်ပြောချင်ဘူး။” လို့ ဟိုဝမ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဒတ်က ပြောပါတယ်။

ဟိုဝမ်အုပ်စုတွင် အအောက်ရွာနှင့် အထက်ရွာဆိုပြီး နှစ်ရွာရှိပါတယ်။ အအောက်ရွာ ကတော့ အရင်နှစ်ကတည်းက ရေရရှိနေပြီ ဖြစ်ပေမဲ့ အထက်ရွာမှာတော့ အခုချိန်ထိကြန့်ကြာ နေဆဲဖြစ်ပါတယ်။

ဒီလိုကြန့်ကြာရခြင်းအကြောင်းအရင်းမှာ

ရံပုံငွေအခြေအနေအရ လျှပ်စစ်လိုင်းကျန်သွယ်တန်းဖို့ ကျန်ရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သိရပါတယ်။

“ဟိုဝမ်အထက်က ကျတော့ ကျနော်တို့ရံပုံငွေ အခြေအနေအရ လျှပ်စစ်လိုင်းကျန်ခဲ့တယ်အဲ့ကောင်က။ ဘတ်ဂျက်လိုအပ်ကြောင်တင်ပြထားပေမဲ့ သူတို့တစ်ခြားလိုအပ်ချက်ကြောင့် တစ်ခြားဟာတွေကို ဦးစားပေးလိုက်ရတဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာလည်း ကျနော်တို့မပါခဲ့ဘူးဖြစ်နေတယ်ပေါ့ မပါဘူးဆိုပေမဲ့လည်း ကျနော်တို့ရဲ့ ပြင်ဆင်ထိန်းသိမ်းတဲ့ရံပုံငွေကနေပြီးတော့ အခုထပ်ပြီးတော့လုပ်ပေးဖို့ရှိတယ်။” လို့ လျှင်ကော်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးမောင်မောင်သန်းထွေးက ပြောပါတယ်။

ဟိုဝမ်အထက်ကျေးရွာမှာရေစုကန်၊ရေစုတ်စက်၊ ရေပိုက်လိုင်း အားလုံးဆောင်ရွက်ထားပြီးသားဖြစ်ပြီး လျှပ်စစ်လိုင်း တစ်ခုသာကျန်တယ်လို့သိရပါတယ်။ လျှပ်စစ်သွယ်တန်းပြီး အမြန်ဆုံး ရေပေးဝေနိုင်ဖို့အတွက်လည်း ဆည်မြောင်းနှင့်ရေစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် သာမန်ရံပုံငွေနဲ့ ဒီနှစ်ထဲမှာပဲ ပြီးအောင်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၉၀ဦး လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်

ကန္တာရဝတီတိုင်း(၆)

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွိုင်ကော်မြို့ရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသူ အကျဉ်းသား/သူ ၁၉၀ ဦး ရှိကြောင်း သိရသည်။

လွိုင်ကော်အကျဉ်းထောင်မှ ရဲအက်ဥပဒေဖြင့် ကျား (၂)ဦး၊ မ တစ်ဦး၊ တပ်မတော်အက်ဖြင့် ကျား (၁၇)ဦး၊ မူးယစ်ပုဒ်မဖြင့် ကျား (၁၄၉)ဦး၊ မ (၂၁)ဦး လွတ်မြောက်လာခဲ့ပြီး စုစုပေါင်း ၁၉၀ ဦး ဖြစ်သည်။

လွတ်မြောက်လာသည့် အကျဉ်းသားများကို နယ်ဝေး/ရပ်နီး အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်သွားမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ အကျဉ်းထောင်/စခန်း အသီးသီးရှိ နိုင်ငံခြားသားအကျဉ်းသား/သူစာရင်းတို့အားစည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နိုင်ငံအစိုးရပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဧပြီလ ၁၇ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းထောင်/စခန်း အသီးသီးရှိ အကျဉ်းသား/သူ စုစုပေါင်း ၂၄၈၉၆ဦး တို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယခင်နှစ် လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၉၄ဦးသာရှိသည်။



NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ လည်း ငြိမ်းချမ်းရေးညီလာခံ ရှေ့ဆက်မသွားနိုင်သေး

ကန္တာရဝတီတိုင်း[၆]

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်သူတွေကြုံတင် သတိပြုကာကွယ်ဖို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) အဖွဲ့ အနေနဲ့ မတ်လ ၂၀ ရက်နေ့က တိုက်တွန်းနှိုးဆော်ထားခဲ့ပါတယ်။

သို့ပေမယ့်လို့လည်း မတ်လ ၂၅ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးထားတဲ့သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/လျှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့နဲ့ အစိုးရစစ်တပ်တို့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါသေးတယ်။

ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကိုတစ်ကမ္ဘာလုံး ထိန်းချုပ်ကာကွယ်နေကြရချိန်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အဖွဲ့ တချို့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေတာဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို မလိုက်နာတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

"လက်ရှိ အခြေအနေမှာ လူသားအရေးကိစ္စနှင့် ပတ်သက်ပြီး အရေးကြီးကာလ ဖြစ်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အသုံးစာရိတ်ကို လျော့ချဖို့နဲ့ စစ်ပွဲရပ်ဖို့ ဖော်ပြထားပါတယ်။" လို့ ကရင်နီပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာက ပြောပါတယ်။

(NCA-S EAO) အဖွဲ့အနေနဲ့လည်း COV-ID-19 ရောဂါကူးစက်မှု ထိရောက်စွာကာကွယ်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေး ဖြစ်နိုင်ချေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပြီးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ၎င်းတို့အဖွဲ့ရဲ့ Online Video Conference ပြုလုပ်စဉ် ဗိုလ်မှူးကြီးမိန့်ခွန်းက ပြောဆိုသွားပါတယ်။

အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးဦးစိုင်းငင်းက "တစ်ဖက်က Covid 19 ကပ်ရောဂါရဲ့ကူးစက်မှုကို သတိထားကိုင်တွယ်ရမှာ ဖြစ်သလို တစ်ဖက်မှာလဲ အရှိန်အဟုန်ရရှိပြီးသားငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရှိန်ရပ်တန့်မသွားဖို့ ဂရုပြုဆောင်ရွက်

ရမှာ ဖြစ်ပါတယ်။" လို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

(NCA-S EAO)အဖွဲ့တွေကနေပြီး Covid 19 ကပ်ရောဂါကိုကာကွယ်ဖို့NCAအကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး (အဋ္ဌမအကြိမ်) ကို NCA-S EAO ရုံးမှာ Online Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

N C A အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့က ဆက်လက်ပြီးတော့လဲ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေ၊ နိုင်ငံရေးနဲ့စစ်ရေး အခင်းအကျင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပရေးကိစ္စတွေကို ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဗိုလ်မှူးကြီးဦးစိုင်းငင်းက ၎င်း၏ မိန့်ခွန်းပြောကြားချက်ကို ၎င်းတို့ရဲ့ ဝက်ဆိုက်စာမျက်နှာပေါ်ဖော်ပြပါအချက်အရ သိရှိရပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကိုလည်း ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းပထမ လေးလပတ် ကာလအတွင်း ကျင်းပသွားဖို့ အစပိုင်းက စီစဉ်ထားကြတာဖြစ်ပေမယ့်လို့ အခုလို COVID-19 ကြုံတင်ကာကွယ်တားဆီးရေးအရ ကျင်းပနိုင်ဖို့ ရက်စွဲ မတတ်မှတ်နိုင်သေးဘူးလို့သိရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့အတွက် လက်ရှိ အခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ (၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC၏ ဆွေးနွေးပွဲအပြီး ၎င်းကော်မတီမှ အတွင်းရေးမှူး တစ်ဦးဖြစ်သူ ဆရာရဲဘော်မျိုးဝင်းကလည်း (NCA-S EAO)ရဲ့ ဖေ့ဘုတ်စာမျက်နှာမှ အင်တာဗျူး ဖြေကြားထားချက်အရ သိရပါတယ်။

“ အခုလိုမျိုးကျတော်တို့ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်လာတဲ့ အခြေအနေအပေါ်မှာတော့ ကျတော်တို့မူလရည်မှန်းထားတဲ့ ဧပြီလအတွင်းမှာ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့၊ လူထုတွေ့စုံပွဲတွေ၊ ကျတော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပြီးပြတ်ဆောင်ရွက်မယ်ဆိုတာတော့ လက်တွေ့အခြေအနေအရတော့ ဒီကျန်းမာရေးဝန်ကြီးဌာန



မတ် (၁၂) ရက်နေ့တွင် နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမြင်ကွင်း (ခါတ်ပုံ- NCA-S EAO Facebook)

ရဲ့သတ်မှတ်ချက်အရ၊ တိုက်တွန်းနှိုးဆော်မှုအရ ဆိုရင်တော့ တော်တော်လေးကို ဖြစ်နိုင်မှုအတွက် အလားအလာနည်းပါးတယ်။" လို့ ဆရာရဲဘော်မျိုးဝင်းက ပြောဆိုထားတာဖြစ်ပါတယ်။

(၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ ၁၂၊ ၁၃ မှာရက်မှာ နေပြည်တော်ရှိ NRPC မှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

မတ်လ ၁၂ရက်နေ့၂၀၂၀ခုနှစ်က ကကျင်းပခဲ့တဲ့ (၁၈)ကြိမ်မြောက် UPDJC အစည်းဝေးပွဲမှာ UP-DJC ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “UPDJC ရပ်နားထားတဲ့ (၂)နှစ်နီးပါးကာလအတွင်းမှာ အဆင်မသင့်တဲ့ ထိတွေ့မှုတွေ၊ ပစ်ခတ်မှုတွေ၊ မိုင်းခွဲတာတွေ အနည်းငယ် ဖြစ်ပေါ်နေခဲ့ပါတယ်။" လို့မိန့်ခွန်းပြောသွားပါတယ်။

UPDJC က အဓိကလုပ်ငန်းစဉ် ၂ ရပ်မှာဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး တို့ဖြစ်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး

ဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မူန်းဆာခေါင်းက လည်း (၁၈) ကြိမ်မြောက် UPDJC အစည်းအဝေးမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မကျင်းပဖြစ်တာ ၂နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ။ NLD အစိုးရလက်ထက်မှာ (၂၁)ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို ၂၀၁၆ ဩဂုတ်လအတွင်းမှာ ပထမအကြိမ် စတင် ဆွေးနွေးခဲ့ကြပြီး (၆)လ တစ်ကြိမ်ကျင်းပဖို့ သတ်မှတ်ခဲ့ကြပေမဲ့လို့ စတုတ္ထအကြိမ်ကိုတော့ ရက်မတာ၏သတ်မှတ်နိုင်သေးတာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ဆိုရင် လူဦးရေ ၁၀၀၀ ကျော်၊အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ်ဆိုရင်လဲ လူဦးရေ ၆၀၀ကျော် လောက်ရှိတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက် ရက်အတိအကျ သတ်မှတ်ဖို့မဖြစ်နိုင်သေးတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့ တွေ ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်

စိုးထိုက်အောင်

ကယားပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ ကျန်းမာရေးဌာနကနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တွေထားရှိပြီး အစိုးရနဲ့လဲကျန်းမာရေးကိစ္စတွေမှာပူးပေါင်းလုပ်ဆောင်ဖို့ဆွေးနွေးနေထားတာရှိတယ်လို့CHDN အဖွဲ့ရဲ့ Deputy Director (ပရိုဂရမ်) ဦးစိုးမိုးအောင်က ပြောပါတယ်။

“ ကျတော်တို့ဒီ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီးတော့ ကျတော်တို့ဒီအစိုးရနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ကျတော်တို့ဆွေးနွေးထားတာတွေရှိတယ်ပေါ့နော် အဓိကကတော့ ကျတော်တို့ဒီဒေသတွေထဲမှာကျတော်တို့အဖွဲ့တိုင်းတဲ့ဟာတွေဒါတွေကတော့ကျတော်တို့ဂိတ်တွေဒီ ကျတော်တို့အဖွဲ့အစည်းရဲ့ဂိတ်တွေမှာကျတော်တို့ဆောင်ရွက်နေတာရှိတယ်ပေါ့။”လို့ ဦးစိုးမိုးအောင်က ပြောပါတယ်။

ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကနေပြီးဖွဲ့စည်းထားတဲ့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုး

ရေးကွန်ယက် (Civil Health and Development Network – CHDN) အဖွဲ့ အနေနဲ့COVID-19 နဲ့ပတ်သတ်ပြီးတော့ ကြိုတင်ကာကွယ်ရေး၊ စောင့်ကြည့်ရေး၊ သံသရတွေကိုတွေ့ရှိခဲ့ရင်ဘယ်လိုလွှဲပြောင်းမှုလုပ်မှာလဲဆိုတဲ့ အချက်(၃)ချက်ကို အဓိကလုပ်ဆောင်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။

ကျန်းမာရေးစစ်ဆေးရေးဂိတ်(၂၉)ဂိတ်မှာတွေ့ရှိတဲ့သံသယလူတွေကို လွှဲပြောင်းရေးနဲ့စနစ်နဲ့ပတ်သတ်ပြီးတော့ အောက်ခြေအဆင့်မှ မြို့နယ်အဆင့်ထိ သက်ဆိုင်ရာ အဆင့်ဆင့်ကို အစိုးရဌာနဆိုင်ရာအထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ကျတော်တို့ဒီသက်ဆိုင်ရာဆေးခန်းတွေအလိုက်ပေါ့နော် ဒီသူ့ဧရိယာမှာရှိတဲ့ သံသယဖြစ်တဲ့ လူနာတွေကို ကျတော်တို့ရှာဖွေပြီးတော့ ဖော်ထုတ်တဲ့ဟာတွေလဲ ကျတော်တို့ဒီဆေးခန်းတွေမှာတော့ လုပ်ဖို့ညွှန်ကြားထားတယ်ပေါ့ သံသယရှိတဲ့လူတွေတွေ့ရင်တော့ ကျတော်တို့သက်ဆိုင်ရာမြို့နယ်အလိုက်လွှဲပေးဖို့ကို ကျတော်တို့ဆက်ပြီးတော့လုပ်ဆောင်



သွားမှာပေါ့။” ဦးစိုးမိုးအောင်က ဆက်ပြောပါတယ်။

ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် CHDN ကျန်းမာရေးဌာနမှ ကယားပြည်နယ်အတွင်း မှာ KNPP အောက်မှာရှိတဲ့ ကျန်းမာရေးဌာနမှ (၂၃) ဂိတ်၊ ကယန်းပြည်သစ်အောက်မှာ (၆)ဂိတ် စုစုပေါင်း (၂၉) ဂိတ်မှ ပြည်တွင်းအဝင်အထွက်တွေကို စစ်ဆေးပြီးတော့လည်း အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

CHDN အဖွဲ့က ကရင်နီပြည်နယ်ရှိ ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့အစည်း(KNSO)၊ ကယန်းအမျိုးသားကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP)အဖွဲ့တွေကနေပြီး စုပေါင်းဖွဲ့ထားတဲ့ ကျန်းမာရေးအဖွဲ့ဖြစ်ပါတယ်။

www.kantarawaddytimes.org
www.facebook.com/kantarawaddytimes

Vol:8, Issues: 5

May 1, 2020

Editor in Chief - ကယားထဲ

News Editor - မော်ဦးမြာ

Video Editor - ဒီဘူး

Reporter - နော်အေးအယ်လ်

Web Master - ဘိုကိတ်

Layout Designer - နူးလီးရယ်

Copy Editor - ချန်မေလီ

Radio Team

Radio Producer - နူးပရက်ရယ်

Presenter - မော်အေးအေး

Office Staff

Coordinator - နူးဒီဇီ

Finance Manager - မာတီးနာ

Admin & Accountant - ဝင်းလွင်လွင်

Marketing - မူဘူးမူ

ရုံးလိပ်စာ - ပြည်ထောင်စုလမ်းမကြီး၊
ညောင်ကိုင်း၊ ဒီးမော့ဆိုမြို့၊ ကယားပြည်နယ်။
ဖုန်း- ၀၈၃၄၀၃၄၁။

မြန်.ချီရေးလိပ်စာ - ကန္တာရဝတီတိုင်း(၆)၊
ပြည်ထောင်စုလမ်းမကြီး၊
ညောင်ကိုင်း၊ ဒီးမော့ဆိုမြို့၊ ကယားပြည်နယ်။

မြန်.ချီသည့်နေရာ - ကယားပြည်နယ်။

ပုံနှိပ်တိုက် - သုဝဏ္ဏသိင်္ဂီ၊ ပုံနှိပ်တိုက်
မှတ်ပုံတင်အမှတ် (၀၀၄၃၁)
လိပ်စာ - No. 146/ 48th Street(apper)/
Botahtaung Township, Yangon
ဖုန်း - ၀၉၃၁၂၇၂၉၅၊ ၀၉၇၉၅၈၀၅၀၀၊
၀၉၇၈၀၃၆၆၁၈
sunncolor1995@gmail.com

ထုတ်ဝေသူ - ဒေါ်စိုးစိုးထက်
မှတ်ပုံတင်အမှတ် - ၀၀၇၆၅
ဖုန်း - ၀၉၇ ၉၀၂၃ ၈၁၁၉၊ ၀၉၇ ၉၃၈၉ ၃၄၁၉။

ဆက်သွယ်ရန် လိပ်စာ -

ဒေါ်စိုးစိုးထက် - ဦးမြင့်ဆွေ၊ သ/၂၀၊
အောင်သပြေရပ်ကွက်၊ ငွေတောင်ကျေးရွာ၊
ဒီးမော့ဆိုမြို့၊ ကယားပြည်နယ်။
ဖုန်း - ၀၉၇ ၉၃၈၉ ၃၄၁၉။
အီးမေးလ် -

kayahhtet@kantarawaddytimes.org

kayahhtet@gmail.com

မူဘူးမူ - Marketing Manager

ဖုန်း - ၀၉၂၆၂၇၂၉၃၅ ။

ကန္တာရဝတီတိုင်း(၆) ဂျာနယ်ထံသို့ သတင်း၊
ဆောင်းပါး၊ ကာတွန်း၊ ပေးစာနှင့် အကြံပြုစာများ
ပေးပို့နိုင်ပါသည်။ ပေးပို့လာသည့် စာမူများကို
အလျဉ်းသင့်သလို ဖော်ပြပေးသွားမည် ဖြစ်ပါ
သည်။

အယ်ဒီတာ့ အာဘော်

COVID-19 ကူးစက်မှု အားလုံးပြိုင်တူ
ထိန်းချုပ်ကာကွယ်စို့

ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး လက်ရှိ
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရောဂါပိုးကူးစက်သူ
ဧပြီလ (၃၀)ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝ
န်ကြီးဌာနရဲ့ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုအ
ခြေအနေ သတင်းထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ
(၁၅၀)ဦး အနက် ပြန်လည်သက်သာလာသူ (၁၆)ဦး နဲ့
သေဆုံးသူ (၆)ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသအသီးသီး
နေရာတွေမှာ ရောဂါပိုးကူးစက်ခံလာရတာကိုတွေ့ရ
ပေမယ့် ကယားပြည်နယ်မှာတော့ လက်ရှိအချိန်ထိ
စောင့်ကြည့်လူနာ၊ သံသယလူနာထဲက ဓာတ်ခွဲမှုဆိုင်
ရာအဖြေအရ ပိုးမတွေ့ရှိသေးပါဘူး။

လွိုင် ကော် မြို့ ၊ ဒေါ ဥ ခူ ရပ် ကွက် က
အမျိုးသမီးတစ်ဦးဟာ COVID-19 ရောဂါပိုး
အတည်ပြုလူနာ Case 37 နဲ့ထိတွေ့ခဲ့တယ်လို့
သတင်းကြားပြီးတဲ့နောက်မှာ ပြည်နယ်အတွင်းမှာရှိတဲ့
ပြည်သူတွေက စိုးရိမ်ကြောက်လန့်မှုတွေရှိခဲ့ပါတယ်။
အဲ့ဒီကာလအတောအတွင်းမှာလည်း လွိုင်ကော်မြို့ထဲ
လမ်းသွားလမ်းလာတွေ မရှိသလောက်ဖြစ်ခဲ့ရပါတယ်။
ဧပြီလ ၁၅ ရက်နေ့မှာ Case 37 နဲ့ထိတွေ့ခဲ့တဲ့
ဒေါဥခူသံသယလူနာအမျိုးသမီးမှာ ပိုးမတွေ့ရှိဘူးလို့
အဖြေကြားသိရပြီး စိတ်ပူပန်မှုတွေလျော့ခဲ့ကြပါသေး
တယ်။

ပြည်နယ်အတွင်းမှာ COVID-19 ရောဂါထိန်းချုပ်
ကာကွယ်မှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့
နဲ့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနကနေပြီး အရှိန်အဟု
န်မြှင့်တင်ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့
မတ်လကတည်းက ကြိုတင်ကာကွယ်ကုသရေးလုပ်င
န်းများအတွက် ဆေးရုံမှာ သီးခြားထား၍ စောင့်ကြပ်
ကြည့်ရှုကုသခြင်းလုပ်ငန်းအတွက် နေရာပြင်ဆင်ခြင်း၊

လိုအပ်တဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို ဆရာဝန်၊
လူနာ၊ ဓါတ်ခွဲခါတ်မှန်၊ အထွေထွေလုပ်သားတွေကို
သင်တန်းပေးတာတွေ လက်တွေ့လေ့ကျင့်ခြင်း
ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။

လက်ရှိမှာလည်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့
အတွက် အစိုးရဌာနဆိုင်ရာတွေ ကျန်းမာရေးဌာနတွေ
အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ ပရဟိတ
အသင်းအဖွဲ့တွေ စေတနာ့ဝန်ထမ်းတွေက မြို့၊
ရပ်ကွက်၊ ကျေးရွာ တွေမှာ ကျန်းမာရေးအသိပညာ
ပေးခြင်းလုပ်ငန်းတွေကို အတူတကွ ပူးပေါင်းဆောင်
ရွက်နေကြပါတယ်။

ပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှုမရှိ
စေရေးအတွက် ကယားပြည်နယ်ထဲကို ဝင်ရောက်
လာတဲ့ ပြည်နယ်ပြင်ပမှ ပြန်လည်ရောက်ရှိလာ တဲ့
နိုင်ငံဝန်ထမ်းအားလုံး၊ ရောဂါပိုးတွေ့ရှိတဲ့ ဒေသက
ပြန်လာတဲ့သူတွေကို Community Based Faci-
lity Quarantine (21)ရက်ဝင်ရမှာဖြစ်ပြီး CBFQ
ဝင်စရာမလိုတဲ့သူတွေကတော့ ကျန်းမာရေးနှင့်အား
ကစားဝန်ကြီးဌာနမှ COVID-19 ရောဂါနဲ့ပတ်သက်တဲ့
လိုက်နာရမယ့်အချက်တွေကို ကောင်းစွာသိရှိလိုက်
နာရမှာဖြစ်သလို မိမိနေအိမ်မှာပဲ Stay at Home (၂၈)ရက်
နေထိုင်ရမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က
ထုတ်ပြန်ထားပါတယ်။

ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတွေကလည်း
မိမိနေအိမ်မှာသာနေဖို့မဖြစ်မနေအပြင်ထွက်မယ်ဆိုရင်
Mask တပ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ၃ပေ
အကွာ ဖိပေအကွာ နေဖို့ တိုက်တွန်းထားပါတယ်။
လူစုလူဝေးများတဲ့ ဈေးတွေမှာ Mask တပ်ပြီးမှသာ
ဈေးရောင်းဈေးဝယ်ကြဖို့ မြို့နယ်စည်ပင်တွေကလည်း
အသိပေးနှိုးဆော်ထားပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ကနေပြီး လူစုလူဝေး
လျော့နည်းစေဖို့၊ ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့
အတွက် ဒေသန္တာရဆိုင်ရာအမိန့်၊ ညွှန်ကြားချက်တွေ
အသီးသီးကိုလည်း ထုတ်ပြန်ထားပါတယ်။

နေ့စဉ်ဖွင့်လှစ် ရောင်းချနေတဲ့ဈေးတွေကို
တစ်ပတ် သုံးရက်သာပြောင်းလဲဖွင့်လှစ်ပြီး ကျန်ရက်
တွေမှာ ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်တာ
တွေ၊ ပြည်နယ်အတွင်းက ထင်းရှူးတဲ့လည်ပတ်
စရာနေရာအားလုံးကို လည်ပတ်ခွင့်မပြုတာတွေ၊
ပွဲလမ်းသဘင်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေ သင်
တန်းတွေ ဖွင့်လှစ်ခြင်းမပြုတာတွေကို ထုတ်ပြန်
တဲ့နေ့ကစပြီး မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်
မှတ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) အသ
က်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို မိမိကစ၍
ကာကွယ်ကြမှာပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာခံစားနေရသူနဲ့အနီးကပ်ထိ
တွေ့ခြင်းမှာရှောင်ကြည်ပါ။ လက်ကိုစင်ကြယ်အောင်
မကြခဏ စနစ်တကျ ဆေးကြောပါ။ နှာချေချောင်းဆိုး
တဲ့အခါတိုင်း နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင်ဖုံး
အုပ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ
အာဟာရပြည့်ဝစွာ စားသုံးပါ ကောင်းစွာအိမ်စက်
အနားယူပါ။ လူထုထပ်နဲ့နေရာတွေကို သွားလာခြင်းမှ
တတ်နိုင်သမျှ ရှောင်ကြဉ်ပါ စတဲ့ ကျန်းမာရေးနှင့်အား
ကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ကျန်းမာရေး
ဆိုင်ရာအသိပညာကို လက်တွေ့ကျကျသုံးစွဲရမှာပဲဖြစ်
ပါတယ်။

ပြိုင်တူတွန်းလျှင်ရွှေနိုင်ပါတယ်။ အားတင်း
ထားမြန်မာပြည်ကြီး.....။



ကရင်နီ (ကယား)ဘာသာဖြင့် ထုတ်လွှင့်တဲ့ ကန္တာရဝတီတိုင်း(၆)
သတင်းများကို လွတ်လပ်တဲ့အာရှအသံ RFA ရေဒီယို အသံလွှင့်ဌာန၏
အပတ်စဉ် ကရင်နီဘာသာ အစီအစဉ်တွင်လည်း ဖမ်းယူနားဆင်နိုင်ပါ
ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ဖမ်းယူနားဆင်ရန် - အင်္ဂါနေ့ မနက် ၇း၄၅ မိနစ်

လှိုင်းတိုမီတာ ၁၉ --- ကီလိုဟတ်စ် ၁၅၇၀၀၊
လှိုင်းတိုမီတာ ၂၅ --- ကီလိုဟတ်စ် ၁၂၁၁၅၊
လှိုင်းတိုမီတာ ၃၂ --- ကီလိုဟတ်စ် ၉၉၄၀

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Unicef ပူးပေါင်း၍ COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေး ကွင်းဆင်းခြင်း



(၁၀.၄.၂၀၂၀)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးပေါလ်ဆိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဦးကျော်သူအောင် လျှင်ကော်ခရိုင်ဦးစီးမှူး၊ ဦးသောင်းမြင့်နှင့်အဖွဲ့သည် ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ဘုန်းကြီးကျောင်းနှင့်လိုဘာခို ဆေးပေးခန်းသို့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် လူစည်ကားသော နေရာတွင် အလွယ်တကူလက်ဆေးနိုင်ရန် လက်ဆေးဘေစင်၊ ဆပ်ပြာ၊ ရေမလိုလက်သန့်၊ ဆေး၊ မျက်နှာဖုံး

Mask များ သွားရောက်ပေးဝေခဲ့ပါသည်။ COVID-19 ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးလိုအပ်သည့်အရာများ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Unicef ပူးပေါင်း၍ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

ဖြူဖြူ (ကျေးလက်)

ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ ကွင်းဆင်းစစ်ဆေးခြင်း



ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောဒီးဒီ သည် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်၊ VDP စီမံကိန်းဖြင့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွက် ကျေးရွာ (၄)ရွာနှင့် ဖရူဆိုမြို့နယ်အတွင်း ကျေးရွာ(၄)ရွာအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒီးမော့ဆိုမြို့နယ်တွင် မြို့နယ်ဦးစီးမှူးနှင့် ဖရူဆိုမြို့နယ်တွင် တာဝန်ခံအင်ဂျင်နီယာတို့နှင့်အတူ အောက်ဖော်ပြပါ လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ လုပ်ငန်းများအား ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)ကျပ်သုံးစွဲ၍ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာ ရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ပါသည်-

(က)ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဆိုဒဲခူကျေးရွာ ကျောင်းဆရာမနေ အိမ် တည်ဆောက်ခြင်းလုပ်ငန်း (၃၀' x ၂၄' x ၁၀')

(ခ) ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စု၊ တေးဂေခိုကျေးရွာ မူကြိုကျောင်း တည်ဆောက်ခြင်းလုပ်ငန်း (၃၀' x ၂၄' x ၁၂')

(ဂ) ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ သဲကူးတောင်ကျေးရွာ ကျောက်ချော လမ်း တည်ဆောက်ခြင်းလုပ်ငန်း (၁၃၀၀' x ၁၂' x ၇")နှင့် Pipe Culvert တံတား တည်ဆောက်ခြင်း (၂'၈" x ၁၈') x ၃ စင်း

(ဃ)ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါင်ရောက်ကျေးရွာ မူကြိုကျောင်း

တည်ဆောက်ခြင်းလုပ်ငန်း (၄၀' x ၃၀' x ၁၂') နှင့် နှစ်ခန်းတွဲအိမ်သာ တည်ဆောက်ခြင်း (၁၀' x ၅' x ၇')

(င) ဖရူဆိုမြို့နယ် ကေးလျားကျေးရွာအုပ်စု၊ လောပလျာလဲကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်း(၁၅၀၀' x ၅')

(စ) ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတထောကျေးရွာ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း (၉၉၀' x ၁၀' x ၈')

(ဆ)ဖရူဆိုမြို့နယ်၊ ဗိုဆိုကျေးရွာအုပ်စု၊ ဒေါခရော့ခူကျေးရွာကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း (၈၀၀' x ၁၂' x ၉')

(ဇ) ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာ ဂါလ်(၂၄၀၀)ဆုံ အမြင့်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း (၁၀' x ၁၀' x ၄')

ပြည်နယ်ဒုတိယညွှန်ကြားရေးမှူးမှ အထက်ပါလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လိုအပ်သည်များလမ်းညွှန်မှကြားခဲ့ကြောင်း သိရှိရပါသည်။

ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

“မြန်မာအစိုးရကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ရာမှာ လက်တွေ့ကျကျဖော်ဆောင်နိုင်မှု အားနည်းတယ်”လို့ ကရင်နီပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူနှင့်တွေ့ဆုံခြင်း

မော်ဦးမြာ မေးမြန်းသည်။

လက်ရှိ ကယား(ကရင်နီ) ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဆက်စပ်ပြီး အစိုးရကနေ အကောင်အထည်ဖော်နေတဲ့ အခြေအနေအပေါ် ကရင်နီပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာနှင့် ကန္တာရဝတီတိုင်း(မ်)မှ မေးမြန်းထားတဲ့အချက်တွေအပေါ် ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။



ကရင်နီပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာ

မေး ။ ။ အခု မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား လက်ရှိဖော် ဆောင်နေသော မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရမှ ကောင်းမွန်သော ဦးဆောင်မှုဖြင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျဖော်ဆောင်နိုင်မှုအားနည်းတယ်လို့ ဘဲမြင်ပါတယ်။

မေး ။ ။ ကယားပြည်နယ်မှာ KNPP အဖွဲ့အစည်းမှ NCA စာချုပ်တွင် ပါဝင်လက်မှတ် မရေးထိုးနိုင်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ခုနက ပြောခဲ့သလိုပါဘဲ ပြည်ထောင်စုအစိုးရက ကောင်းမွန်သော ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျ မဦးဆောင်နိုင်တာကတစ်ခု နောက်တစ်ခုက ပြည်နယ်အတွင်းဖြစ်ပွားနေသော ပဋိပက္ခ/ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့အတွက် KNPP အနေဖြင့် NCA အပေါ်ယုံကြည်မှု လျော့ကျစေပြီး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အခက်အခဲ ဖြစ်စေတယ်လို့ မြင်ပါတယ်။

မေး ။ ။ NCA လမ်းကြောင်းပေါ် သွားနေတဲ့ EAO နဲ့ မသွားနိုင်သေးတဲ့ EAO တို့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေကရော ဘာတွေ ကွာခြားနေလဲ။

ဖြေ ။ ။ ကွာခြားမှုကတော့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့က နိုင်ငံရေးဆွေးနွေးမှုပိုမိုလုပ်ဆောင်ခွင့်ရှိပြီး မထိုးထားသေးတဲ့အဖွဲ့က နိုင်ငံရေးလုပ်ဆောင်ခွင့်အပိုင်းမှာ အခွင့်အလမ်းနည်းတာပေါ့နော်။

နောက်တစ်ခုကတော့ ထိုးထားတဲ့အဖွဲ့တွေက အနည်းနှင့် အများ စီးပွားရေးလုပ်ကိုင်သည့်အခွင့်အလမ်းနှင့် လူထုတွေနဲ့ ထိတွေ့ဆက်ဆံခွင့်မှာ ကွာတယ်လို့မြင်မိပါတယ်။

မထိုးထားသေးတဲ့ အဖွဲ့အနေနဲ့ ခါကျတော့ နိုင်ငံရေးအရ ဖော်ဆောင်နိုင်မှုမှာ တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ခွင့်အတွက် အကန့်အသတ်တစ်ခုအဖြစ်

ရှိနေကြတယ် သို့သော်လည်း သူတို့အဖွဲ့အစည်းရဲ့ ကနဦးနိုင်ငံရေးဆိုင်ရာ မူဝါဒရပ်တည်ချက်နှင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုမှာ လျော့မကျသွားတာကို သွားမြင်ရတယ် ဒါကတော့ ထိုးထားတဲ့အဖွဲ့နှင့် မထိုးထားတဲ့အဖွဲ့တွေကြားမှာ ရှိနေတဲ့ အားသာချက်လို့ဘဲပြောရမှာပေါ့နော်။

မေး ။ ။ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော်တို့ရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် ကျေနပ်အားရမှုရှိလား၊ မရှိဘူးလား၊ (ဘာကြောင့်လဲ)

ဖြေ ။ ။ ကျေနပ်အားရမှုရှိလားဆိုတော့ သူ့အားသာချက်နဲ့သူရှိကြတယ်လို့မြင်တယ်လေးနော် ဘာလို့လဲဆိုတော့ ထိုးထားတဲ့အဖွဲ့အနဲ့ကတော့ ဒီလမ်းကြောင်းပေါ်မှာ ဖြစ်နေတဲ့ ပြဿနာ/ပဋိပက္ခကို အနည်းနှင့်အများ လျော့ချနိုင်မလားဆိုတဲ့ မျော်လင့်ချက်ရှိကြတယ် နောက်တစ်ခုဖြစ်နိုင်တာက သူတို့ဖော်ဆောင်လိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစိုးရနှင့် တရားဝင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်မှု အခွင့်အလမ်းရှိတယ်လို့ မြင်ပါတယ်။

မေး ။ ။ အစိုးရ၊ တပ်မတော်နဲ့ KNPP တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များအပေါ် ကျေနပ်အားရမှု ရှိပါသလား။ နှစ်ဖက် လိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်သိပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။။ အစိုးရနှင့် KNPP တို့ကြား ပြည်နယ်/ပြည်ထောင်စုအဆင့်သဘောတူညီချက်နှင့်ပတ် သက်ပြီး ကျေနပ်အားရမှုပြောရရင် သဘော တူညီချက်ကို ချုံပြီးကြည့်ရရင် ယေဘုရဆန် သလိုလိုရှိပေမဲ့ အချို့သော အချက်တွေမှာ သေသေချာချာဆွေးနွေး သဘောတူညီထားတဲ့အချက်တွေလည်းရှိတယ် သဘောတူညီချက်ကို သေချာလေ့လာကြည့်ရင် အစိုးရနှင့် KNPP တို့ကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်သည့် လမ်းကြောင်းပုံစံတစ်ခုကို ဖော်ထားတာတွေ့ရတယ်။

ဥပမာ - ပြည်ထောင်စုအဆင့်ပထမအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘောတူညီချက်(ဂ) အပိုဒ်(၃) မှာဆိုရင် အစိုးရနှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အကြား အပစ်အခတ်ရပ်စဲရေးခိုင်မာစွာ တည်ဆောက်နိုင်ရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက်

မှုလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် ဒေသကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ (Local Monitor) အား ဖွဲ့စည်းသွားရန်သဘောတူသည်။

ဒေသကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ဝင်အဖြစ် ထားရှိမည့်လူပုဂ္ဂိုလ်စာရင်းကို အပြန်အလှန် ညှိနှိုင်းအတည်ပြုရန် သဘောတူသည်ဆိုပြီး ၂၀၁၃ ခုနှစ်တွင် တစ်ဖက်စီ၏ ကိုယ်စားလှယ်(၅)ဦးစီဖြင့် JMC ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ကြပြီး အခုအဲ့ဒီရဲ့ နောက်ဆက်တွဲအနေဖြင့်ဆိုရင် လက်ရှိပြည်နယ်အစိုးရနှင့် KNPP တို့ကြား လစဉ်ပုံမှန်တွေ့ဆုံနိုင်တဲ့ အစည်းအဝေးဖြစ်စဉ်ဆိုတာ ဆက်ရှိတာပေါ့နော်။

ဒါကတော့ ကောင်းမွန်တဲ့ နှစ်ဖက်အဖွဲ့အစည်းကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပုံစံတစ်ရပ်ကို တည်ဆောက်နိုင်မှုနှင့် နှစ်ဖက်အဖွဲ့အစည်းကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးအတွက် ကောင်းမွန်တဲ့အချက် လို့ဘဲ မြင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ ပြည်သူလူထုပါဝင်လာနိုင်မှုအတွက် အနည်းနှင့်အများလမ်းဖွင့်ပေးထားတဲ့ အချက်တွေရှိတာပေါ့နော်။

ဥပမာ - ပြည်ထောင်စုအဆင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် (ဆ) အပိုဒ်(၇) မှာဆိုရင် ကယားပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိစေရန်အတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။

(Local Monitoring Group)အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူသည် ဆိုသည့်အချက်နှင့် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် (ဂ) အပိုဒ်(၃) မှာဆိုရင်လည်း စောင့်ကြည့်လေ့လာသည့် သတင်းပို့သူလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို နှစ်ဖက်လုံးက ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့အရေးယူအပြစ်ပေးခြင်းများ မပြုလုပ်ရန် စသောကြားကာလမှာ ဖော်ဆောင်ရသည့် IDPI ဒုက္ခသည်ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သဘောတူညီချက်တွေ အခိုင်အမာရှိနေတာပေါ့နော်။

အဲ့တော့ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး နှစ်ဖက်လက်နာဆောင်ရွက်မှုအပိုင်းမှာ ပြန်ကြည့်ရင် အစိုးရက အကောင် အထည်ဖော်ဆောင်တဲ့နေရာမှာ ကောင်းမွန်သော ဦးဆောင်မှုဖြင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့မြင်တယ်လေးနော် အဲ့တော့ပြည်နယ်အတွင်းမှာ ပဋိပက္ခ/ပြဿနာတွေကို ဖြေလျော့သင့်သလောက် မဖြေရှင်းနိုင်တဲ့ ပုံစံဖြစ်မြင်တွေ့ရတာပေါ့နော်။

မေး ။ ။ ကယားပြည်နယ်အတွင်းမှာ တပ်စခန်းတိုးချဲ့ ထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒေသခံလူထုထံ ပြောတာကတော့ ယာယီတပ်စခန်းလို့ ပြောကြတယ်။ ဒေသခံလူထုက စခန်းအတည် ဖြစ်လာမှာကိုဘဲ အနည်းနှင့်အများ စိုးရိမ်မှုတော့ ရှိကြတာပေါ့နော်။ အဲ့တော့ တပ်စခန်းတည်ရှိမှုနှင့် ပတ်သက်ပြီး ဘယ်လောက် ဧရိယာအကျယ်အဝန်းနဲ့ ဘယ်လောက်တပ်အင်အားနဲ့ရှိမှ တပ်စခန်းအဖြစ် သတ်မှတ်တယ်ဆိုတာ မသိတော့ တပ်စခန်းအတည် ဖြစ်တယ်မဖြစ်ဘူးဆိုတာ ပြောရခက်ပါတယ်။

မေး ။ ။ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ လက်နက်ကိုင်တွေ အားလုံးကို ဘယ်လိုအကြံပြု ပြောဆိုချင်ပါသလဲ။

ဖြေ။။ အဲ့ဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းကိုဆောင်ရွက်နိုင်ရန်နှင့် COVID 19 ရောဂါကို စုပေါင်း ရင်ဆိုင်ကျော် ဖြတ်နိုင်ရန်ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက် ရှိကြတာ ဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောစရာမရှိပါဘူး အားလုံးက ရောဂါအတွက် စိုးရိမ်မှု ရှိနေကြတယ် ဆိုတော့ ပြည်သူလူထုအတွက် စိုးရိမ်စရာတစ်ခု လျော့ကျတာပေါ့နော်။ ဒါကလည်း အားသာချက်တစ်ခုလို့ဘဲ မြင်ပါတယ်။

မေး ။ ။ ဒီကပ်ရောဂါကြောင့် ပြုလုပ်မဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတချို့ကိုရပ်တန့်ထားရတယ်လို့ ကြားသိရတယ်။ (ဥပမာ... ကယားပြည်နယ်မှာဆိုရင် ပြည်နယ်အစိုးရနဲ့ KNPP လစဉ် အစည်းအဝေးကို ရပ်နားလိုက်ရတယ်.. စသည်ဖြင့်ပေါ့) ဆိုတော့ ဒီလို ရပ်တန့်ထားလိုက်ရတဲ့အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ဘယ်လောက်ထိ ထိခိုက်နိုင်မလဲ။

ဖြေ ။ ။ လက်ရှိ အခြေအနေမှာ လူသားအရေးကိစ္စနှင့်ပတ်သက်ပြီး အရေးကြီးကာလ ဖြစ်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အသုံးစာရိတ်ကို လျော့ချဖို့နဲ့ စစ်ပွဲရပ်ဖို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတာကြောင့် အာရှတိုက် မှာရှိတဲ့ နိုင်ငံအတော်များများက lock down ဖို့ကြိုးစားလာပြီ ဖြစ်တဲ့အတွက် ဒီချိန်မှာ အစိုးရဘဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းဘဲ ဖြစ်ဖြစ် ကာကွယ်ထိန်းချုပ်ရမဲ့ လူသားအရေး ကိစ္စကို အရေးကြီး ဦးစားပေးလုပ်ရမှာ ဖြစ်ပါတယ် အဲ့တော့ ငြိမ်းချမ်းရေးလုပ်ငန်းကို မဖြစ်မနေရပ်နားထားသင့်တယ်လို့ဘဲ မြင်ပါတယ်။

မေး ။ ။ ၂၁ ပင်လုံကရော ကယား(ကရင်နီ) ပြည်သူ၊ ပြည်သားတွေအတွက် ဘယ်လောက်ထိ အရေးပါသလဲ။

ဖြေ ။ ။ နိုင်ငံရေးအရပြောရရင်တော့ အရေးပါမှုကတော့ရှိပါတယ် သို့သော် လက်ရှိဖော်ဆောင်နေသော ၂၁ ပင်လုံက အရင်က ပင်လုံပုံစံမျိုး အကောင်အထည်ဖော်ဆောင်မှုက မရှိရင် နောက်တစ်ခုက တိုင်းရင်းသားတန်းတူရေးနှင့် ဖရဒရယ် ဒီမိုကရေစီရေးကို ဘယ်လောက်ထိ မျှော်မှန်းထားလဲ ဆိုတဲ့ အပေါ်မှာဘဲ မူတည်ပြီး အကျိုးတက်ရောက်မှုက အဲ့အပေါ်မှာဘဲ အခြေခံမယ်လို့ဘဲ မြင်ပါတယ်။

မေး ။ ။ KNPP က NCA မရေးထိုးရသေးတဲ့ အတွက် ၂၁ ပင်လုံမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်သလဲ။

ဖြေ ။ ။ အခုအနေအထားအရဆိုရင် NCA မရေးထိုးရင် ပါဝင်နိုင်မည့်လမ်းကြောင်းက မရှိသလောက်ဖြစ်တယ်။ အရင်ကတော့ လေ့လာသူတို့ဘာတို့ ခေါင်းစဉ်အမျိုးမျိုးနဲ့ တက်ရောက်သူအဖြစ်ဘဲ သူတို့တက်ရောက်ကြရတယ် ဝင်ရောက်ဆွေးနွေးခွင့်မရှိဘူး။ ထူးခြားတာတစ်ခုက ဒီလာမည့် ရှေ့တွင် ကျင်းပမယ်လို့ ရံထားတဲ့ ၂၁ ပင်လုံအတွက်က ထိုးပြီးသား အဖွဲ့တွေမှာ အကြိုနိုင်ငံရေးဆွေးနွေးပွဲ မရှိသလောက်ဖြစ်နေတော့ ဘာတွေဆွေးနွေးဖို့ကျင်းပလဲပေါ့ ဒါကလည်း မထိုးသေးတဲ့ အဖွဲ့ပါဝင်နိုင်မည့်နည်းလမ်းအသစ်တစ်ခုများ သူတို့မှာ စဉ်းစားချက် ရှိသလားဆိုတာလည်း မေးခွန်းဘဲပေါ့နော်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ကျေးလက်ဒေသဘက်တွေမှာ ကိုဗစ် - ၁၉ ကာကွယ်ဖို့ ယူနီဆက်ရန်ပုံငွေထောက်ပံ့

နော်ဒွေးအယ်သူ

ကယားပြည်နယ်ရှိ မြို့သုံးမြို့ကို ကိုဗစ်-19 ရောဂါ ကာကွယ်တုံ့လုပ်ငန်းစဉ်မှာ အသုံးပြုရန်အတွက် ယူနီဆက်ရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။

UNICEF ကရန်ပုံငွေနဲ့ လွှဲပြောင်းပေးပြီး၊ ဒီးမေ့ဆုံမြို့၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေး လုပ်ငန်းတွေကို တစ်မြို့လျှင် ရန်ပုံငွေ ကျပ် ၃၂သိန်း ၅သောင်းကို ယူနီဆက်က ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

“ လက်ရှိအချိန်ထိ ကျတော်တို့ ၇ရက် ၄လ ၂၀၂၀ ရက်နေ့အထိတော့ ကျေးရွာပေါင်း ၁၀ရွာမှာ လက်ဆေးဘေစင် ၁၀ခု တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး အမြန်ဆုံးပြီးစီးရေးအတွက်ကို ဆောင်ရွက်လျက် ရှိပါတယ်” လို့ ဦးကျော်သူအောင်က ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ကျေးရွာအချို့တွေမှာ ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် ရွာအဝင်အတွက် ဝါးတားဂိတ်တွေ ထားရှိထားသလို ဧည့်သည်တွေ လည်ပတ်ပြီးညအိပ်ဖို့အတွက်ရွာကခွင့်မပြုထားဘူးလို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာမှာလည်း

ယခင်က နေ့စဉ် ဈေးဖွင့်ထားသော်လည်း လက်ရှိမှာ တနလော၊ ဗုဒ္ဓဟူး၊ စနေ တစ်ပတ်မှာသုံးရက်သာ ရောင်းချတော့တယ်လို့ သိရပါတယ်။

ဦးစိုင်းငြိမ်းချမ်းသူ ဈေးကော်မတီက “လူတိုင်းမှာတော့ အခက်အခဲတော့ရှိတာပေါ့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတော်ကပဲဖြစ်ဖြစ် ဌာနဆိုင်ရာ ကဖြစ်ဖြစ် ဒီလိုမျိုး ပညာလာပေးတယ် လာပြောပြတယ် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှ။ ကျန်းမာရေးထက် အရေးကြီးတာတော့ ဘားမှမရှိပါဘူး”လို့ ပြောပါတယ်။

ကိုဗစ် - 19 ရောဂါကာကွယ်ရေးအတွက် လက်ဆေးတဲ့စနစ် အလေ့အကျင့်ကောင်းတွေကို ကျေးရွာတွေမှာရရှိစေဖို့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Unicef တို့က ပူးပေါင်းပြီးတော့ လက်ဆေးဘေစင်တပ်ဆင်ခြင်း၊ လက်ဆေးရည် လက်ဆေးဆပ်ပြာထားရှိပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဆောင်ရန်ရှောင်ရန် ဝိစကားများလိုက်လံကပ်ခြင်း စတဲ့ လုပ်ငန်းတွေကို ကယားပြည်နယ်အတွင်းမှာ မိတ်ဆက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းက ၁၆ရွာရှိပြီး ရရှိတဲ့ရန်ပုံငွေနဲ့ အဓိက လူစည်းကားတဲ့နေရာတွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သလို ရန်ပုံငွေ



ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပဒါးညေးကျေးရွာ၏ ဈေးရေတွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်းကို ဆောင်ရွက်နေစဉ်။

ထပ်တိုးရရှိခဲ့ရင်လည်း အခြားနေရာတွေကို ဆက်လက် တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြို့နယ် သုံးမြို့နယ်အတွက်ကို လတ်တလော ကနဦး သက်ဆိုင်ရာကော်မတီတွေ မြို့နယ်

အုပ်ချုပ်ရေးအဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့မှ ကျေးရွာပေါင်း ၄၂ရွာမှာ လက်ဆေးဘေစင်ပေါင်း အခု ၅၀ ကနဦး တပ်ဆင် သွားမှာဖြစ်ပါတယ်။

အစိုးရလက်လမ်းမမှီတဲ့ ဒေသဘက်မှာ လူထုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်

စိုးထိုက်အောင်

နေရပ်ပြန်သူတွေ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ခံရမှုရှိမရှိ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အစိုးရလက်လမ်းမမှီတဲ့ ဒေသတွေဘက်မှာ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဦးအောင်မင်းက ပြောပါတယ်။

အစိုးရအဖွဲ့အစည်းတွေအနေနဲ့လက်လမ်းမမှီနိုင်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နယ်စပ်ရှိ ကယန်းဒေသဖြစ်တဲ့ ဝီကင်း၊ ဆီးပူး၊ လိပ်သိုဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီနဲ့ လူထုတွေကနေ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။

“ ဒီအစိုးရအဖွဲ့ကတော့သူတို့လုပ်နိုင်တဲ့အပိုင်းလုပ်တယ်ဆိုတာက ကျတော်တို့ဖယ်ခုံမြို့နယ်က ကျတော်တို့အစိုးရတွေလက်လမ်းနည်းနည်းဝေးတယ်ဗျ ကျတော်တို့ဒီ ဝီကင်းဒေသတွေ၊ ဆီးပူးဒေသ၊ ကယောဒေသမှာ သူတို့လက်လမ်းနည်းနည်းဝေးတဲ့အချိန်ကျသူတို့ရဲ့ညွှန်ကြားမှုစီမံခံခွဲမှုကနည်းနည်းနောက်နွေးတယ် ဝေးလံဝေးတဲ့ အတွက်ကြောင့်ကျတော်တို့ကိုယ်ပိုင်အသိနဲ့ကျတော်တို့အဓိက ကယန်းပြည်သစ်ပါတီအနေနဲ့ပြည်သူလူထုနဲ့ လက်တွဲပြီးအဓိက ကျတော်တို့လုပ်တာများတယ်။”လို့ ဦးအောင်မင်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားကျန်းမာရေးကော်မတီမှ Covid-19 စစ်ဆေးစမ်းသပ်ရေးဂိတ်တွေကတော့ ဗဟိုစစ်ဆေးရေးဂိတ်၊ ကဖုစစ်ဆေးရေးဂိတ်၊ ပျဉ်းမနားမြို့နယ်(နေပြည်တော်ကောင်စီနယ်မြေ) ရေပူလမ်းစုံစစ်ဆေးရေးဂိတ်၊ တောင်စလုံးစစ်ဆေးရေးဂိတ်၊ လေဒူခေါင်ဖုန်းဆိုးစစ်ဆေးရေးဂိတ်၊ မောင်ဘလော့စစ်ဆေးရေးဂိတ်တွေမှာ ထားရှိစစ်ဆေးနေတာဖြစ်ပါတယ်။



ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) နှင့် ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီ (HCKNU)မှ လတ်တလောတွင် ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ COVID - 19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကယန်းဒေသဘက်သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ်။ (ခေါတ်ပုံ - Kayan Women's Organization Facebook)

ငင်းစစ်ဆေးရေး ဂိတ်တွေမှ သံသယလူနာတွေကို အစိုးရဆေးရုံများသို့လွှဲပြောင်းခြင်းလုပ်ငန်းတွေကိုလုပ်ဆောင်နေတယ်လို့သိရပါတယ်။

Covid-19 ရောဂါကာကွယ်ဖို့အတွက်လဲ အစိုးရအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်နေတာတွေရှိတယ်လို့ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဦးအောင်မင်းက ဆက်ပြောပါတယ်။

“ကျတော်တို့ဒီအစိုးရအုပ်ချုပ်ရေးအဖွဲ့နဲ့ကျတော်တို့ဒီအဖွဲ့အစည်းရဲ့ကျတော်တို့ရဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပူးပေါင်းပြီးကျေးရွာတိုင်း ကျတော်တို့လက်ကမ်းစာစောင်တွေဝေ နောက်ကျတော်တို့အသိပညာဟောပြောပွဲတွေလဲကျတော်တို့အကူအညီလုပ်ထားတယ်။”လို့ဆိုပါတယ်။

ကယန်းဒေသဘက်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်း ဆောင်ရွက်နေတာလည်းရှိတယ်လို့ ကယန်းအမျိုးသမီးအဖွဲ့အထွေထွေ အတွင်းရင်းမှူး

မူလားကော်ရင်းတီက ပြောပါတယ်။

ငင်းက “ အဓိက ခါကျတော့ ဒီဂိတ်တွေမှာလေစစ်ဆေးတဲ့ဟာမျိုးတွေဆို လိုက်ကူညီဖြစ်တယ်လက်ရှိမှာတော့ ပြီးတော့ အခုနက ပြောသလိုဘဲ အဓိက ကယန်းဒေသတွေမှာပေါ့လေနော် ဘယ်အဖွဲ့အစည်းမှမဝင်သေးတဲ့ကယန်းဒေသတွေမှာကျမတို့ ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီးတော့ အသိပိုင်းလေးတွေ၊ ဗီဒီယိုလေးတွေ၊ ဘန်းဖလက်လေးတွေလိုက်ဝေတယ်၊ ပြီးတော့ ဆပ်ပြာခဲလေးတွေ လိုက်ဝေဖြစ်တယ်။” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ လွိုင်ကော်ဆေးရုံ၊ ဒီးမေ့ဆုံဆေးရုံ၊ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံဆေးရုံ၊ ဖယ်ခုံမြို့နယ် ဆီးပူးဆေးရုံနဲ့ ကရင်ပြည်နယ် သံတောင်မြို့နယ်လိပ်သိုလ်ဆေးရုံတွေမှာလဲ Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် ကျပ်၂၂၅သိန်းဖိုး ဆေးပစ္စည်းတွေကို ကယန်းပြည်သစ်ပါတီမှ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အစိုးရ စစ်တပ်က ဒေသခံများကို လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေ

ကန္တာရဝတီတိုင်း(၆)

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် အစိုးရစစ်တပ်က ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးချိုးဖောက်မှုမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ထားပါတယ်။

သတင်းထုတ်ပြန်ချက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင်ကတော့ သတင်းထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။

“ ကမ္ဘာ့ကပ်နဲ့ဆိုင်ရန်မြန်မာအစိုးရစစ်တပ်ကကာကွယ်ပေးရမယ့်အခြေအနေလည်းဖြစ်သလိုနိုင်ငံအသီးသီးမှာလည်းဒီဟာကိုအင်တိုက်အားတိုက်နဲ့ ရုန်းကန်နေတဲ့အချိန်မှာ မြန်မာအစိုးရစစ်တပ်က ဆန့်ကျင်တယ်ပေါ့ အဲ့ဒါကြောင့်ထုတ်ပြန်ရတာပါ။ အပြစ်မဲ့တဲ့ရွာသားတွေကို ခြိမ်းခြောက်တာတို့ လူ့အခွင့်အရေးချိုးဖောက်တာတို့ကို ရပ်တန့်စေချင်တာပေါ့နော့။” လို့ ပြောပါတယ်။

အစိုးရစစ်တပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ရှမ်းစစ်သားများကို ရိက္ခာမပေးရန် ရွာသူကြီး ကိုခြိမ်းခြောက်ထားမှုလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မိုင်းတုံမြို့နယ်ရွာလူကြီးကို လမ်းပြအဖြစ် မတ်လ၂၅ ရက်နေ့က တိုက်ပွဲထဲခေါ်သွားခြင်း၊ ဝမ်လုံးစံရွာသား ဖိယောက်ကို ရိက္ခာသယ်ပို့ပေးဖို့ ဧပြီလ၅ရက်နေ့တွင်စေခိုင်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိတယ်။

အစိုးရဘတ်ဂျတ်နဲ့ လုပ်ဆောင်တဲ့ ဆိတ်မွေးမြူရေး မအောင်မြင်လို့ မွေးမြူတဲ့သူတွေကိုပြန်လျော်ခိုင်း



စိုးထိုက်အောင်

ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေ ဘက်မှာ အစိုးရအစီအစဉ်နဲ့ ချထားပေးတဲ့ဆိတ်မွေးမြူရေး လုပ်ငန်းမှာ သေသွားတဲ့ ဆိတ်ကောင်ရေတွေကို ပြန်လျော်ပေးရမည်ဆိုလို့ ဆိတ်မွေးမြူထားကြတဲ့သူတွေမှာ အခက်တွေ့နေကြရပါတယ်။

၂၀၂၀ ခုနှစ် မတ်လမှာပဲ အစိုးရကနေ သေသွားတဲ့ ဆိတ်ကောင်ရေတွေကို ပြန်လျော် ပေးဖို့ ထုတ်ပြန်ထားတဲ့အတွက် ဆိတ်မွေးမြူတဲ့ သူတွေက ပြန်ဝယ်ထည့်နိုင်ဖို့လည်း ကြိုးစားဆောင်ရွက်နေကြရပါတယ်။

၂၀၂၀ ခုနှစ် မတ်လမှာပဲ အစိုးရကနေ သေသွားတဲ့ ဆိတ်ကောင်ရေတွေကို ပြန်လျော် ပေးဖို့ ထုတ်ပြန်ထားတဲ့အတွက် ဆိတ်မွေးမြူတဲ့ သူတွေက ပြန်ဝယ်ထည့်နိုင်ဖို့လည်း ကြိုးစားဆောင်ရွက်နေကြရပါတယ်။

ဆိတ်မွေးမြူရေးလုပ်ငန်းမှ အမည်မဖော် လိုသူ ဆိတ်မွေးမြူတဲ့သူတစ်ဦးက “ လက်ရှိကျန်နေတဲ့ ဆိတ်တွေကိုပဲ ပွားလာမလားအဲ့လိုမျိုးပဲ မျှော်ရမှာပေါ့ ကျတော်တို့ပြန်ပြီးတော့လျော်ဖို့ကလဲ ကျတော်တို့မှာမဖြစ်နိုင်ဘူးလေ စားဝတ်နေရေးကလဲ နုကိုယ်ကတည်းက အဆင်မပြေလို့သူတို့ဆီက အကူညီရပါတယ် ဆိုမှ ဒါကိုပြန်ပြီးတော့မှလျော်ရမယ် ဆိုရင်တော့ ကျတော်အတွက်က အဆင်မပြေဘူးပေါ့။”လို့ ပြောပါတယ်။

အသက်မွေးဝမ်းကြောင်းအဆင်ပြေစေဖို့ ရည်ရွယ်ပြီး ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံတချို့ကနေပြီးတော့ ဆိတ်မွေးမြူရေးလုပ်ငန်း တောင်းဆိုခဲ့သဖြင့် ၂၀၁၇ခုနှစ်ဒီဇင်ဘာလကဆိတ်အကောင်ရေ ၁၀၀ကို အစိုးရကနေ ချထားပေးခဲ့တာဖြစ်ပါတယ်။

ဆိတ်တွေကို ကားပေါ်ကနေ ချတဲ့အချိန်မှာလဲ ကုန်ပစ္စည်းတွေတင်ချသလိုမျိုး ဆွဲပြီးပစ်တင်တာတွေ၊ တွန်းချတာတွေကြောင့် အတွင်းဒဏ်ရာတွေ၊ အပြင်ဒဏ်ရာတွေရှိနေတယ်လို့သိရပါတယ်။ ယူလာတဲ့ ဆိတ်တွေကလဲ အရွယ်အစားမျိုးစုံဆိုပေမဲ့ ကျန်းမာသန်စွမ်းတဲ့ဆိတ်တွေမပါဘူးလို့ဒေသခံတွေကပြောပါတယ်။ ဆိတ်တွေကိုမွေးမြူဖို့အတွက်ခြံတွေ၊ ဆိတ်အစာတွေကိုလဲ ထောက်ပံ့ပေးထားတာမရှိတဲ့အတွက် မွေးမြူသူတွေအနေနဲ့အခုလို မအောင်မြင်တဲ့အခြေအနေမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်အတက်နိုင်ဆုံးလုပ်နေရတယ်လို့ပြောဆိုနေကြပါတယ်။

ဆိတ်တွေရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တစ်ကောင်ပြီးတစ်ကောင် သေသွားကြတယ်လို့ ဆိတ်မွေးမြူတဲ့ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

၎င်းက “၅ရက်မြောက်နေ့မှာလဲ ကျတော်ပြည်နယ်မှူးကိုလဲ ဖုန်းဆက်ပြီးမှ ဆိတ်တွေ အခြေအနေမကောင်းဘူး ပြန်လာယူလဲယူပေါ့၊ တစ်ခုခုလုပ်ရင်လဲလုပ်ပေါ့၊ တစ်ခြားနေရာပို့ရင်လဲပို့ပေါ့ ဒီနေရာ၊ ဒီဒေသနဲ့တော့အဆင်မပြေဘူးပြောတဲ့အချိန်မှာလဲ သူတို့လာမယူဘူးပေါ့ အခုမှအလုပ်အစဆို

သေတော့သေမှာပေါ့ ဒါပေမဲ့ ၄၊၅ကောင် ၁၀ကောင်လောက်ပဲသေမယ် ပြီးရင် မသေတော့ဘူး သူ့အဲ့လိုပဲပြောပြီးမှ ဒီတိုင်းပဲဆက်သွားလိုက်တော့ ဆိတ်တွေက ၂လ အတွင်းမှာအကောင် ၅၀လောက်သေသွားတာပေါ့။” လို့ ပြောပါတယ်။

အခုလို မွေးမြူပြီး နောက် ဒေသခံတွေအောင်မြင်မည်ဆိုပါက အကျိုးအမြတ်တွေကို ဒေသခံတွေအတွက်ဟူသာ သိထားခဲ့ကြတာဖြစ်ပြီး အခုလို ဆိတ်ကောင်ရေသေကြေဆုံးရှုံးမှုတွေဖြစ်ပေါ်လာရင် အစိုးရကနေ တာဝန်ယူဖြေရှင်းပေးမယ်လို့ ယူဆမိခဲ့ကြတာဖြစ်ပါတယ်။

အခုလို ဆိတ်မွေးမြူရေးလုပ်ငန်းအောင်မြင်မှုမရှိတာကြောင့် အစိုးရကနေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြေရှင်းပေးဖို့ ပြည်နယ်လွှတ်တော်မှာ မေးမြန်းဖူးတယ်လို့ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အခုလို ပြောပါတယ်။

“ဒါတွေက အစိုးရစီမံချက်ဖြစ်တယ် နောက်ပြီးတော့မှရွာသားတွေအကျိုးဖြစ်ဖို့အတွက်အစိုးရတွေက လာပြီးတော့မှ လုပ်ပေးတဲ့ကိစ္စဖြစ်တယ်ပေါ့နော်။ အခုက ဒီလိုအရှုံးပေါ်တဲ့အခါမှာ ရွာသူရွာသားတွေကို လျော်ခိုင်းတဲ့ပုံစံမျိုးဖြစ်နေတယ် တစ်ကယ်တမ်းဆို ဒါတွေက မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်ပေါ့နော်။” လို့ ဦးသဲရယ်က ပြောပါတယ်။

ဆိတ်တွေကိုပြည်မဘက်ကနေဆိတ်အကောင်ရေ (၁၀၀) သယ်ဆောင်လာတာ ဖြစ်ပြီးတော့ ဒေသရဲ့ ရာသီဥတုနဲ့မကိုက်ညီတဲ့အတွက်၊ ကားနဲ့ပြည့်ကြပ်နေအောင်တင်ဆောင်လာတဲ့အတွက် နှစ်လအတွင်းမှာပဲ ဆိတ်အကောင်ရေ(၅၀)ခန့်သေဆုံးသွားတယ်လို့ဆိတ်မွေးမြူတဲ့လူက ပြောပါတယ်။

လက်ရှိမှာ ဆိတ်အကောင် ၁၀၀ ကနေ ၈ကောင်ပဲ ကျန်တော့တဲ့အချိန်မှာ ပြီးခဲ့တဲ့၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ နန်းဖဲ ကျေးရွာဘက်မှာ ဆိတ်တွေကို ရွှေ့ပြောင်းမွေးမြူခဲ့ကြတယ်လို့ဆိုပါတယ်။ အခုဆိုလျှင် ၈ ကောင်ကနေ သားပေါက် ၃ ကောင်၊ ၉ ကောင်ကိုတော့ထပ်မံဝယ်ဖြည့်ထားတာ ဖြစ်ပြီး အားလုံးစုစုပေါင်း အကောင် ၂၀ သာ ရှိပါတော့တယ်။

ဖရူဆိုမြို့နယ်အတွင်းက ဒေါဗျာကူးကျေးရွာမှာ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က (၂၀၁၇-၂၀၁၈)အစိုးရဘတ်ဂျတ်နဲ့ဆိတ်မွေးမြူရေးလုပ်ငန်းကိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆိတ်တွေကိုပြည်မဘက်ကနေ ကားဖြင့်သယ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

ပရဟိတအသင်းအဖွဲ့ များ အခြေခံ လူတန်းစားများအတွက် အခြေခံ စားသောက်ကုန် သွားရောက်လှူဒါန်း



ကန္တာရဝတီတိုင်း(၆)

ပရဟိတ လူမှုကူညီရေးအသင်းတွေဖြစ်တဲ့ ဝစ္စကုဋီပရဟိတအသင်းနဲ့ ဖေးကူလက် (လျိုင်ကော်) ပရဟိတအသင်းတို့မှ ပေးအပ်လှူဒါန်းတဲ့ အလှူရှင်များကိုယ်စား လျိုင်ကော်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဧပြီလ ၂၆ရက်နေ့က အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ပါတယ်။

ဝစ္စကုဋီပရဟိတအသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဇော်ထက် “ နိုင်ငံတော်အစိုးရကလည်း ကိုဗစ်-၁၉ ကာလပေါ့ အဲ့ချိန်မှာ ဆန်တွေ ဆီတွေဖြန့်ဝေပေးတာရှိတယ်လေ။ အဓိက ထားတာကတော့ အစိုးရအဖွဲ့ ပေးတာ မရတဲ့အဖွဲ့တွေကို ကျတော်တို့က ဦးစားပေးပြီးပေးမှာ။ နောက်ပြီးတော့ ကျတော်တို့ကိုယ်တိုင်ကလည်း ရပ်ကွက်ထဲမှာလှည့်နေတာ ဖြစ်တဲ့အတွက် ရပ်ကွက်ထဲမှာ တကယ်အဆင်မပြေတဲ့ သူတွေကိုတွေ့ရတယ်အဲဒီအိမ်တွေ အိမ်တိုင်ရာရောက် လိုက်ဖြန့်ပြီးပေးမှာပါ” လို့ ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက် စတာတွေကို သွားရောက်လှူဒါန်းခဲ့ပြီး အိမ်ခြေ ၆၀၀ အတွက် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မရရှိတဲ့ အိမ်ထောင်မိသားစုတွေအတွက် အလှူရှင်တွေရဲ့ လှူဒါန်းပစ္စည်းတွေနဲ့ ပရဟိတအသင်းတွေက စာရင်းလိုက်လံကောက်ကျပြီး ထပ်မံဖြန့်ဝေပေးနေတာပဲဖြစ်ပါတယ်။

“အခက်အခဲကတော့ လောလောဆယ်အပြင် မထွက်ရတော့ အိမ်မှာပဲနေတော့ စားဝတ်နေရေးက နည်းနည်းအခက်အခဲရှိတာပေါ့” လို့ ထောက်ပံ့ပစ္စည်းလက်ခံရရှိတဲ့ ဦးဇော်ထွေးက ပြောပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ C O V -

ID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ပြည်နယ်အတွင်းမှာရှိကြတဲ့ ပရဟိတအသင်းကလည်း တစ်ဖက်တစ်လှမ်းကနေ ပူးပေါင်းပါဝင်နေသလို Volunteer လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။

“အခက်အခဲကျတော့ အစုံပါပဲ။ အခုကျတော့ ဘယ်လိုမျိုးလဲဆိုရင် Volunteer တွေကိုလည်း သူများသားသမီးကိုပေါ့ရက်ရှည်ခေါ်ထားတယ်ဆိုတော့ သူတို့စားရေးသောက်ရေး အကုန်တာဝန်ယူရတယ် သူတို့မိသားစုလည်း နည်းနည်းပါးပါးကြည့်နိုင်အောင်ပေါ့နော် ကိုယ်ကကြိုးစားပေးရတယ်ဆိုတော့ အဲဒါလေးကပါပဲ ကိုယ့်ဆီမှာရေရှည်ရှိနိုင်ဖို့ကလည်း ကိုယ်ကလည်း နည်းနည်းပါးပါး ဘားမှမပေးနိုင်ရင်တောင်မှ စားဖို့ တစ်ရက်သုံးနှုန်းကို လုပ်ပေးနိုင်ရတာပေါ့နော်” လို့ ဖေးကူလက်(ကယား) ပရဟိတအသင်းမှာ မအိက ဆိုပါတယ်။

ပရဟိတအသင်းတွေအနေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ပစ္စည်းများ ထိထိရောက်ရောက် လှူဒါန်းနိုင်ဖို့အတွက် ရပ်ကွက်ထဲ လိုက်လံမေးမြန်းပြီး စာရင်းကောက်ယူခဲ့တာဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ မဟာသင်္ကြန်ရုံးပိတ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ဖို့အတွက် သက်ဆိုင်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးစီးပြီး ရပ်ကွက်ကျေးရွာ စာရင်းကောက်ယူထားတယ်လို့ ဆိုပေမယ့် အမှန်တကယ် မရရှိတဲ့ သူတွေက အိမ်ထောင်စုစာရင်းမရှိတာကြောင့် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

သတင်းများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများ၊ ဗေဒင်များ ပေးပို့ လိုပါက --- ဆက်သွယ်ရန်၊ ဖုန်း - ၀၉ ၂၆၂၁ ၇၂၉၃၇

ကိုဗစ်ထက် စစ်ဘေးဒဏ်ကြောက်နေရတဲ့ တိုင်းရင်းသားတွေရဲ့ဘဝ

စိုးထိုက်အောင်

ကမ္ဘာတစ်ဝှမ်းကပ်ရောဂါ ကြုံတွေ့နေကြရတဲ့ အချိန်မှာ ပြည်သူတွေ ရောဂါကူးစက်မခံရလေအောင် ဂရုတစိုက်နဲ့ အိမ်မှာနေနေကြရတဲ့အချိန်မှာ လက်ရှိ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား ဒေသတွေဘက်မှာကတော့ စစ်ဘေးတွေနဲ့ ကြုံနေရလို့ ဒီရောဂါကူးစက်မှု ထိန်းချုပ်ဖို့ထက် စစ်ဘေးဒဏ်ကနေ မနည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ AA အကြား ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူ (၁၅၀၀၀၀)လောက်အထိ ရှိနေပြီဖြစ်ပါတယ်။ ယနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး လွန်ခဲ့တဲ့ ရက် ၃၀အတွင်းချင်း ပြည်နယ်မှ စစ်ပွဲတွေကြောင့် ကလေးငယ်များအပါအဝင်သေဆုံးသူ စုစုပေါင်း (၂၈) ဦးအထိရှိနေပြီဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ Salai Lian က “ဒီတိုက်ပွဲကြောင့်ပြည်သူတွေမနစ်နာဖို့တိုက်ပွဲကြောင့် ပြည်သူတွေ မသေဖို့၊ တိုက်ပွဲကြောင့်ပြည်သူတွေ ဒဏ်ရာမရဖို့ဘဲပေါ့ ကျတော်တို့အော်ပေးတာဖြစ်တယ် ပြည်သူတွေဘက်ရပ်တည်ပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ဆန္ဒကို အတတ်နိုင်ဆုံးဖော်ပြဖို့ဘဲဖြစ်တယ်။” ပြောပါတယ်။

ယခင်အစိုးရလက်ထပ်မှာ စစ်ပွဲတွေမရှိသလောက် နည်းပေမဲ့ အရပ်သား အစိုးရလက်ထက်မှာမှ အခုလိုစစ်ပွဲတွေအဖြစ်များလာတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့မှ Salai Lian ကဆက်ပြောပါတယ်။

အစိုးရစစ်တပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်နယ်တပ်မတော်နဲ့လည်း မတ်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်အရှေ့တောင်ဘက်မှာရှိ ၎င်းတပ်ဖွဲ့ရှိတဲ့ ကောင်းဟိုနမ့်တပ်စခန်းကိုတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရစစ်တပ်ကနေပြီး ဒေသခံတွေကို ရှမ်းစစ်တပ်များအကြောင်း မေးမြန်းပြီး စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့စွပ်စွဲကြတာတွေ၊ ဒေသခံရွာသားအား တိုက်ပွဲဖြစ်ပွားတဲ့ဘက်ကို လမ်းပြအဖြစ်ခေါ် သွားခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါကြောင့် ဧပြီလ ၁၃ ရက်နေ့က ရှမ်းလူ့အခွင့်အရေး ချိုးဖောက်မှုမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းထုတ်ပြန်ချက်မှာဆိုရင် အစိုးရစစ်တပ်က ဒေသခံတွေအပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

သတင်းထုတ်ပြန်ချက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းရွှက်လွင်က “ ကမ္ဘာ့ကပ်နဲ့ဆိုရင် မြန်မာအစိုးရစစ်တပ်က ကာကွယ်ပေးရမယ့်အခြေအနေလည်း ဖြစ်သလို နိုင်ငံအသီးသီးမှာလည်းဒီဟာကိုအင်တိုက် အားတိုက်နဲ့ ရုန်းကန်နေတဲ့အချိန်မှာ မြန်မာအစိုးရ စစ်တပ်ကဆန့်ကျင်တယ်ပေါ့အဲ့ဒါကြောင့် ထုတ်ပြန်ရတာပါ။ အပြစ်မဲ့တဲ့ ရွာသားတွေကို ခြိမ်းခြောက်တာတို့ လူ့အခွင့်အရေးချိုးဖောက်တာတို့ကို ရပ်တန့်စေချင်တာပေါ့နော့။” လို့ပြောပါတယ်။

အခုလို တိုင်းရင်းသားဒေသတွေဘက်မှာ စစ်ဘေး ဒဏ်တွေကြုံတွေ့ ရချိန်မှာ COVID-19 ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရပ်တန့်ပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND- Burma အဖွဲ့ဝင် အနာဂတ်အလင်းတန်းစုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင်ကပြောပါတယ်။

“ဒီနေ့ဒီအချိန်ပေါ့နော် ဒီ COVID-19 ကမ္ဘာကပ်ရောဂါနဲ့ကြုံတွေ့ နေရတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက အခုလက်ရှိမှာဆိုလို့ရှိရင် ရခိုင်ဘက်ကော၊ ဒီရှမ်းပြည်မြောက်ပိုင်းဘက်မှာကော မငြိမ်းချမ်းဘူးပေါ့နော် ဒီရက်ပိုင်း တွေဆိုတောင် ပိုတောင်ဆိုးနေသေးတယ် အခုလက်နက်ကြီးကျလို့ ရခိုင် ဘက်မှာဆို ရင်အခြေအနေတော်တော်ဆိုးနေတယ်။” လို့ ဒေါ်သက်သက်အောင် ကပြောပါတယ်။

အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နိုင်မှသာမြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) မှယုံကြည်ပါတယ်လို့ ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

လူ့အခွင့်အရေးကွန်ရက်(မြန်မာနိုင်ငံ) အဖွဲ့ဝင် တအာဝင်းအမျိုးသမီးအဖွဲ့(TWO)၊ တအာဝင်း ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(TSYU)နှင့် တအာဝင်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းအရ



ချင်းပြည်နယ်အတွင်း တွေ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဖြစ်ပါတယ်။ (ခါတ်ပုံ - Nang Wai Facebook)

၂၀၂၀ မတ်လတလတည်းအတွင်းမှာမတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အတင်းအဓမ္မ စေခိုင်းမှု ပေါင်း ၁၈ မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်းပြည်နယ်အတွင်းမှာဆိုရင် အစိုးရက အင်တာနက်ပိတ်ဆို့မှုကြောင့်လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ထိခိုက်နေကြရပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုအကြားမှာ အရပ်သားတွေကြုံတင်ကာကွယ်ရေးအတွက် အရေးကြီးတဲ့သတင်းအချက်အလက်တွေရဖို့ ပိုမိုအန္တရာယ် ြကြီးမားစေပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲမှာဆိုလျှင် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာပြုကျင့်မှု၊ ပျောက်ဆုံးမှု၊အတင်းအကြပ်ဖမ်းဆီးခံရမှုနှင့် သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှု ၅၁ ခုရှိခဲ့ပါတယ်။

“Covid ရောဂါကြောင့် သေဆုံးတဲ့ဦးရေနှုန်းထက် အခုပြည်တွင်းမှာဖြစ်နေတဲ့စစ်ဘေး

ကြောင့် သေဆုံးတဲ့ဦးရေနှုန်းထားက ပိုပြီးမြင့်တက်နေတာကိုလဲ အမတ် တွေ့ရတယ်ပေါ့နော် ဒါဟာ အင်မတန်မှ စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်”လို့ ဒေါ်သက်သက်အောင်က ဆက်ပြောပါတယ်။

အစိုးရစစ်တပ်အနေနဲ့ကောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံတကာက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးအခြေခံစည်းမျဉ်းစည်းကမ်းတွေကို လေစားလိုက်နာဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။

အရပ်သားပြည်သူများအား ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုအားလုံး ချက်ချင်း အဆုံးသတ်သတ်ဖို့နှင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်ကို ပြည်တွင်းနှင့် ပြည်ပအဖွဲ့အစည်းစုစုပေါင်း ၁၃၉ဖွဲ့နှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့က ဧပြီလ ၁၅ ရက်နေ့က ပါဝင်လက်မှတ်ရေးထိုးတောင်းဆိုထားကြပါတယ်။

တရားမဝင်သစ် ဖမ်းဆီးရမိ တရားခံရှာဖွေဆဲ ဟုဆို

ကန္တာရဝတီတိုင်း(၆)

မယ်စဲမြို့နယ်၊ သံလွင်အရှေ့ဘက်ခြမ်း(၂) ကြိုးပိုင်းကာကွယ်တော အတွင်းမှာ တရားမဝင်သစ်တွေကိုဖမ်းဆီးရမိခဲ့ပေမဲ့ အခုလက်ရှိအချိန်ထိတော့ တရားခံတွေကို ရှာဖွေနေဆဲဘဲ ဖြစ်တယ်လို့မယ်စဲမြို့နယ်၊ သစ်တောဦးစီးဌာနမှူး ဦးစိုင်းသန်းညွန့်ကပြောပါတယ်။

“ တရားခံက သူတို့မနေ့ကလောက်ထိတော့ ရှာနေသေးတယ် တပ်က ရှာနေတယ် အဖွဲ့အစည်းနယ်မြေဖြစ်တာကောနော် အဖွဲ့အစည်းနယ်မြေဆိုတော့ ကျတော်တို့ကတပ်က ရှာလို့တွေ့လို့ဘာညာဆိုရင်တော့တစ်မျိုးပေါ့နော်။” လို့ပြောပါတယ်။

ကယားပြည်နယ် သစ်တောဦးစီးဌာနညွန့်ကြားရေးမှူး ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေ၊ ဒကစ(လှိုင်ကော်)မှ တပ်ဖွဲ့ဝင်တွေ၊ ခလရ (၁၃၄၊

၁၃၅)မှ တပ်ဖွဲ့ဝင်တွေ၊ ခမရ(၄၉၂)မှ တပ်ဖွဲ့ဝင်တွေ၊ ခရိုင်ထွေအုပ်ရုံးမှအဖွဲ့ဝင်တွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကနေ ပါဝင်ပူးပေါင်း ထားတဲ့အဖွဲ့တွေကနေပြီး ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ Forest Department Facebook စာမျက်နှာအရ သိရပါတယ်။

မယ်စဲမြို့နယ်၊ သံလွင်အရှေ့ဘက်ခြမ်း(၂) ကြိုးပိုင်းကာကွယ်တော အတွင်းမှာ တရားမဝင်ကျွန်း၊ ဝိတောက်သစ်၊ ခွဲသား (၁၅၄၈၁) လုံး (၄၃၁.၅၄၈၄) တန် ၊ သစ်ဖြတ်စက်(၃)စုံ နှင့် တစ်ခြားဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တရားခံတွေကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမယ်လို့သိရပါတယ်။



ကာတွန်းကဏ္ဍ



ကဗျာကဏ္ဍ

ငြိမ်းချမ်းရေးသာ ပြည်သူချစ်ပါသည်

တို့တိုင်းရင်းသား ပြည်သူများ
လိုလားပြီလေး နေလိုနွေး
လလိုအေး ငြိမ်းချမ်းရေးကို
လိုချင်ပြီ မည်သူမဆို
စစ်ပွဲကိုမုန်း ဆုံးသတ်ဖို့ရန်
အချိန်တန် ကျည်ဆံတစ်ထောင့်
ငွေဘယ်လောက် ဦးနှောက်နဲ့သာ
သေချားစဉ်းစား နှလုံးသားမှာ
အဖြေရှာ မြန်မာဘတ်ဂျက်
စစ်လက်နက်ဝယ် ဘယ်လိုတွေးတွေး
ငြိမ်းချမ်းရေးဆို နားဝင်ချိုသည်
ရေကြည်ထဲက လရိပ်ကလေး
ငြိမ်းချမ်းရေးလည်း ဝေးနေဆဲ
စစ်ပွဲတွေဖြစ် ယနေ့ထိပါ
သူငါအတ္တ စွဲနေကြတာ
အဲဒီမာန ဖြုတ်ချဖို့ရေး
ဝန်လေးလို့ထင် သင်တို့စဉ်းစား
သနားကြင်နာ နှလုံးမှာတွေး
ငြိမ်းချမ်းရေးသာ ပြည်သူချစ်ပါသည်။
(ငြိမ်းချမ်းလပြည့်) ကယန်း



ကာတွန်းကဏ္ဍ



ဘတ်ဂျက်ငွေစာရင်းတွေ ပြုလုပ်ရမှာဖြစ်တဲ့အတွက် လွှတ်တော်အစည်းအဝေး တက်ရောက်ရန်ရှိ

စိုးထိုက်အောင်

နိုင်ငံတော် ဘတ်ဂျက်ငွေစာရင်းတွေ မဖြစ်မနေပြုလုပ်ဖို့ ရှိတဲ့အတွက် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ခုနှစ် မေလ ၁၈ရက်နေ့ နေပြည်တော်ရှိ သို့ အမျိုးသားလွှတ်တော်အစည်းအဝေး တက်ရောက်ရမှာဖြစ်တယ်လို့ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ပြောပါတယ်။

၎င်းက “အခုဟာက RE ဘတ်ဂျက်ရှိတယ်လေ ဒီနောက်တိုးဘတ်ဂျက်ခေါ်တာပေါ့ အရပ်အခေါ်တော့ ဘတ်ဂျက်နှစ်ကုန်ခါနီးနောက်ဆုံးကျန်တဲ့ ဘတ်ဂျက်ငွေစာရင်းလေ မဖြစ်မနေဒါလုပ်ရမဲ့လုပ်ငန်းကိစ္စ အဲ့ဘတ်ဂျက်ကို စိစစ်တာရှိမယ်လေ ကျတော်က ပူးပေါင်းအဖွဲ့(၁၆) ထဲမှာပါတာလေ ဘတ်ဂျက်စစ်တဲ့အထဲမှာ ပူးပေါင်းအဖွဲ့(၁၆)ထဲမှာကျတော်ပါတယ်၊ လွှတ်တော် ၃ရပ်နဲ့ကော်မရှင်နဲ့ရာထူးဝန် ပေါ့အဲ့ဒီဌာနတွေစစ်ရမှာလေ အဲ့ဒါ မဖြစ်မနေတော့ သွားရမယ်ဗျ သူ့ဟာ stay home ကာလက ၁၅ရက်နေ့အထိဘဲကြေညာထားတာကော။” လို့ပြောပါတယ်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ခုနှစ် မေလ ၁၈ရက် နေ့ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမှာ ပြုလုပ်သွားမှာဖြစ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကနေ တက်ရောက်ဖို့ ဖိတ်စာတွေ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ Covid-19 ရောဂါ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့အချိန် လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ယူထားရတဲ့အတွက်ကြောင့် မေလ (၁၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်း ကပြောပါတယ်။

ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်း က “ကျတော်တို့တော့သွားရမှာပေါ့နော် ဒီကိုယ်စားလှယ်တာဝန် ယူထားတော့လေ။ ဘယ်လိုရောဂါဘဲဖြစ်ဖြစ်သွားတော့ သွားရမှာ။” လို့ပြောပါတယ်။

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်မြစေးက “ သွားမှာပေါ့။ လွှတ်တော်က ခေါ်တယ်ဆိုတော့ သွားမှာပေါ့။”လို့ပြောပါတယ်။

အစည်းအဝေးအတွက်လိုအပ်တဲ့ပြင်ဆင်မှုများပြုလုပ်ရန်အတွက် မေလ ၁၆ရက်ထက် မစော၊ ၁၇ရက် နေ့ထက်ေနောက်မကျဘဲ နေပြည်တော်၊ အမျိုးသားလွှတ်တော်ရေးရာဆောင်(၂-၁၉) သို့သွားရောက်ရမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံမှန်အစည်းအဝေး ကျင်းပဖို့အတွက် ဖိတ်စာတွေကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ ပေးပို့ထားပေမဲ့လဲ Covid-19 ကာကွယ်ထိန်းချုပ်ဖို့အတွက်ကို ဘယ်လိုတွေဆောင်ရွက်ထားလဲ၊ ဆိုတာတော့ အပေါ်က ညွှန်ကြားချက်ထွက်မလာသေးဘူးလို့ ဦးအောင်ကျော်စိုးက ဆက်ပြောပါတယ်။

၎င်းက “ ကျတော်တို့ဒီကနေလာရင်ကျတော်တို့ ၂၀ ဝင်ရမှာလား ဒါမှမဟုတ် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာ ကျတော်တို့အပေါ် ညွှန်ကြားချက်တော့ မလာသေးဘူး အခုလောလောဆယ်အစည်းအဝေးခေါ်တယ်ဆိုတဲ့ စာဘဲထွတ်သေးတာ ဒါတောင်လိုင်းပေါ်မှာဘဲလေး ဖိတ်စာတွေတော့ ပို့တော့ပိုပြီပေါ့။” လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးကိုလည်း အမျိုးသားလွှတ်တော်အစည်းအဝေးကဲ့သို့ မေလ ၁၈ ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့အကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ်(၂/ ၂၀၂၀) အရသိရပါတယ်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားလွှတ်တော်

ကြေညာချက်အမှတ် (၂ / ၂၀၂၀)

၁၃၈၂ ခုနှစ် ၊ ကဆုန်လဆန်း ၅ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်)

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက် (၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်) တနင်္လာနေ့၊ နံနက် (၁၀)နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

(ပုံ) မန်းဝင်းခိုင်သန်း

ဥက္ကဋ္ဌ



ဗေဒင်နှင့် လက္ခဏာ ဗြဟ္မဏာရိုးရာ ဆရာကြီး ဦးကျော်၏သား

ဆရာနော်တော်

သင်၏လိုလားချက်ကို တိကျမှန်ကန်စွာ ဟောပေးသည်။ ဇာတာမျိုးစုံ ဖွဲ့ ပေးသည်။

တောင်ကွဲစေတီဆိုင်ခန်း အမှတ်(၁၄)၊ သီရိမင်္ဂလာတောင်တော်၊ လွိုင်ကော်မြို့။

ဖုန်း - ၀၉ ၇၇၇ ၇၇၃ ၂၂၉

အခြေခံ နိုင် မာပြီး ဖွံ့ ဖြိုး တိုးတက်စေရန် ဤသင်တန်းကို ဆက်သွယ်ပါ။

ရေး၊ ဖတ်၊ ပြော၊ ကြား အင်္ဂလိပ်သဒ္ဒါနှင့် စကားပြော အတတ်သင်တန်း (ကသ-၁၁၀၈)

Email: ohnkhaling@gmail.com

အမှတ်-၁၀၊ ချာညိုလမ်း၊ ရွှေတောင်ရပ်၊ လွိုင်ကော်၊ (ရွှေတောင်စာသင်တိုက်အနီး)

Phone: - 09 4940 0834 - 09 42800 7879 - 09 25440 4872

ဤသင်တန်းကို အောက်ပါပုဂ္ဂိုလ်များက သင်ကြားဆောင်ရွက်ပေးနေသည် -

ဆရာဦးအုန်းနိုင် (B.A, Logic) နာယက

ဆရာမ ဒေါ်ခင်ချိုအေးနိုင် (B.A, English) တာဝန်ခံနှင့်သင်ကြားရေး

ဆရာမ ဒေါ်ခင်ချိုမြင့်နိုင် (B.A, Myanmar) သင်ကြားရေး

သင်တန်းပုံစံများ

၁။ အင်္ဂလိပ်စာ ရေး ၊ ဖတ် ၊ ပြော၊ ကြားအဆင့် (၁) မှ (၄) အထိ (၄)လပြတ်ပို့ချချက်။

၂။ I E L T S Preparation ပို့ချချက်။

၃။ စာမတ်သူများ၊ အစိုးရနှင့်ကုမ္ပဏီဝန်ထမ်းများ၊ ပြည်ပတွင်းအလုပ်လုပ်လိုသူများနှင့် ပညာသင် ယူလိုသူများ၊ ရာထူးတိုးနှင့် လုပ်ငန်းဝင်ခွင့်စာမေးပွဲများအတွက် အင်္ဂလိပ်စာစွမ်းရည်ကို အဆင့်လိုက် တစ်ဦးချင်း၊ ပို့ချချက်များ ၊

၄။ အင်္ဂလိပ်မှမြန်မာ ၊ မြန်မာမှအင်္ဂလိပ်သို့ ဘာသာပြန်ပေးသည်။

**** မိမိလိုရာ အဆင့်ထိ တာဝန်ယူအတတ်သင်ပေးသည်။

သတင်းအချက်အလက်များ ရရှိမှုနည်းပါးသည့် ဖားဆောင်းမြို့နယ် ဝမ်အောင်းကျေးရွာအတွက် မသိီဂိုင်းမှ Kantarawaddy Times ဂျာနယ်ကို တစ်ကြိမ်လျှင် အစောင့်(၂၀) တစ်နှစ် လှူဒါန်းသည်။

ကြေးကွင်းပတ်တဲ့ ကယန်းမယ်

အန်ထော်နီ

လည်ပင်းကို ကြေးကွင်းတွေနဲ့ရစ်ပတ်ပြီးတော့ ခြေသလုံးနဲ့ လက်ကောက်ဝတ်တွေမှာလည်း သံထည် တွေပတ် ကြေးကွင်းတွေ ဝတ်ထားတဲ့ ထူးခြားတဲ့ ကယန်းအမျိုးသမီးကြေးကွင်းပတ်လူမျိုးတွေဟာဆိုရင် ပြည်တွင်းပြည်ပခရီးသွားအများစုကစိတ်ဝင်စားကြတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။

လည်ပင်းမှာ ကြေးကွင်းပတ်ထားတာကြောင့် သူတို့လည်ပင်းက သာမန်ထက်ရှည်နေပါတယ်။ ဒီလိုကယန်းကြေးကွင်းပတ် အမျိုးသမီးတွေဟာဆိုရင် ကယန်းမျိုးနွယ်စု ၄ မျိုးထဲမှာမှ ကယန်းလဝီ လူမျိုးတွေဖြစ်ကြပါတယ်။

အရင်တုန်းကဆိုရင် ကယန်းလူမျိုး ပင်မ ကယန်းလူမျိုး နှစ်မျိုးသာ ရှိပါတယ် အဲတာက ကယန်း လဝီ (တောင်ပိုင်းကယန်း) ကယန်းလထ (မြောက် ပိုင်းကယန်း) တို့ပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကယန်းမျိုးနွယ် ၄ မျိုး ရှိပါတယ်။ ကယန်းကငန်၊ ကယန်း လထ၊ ကယန်းကေခိုနှင့် ကယန်း လဝီ တို့ပဲဖြစ်ပါတယ်။ ဘယ်နေ့ ဘယ်ချိန်တုန်းက စတင်ဆင်းသက်လာတယ် ဆိုတာကတော့ ဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။

အဲထဲမှာမှ ကယန်းကြေးကွင်းပတ် အမျိုးသမီးတွေကတော့ ကယန်းလဝီ ထဲမှာပါပါတယ်။ ကယန်းလူမျိုးတွေဟာ မွန်ဂိုမျိုးနွယ်ကနေဆင်းသက် လာတာဖြစ်တယ်လို့သိရပါတယ်။

သိပ္ပံနည်းကျကျ တွေးကြည့်မယ်ဆိုရင် ကယန်း ကြေးကွင်းပတ်တဲ့ရိုးရာဟာ အထိန်းအမှတ် တစ်ခုခုကြောင့် ပတ်တာဖြစ်နိုင်တယ်လို့ ကယန်း စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ အကြံပေး နာယက ဦးကျော်သန်းကပြောပါတယ်။

ဦးကျော်သန်းက “အဲတာကတော့ အယူအဆ ဒဏ္ဍာရီအရ အမျိုးမျိုးပြောကြတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ ဥပမာ တစ်ခုရှိတယ် နဂါးမျိုးနွယ်နေဆင်း သက်လို့ နဂါးနဲ့ မတူအောင်ဆို ဒါက ဒဏ္ဍာရီ ပေါ့လေ။ သို့သော်လူနဲ့ နဂါးကမျိုးမတူဘူးလေ နဂါးက တိရစ္ဆာန် လူကလူဆိုတော့ ဘယ်လိုမှ ဆက်စပ်လို့မရဘူး ဒဏ္ဍာရီပုံပြင်ပါပဲ။ ဒါပေမဲ့ ကျနော် အယူအဆ သိပ္ပံနည်း ကျနဲ့ တွေးကြည့်မယ်ဆိုရင် သူကအထိန်း အမှတ် တစ်ခုခုကြောင့် ပတ်သက်တာ ဖြစ်နိုင်တယ်” လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ကယန်းကြေးကွင်းပတ် အမျိုးသမီး တွေကို လူသူ အများခေါ်ကြတဲ့ ယခုအချိန်အခါမှာ ပန်ပက် ကျေးရွာ အုပ်စုဘက်မှာ အများဆုံး တွေ့မြင်ကြရသလို ထိုင်းနှင့် ကယားပြည်နယ် နယ်စပ် မယ်ဟောင်ဆောင် ခရိုင်မှ ကျေးရွာတချို့တွေလည်း ရှိပါသေးတယ်။ တစ်ခြားဒေသမှာလည်း ရှိသေးပေမဲ့ များစွာတော့ မတွေ့ရတော့ပေ။

ကယန်းလဝီထဲမှာမှ အမျိုးသမီးတွေကသာ လည်ပင်းမှာ ကြေးကွင်းတွေပတ်ထား ကြတာဖြစ် ပါတယ်။ အမျိုးသမီးငယ်လေးတွေ အသက် ၆နှစ် အရွယ်လောက်ကတည်းက မိဘဆွေမျိုးတွေက စတင် ပတ်ပေးကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဝန်းကျင်လောက်က အဖိုးအဖွားတွေရဲ့ စကားတွေအရတော့ ကြေးကွင်း မပတ်တဲ့မိန်းကလေးတွေက ဂုဏ်မရှိဘူး မလှဘူးလို့ သတ်မှတ်ထားတယ်လို့သိရပါတယ်။

အရင်ခေတ်က ကြေးကွင်းပတ်တဲ့ အမျိုး သမီးကို တင်တောင်းမယ်ဆိုရင် ဒင်္ဂါးပြား ၆၀ နှင့်တင် တောင်းရပြီး ကြေးကွင်းမပတ်တဲ့ အမျိုးသမီးကို တင် တောင်းဆိုရင် ဒင်္ဂါး ၃၀ သာပေးရတယ်လို့လည်း သမိုင်းရှိခဲ့တယ်လို့ သိရပါတယ်။

ကြေးကွင်းများများ ပတ်နိုင်လေလေ ဂုဏ် ပိုရှိလေလေ အတာကြောင့်မို့ သူတို့ရဲ့ လည်ပင်းပေါ်မှာ ကြေးကွင်းတွေကို တစ်ရစ်ပြီးတစ်ရစ်ပတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုကြေးကွင်းတွေကို စပတ်တဲ့အချိန်မှာ နာကျင်မှုဝေဒနာတွေကို ခံစားရတယ်လို့ ဟိုဝမ် အောက်ရွာမှာနေထိုင်တဲ့ အသက် (၆၀) အရွယ် ဒေါ်မူဘန်းက ပြောပြပါတယ်။

“ဒီကြေးကွင်းတွေကို ငယ်ငယ်လေးကတည်း က စပတ်တယ် ၆နှစ်လာ ၇ နှစ်လာ မမှတ်မိဘူး။ မိဘဆွေမျိုးတွေကပတ်ပေးတာ။စပတ်တုန်းကတော့ ပခုံးတွေနာတယ် တစ်ခြားနာတာတွေလည်အများ ကြီးရှိတယ် စားသောက်တာတို့ အိပ်တာတို့ကတော့ ပြဿနာသိပ်မရှိဘူး။” လို့ပြောပါတယ်။

ဒေါ်မူဘန်းအနေနဲ့ ကြေးကွင်းပတ်တာဟာ ရိုးရာတစ်ခုဖြစ်မှန်းမသိပါဘူး မိဘတွေက ပတ်ခိုင်းလို့ သာပတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘာလို့ပတ်ခိုင်းလဲ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို မသိဘူးလို့ပြောပါတယ်။ စပတ်တုန်း က တော့ နာကျင်ပေမဲ့လည်း ကြာလာတော့ အနေသား ကျသွား ကြတယ်လို့ဆိုပါတယ်။

ဒီလိုကြေးကွင်းပတ်ရင် နာကျင်မှုဝေဒနာကို ခံစားရတာမို့ မိဘတွေအနေနဲ့ ကလည်း သူတို့သားသမီးတွေ နာကျင်မှာကို မကြည့်ရက်လို့ အတင်းမတိုက်တွန်းဘူးလို့ ဈေးကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် (၆၁)နှစ် ဒေါ်ဘူးမူက ပြောပါတယ်။

“အခုခေတ်ကလေးတွေကတော့ဒီလိုကြေးကွင်း ပတ်တာတွေသိပ်မရှိတော့ဘူး။အတုတတ်တဲ့သူတွေလည်း အစစ်ကျတော့ရူးသွားပြီ အတုပတ်တဲ့သူတွေလည်း ကျောင်းတွေ ဘာတွေသွားရင် ဖြုတ်ထားတယ် ပတ်တော့ပတ်ခိုင်းချင်တယ်။ အတုပတ်တော့တယ် အစစ်ဆိုသူတို့မနေနိုင်ဘူး အကတွေသွားကရင် အတုပတ်ပြီးသွားကတယ်။ အစစ်တွေဝတ်ခိုင်းချင်တယ် အခုခေတ်ကလေးတွေကို ဒါပေမဲ့ ကိုယ်ဝတ်ထားတုန်းကလည်အရမ်းနာကျင်တော့ သူတို့ကို ဒုက္ခမရောက်စေချင်ဘူး။” လို့ ပြောပြခဲ့ပါတယ်။

ကြေးကွင်းပတ်တဲ့ ကယန်းအမျိုးသမီးတွေဟာ သူတို့လည်ပင်းပေါ်က ကြေးကွင်းကို တစ်သက်လုံး ဝတ်ထားကြပါတယ်။ တစ်ခါတစ်လေ အသစ်လဲ တဲ့အချိန်မှ ချွတ်ကြပါတယ်။

ကြေးကွင်းပတ်ထားတဲ့ ကယန်းအမျိုးသမီး တွေဟာဆိုလျှင် အများစုက ရက်ကန်းရက်ခြင်း၊ မြေအိုးဖုတ်ခြင်း၊ ပလွေမှုတ်ခြင်း စတဲ့ပညာတွေကို ရရှိ ပိုင်ဆိုင်ထား ကြပါတယ်။ အရင်တုန်းက ဆိုရင် ကိုယ့်မိသားစု ဝတ်ဖို့လောက်ပဲ အဝတ်အစားတွေကို ယက်ကြပြီး အခုကတော့ ကိုယ့်ရိုးရာကို နှစ်သက်တဲ့ သူတွေအတွက် ရက်လုပ်ကြပါတယ်။

ယနေ့ခေတ်အခါမှာကြည့်မယ်ဆိုရင် ခရီးသွား ဧည့်သည်တွေစိတ်ဝင်စားကြတဲ့အတွက် သူတို့ရဲ့ ပညာကိုအသုံးပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေ ကြဖို့ဖြစ်ပါတယ်။

သူတို့ကိုယ်ပိုင်ရက်လုပ်ထားတဲ့ ချဉ်ထည်တွေ၊ ကိုယ်တိုင်ဖုတ်ထားတဲ့အိုးတွေက ဈေးကွက်မှာ နေရာ တစ်ခုရရှိနေပြီဖြစ်ပါတယ်။

သူတို့ရဲ့ ရိုးရာအကနှင့်သီချင်းတွေ သံစဉ်တွေ ကလည်း ခရီးသွားဧည့်သည်တွေကို ပိုစိတ်ဝင်စား စေပါတယ်။

ဒီလိုမျိုးကိုယ့်ရိုးရာကို တစ်ခြားသူကစိတ်ဝင် စားလို့ သူများပြည်နယ်တွေအထိ သွားရောက်ဖျော်ဖြေ ခဲ့ရတယ်လို့ပန်ပက်လော်ကုံးကျေးရွာမှာနေတဲ့အသက် ၅၆ နှစ်အရွယ် ဒေါ်မူပလားက သူမရဲ့အတွေ့အကြုံကို ခုလိုပြောပြထားပါတယ်။

“ကျမက အတွေ့အကြုံနဲ့နဲ့များတယ်ရန်ကုန်တို့ နေပြည်တော် မန္တလေးတို့ အမြဲရောက်တယ်။



ဟိုမှာရောက်ရင် သူများလာလေ့လာဖို့အတွက် ရိုးရာသီချင်းတွေဆိုပြရတယ် ရက်ကန်းရက်တာတို့ လုပ်ပြရတယ်။ ကုမ္ပဏီတွေက အမြဲလာခေါ်တယ် ပလွေတွေလည်မှုတ်ခိုင်းတယ် သူတို့က ကားနဲ့ လာခေါ်တယ် ပြီးတော့ ပြန်လာပို့ပေးတယ်” လို့ပြော ပြခဲ့ပါတယ်။

တစ်ချို့က ပြည်တွင်းမှာပဲ စီးပွားရေးအနေ နဲ့လုပ်ကိုင်စားသောက်ကြပေမဲ့ တစ်ချို့ကတော့ နိုင်ငံရပ်ခြားတွေအထိ သွားရောက်ပြသ ဖျော်ဖြေ နေတာလည်းရှိပါတယ်။ အခုလို တခြားတိုင်းတပါးမှာ သွားရောက်ခဲ့တဲ့သူတွေအနေနဲ့က နိုင်ငံရေး မတည် ငြိမ်ခဲ့တာကြောင့် အခုလို အလုပ်လုပ်နေကြရခြင်း ဖြစ်နိုင်တယ်လို့ ဒီလိုအခြေအနေကို ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ အကြံပေး နာယက ဦးကျော်သန်းက ပြောပါတယ်။

ဦးကျော်သန်းက “အဲ့ဒီအခြေအနေက ကျနော်တို့ အရင်တုန်းကတော့ ဘာခေါ်မလဲဆို ဒီထိုင်းနိုင်ငံမှာ အဖွဲ့အစည်းအကူအညီမပါပဲနဲ့ မှောင် ခိုလမ်းကြောင်းနဲ့သွားပြီတော့ ပြစားတာပဲဖြစ်မှာပါ ကျနော်တို့တရားဝင်ကတော့ ကယန်းလူမျိုးတစ် မျိုးထဲလည်းလုပ်မှာမဟုတ်ပါဘူး။ နောက်ပြီးတော့ ကျနော်တို့ ဟိုးတုန်းက ကယားပြည်နယ်ကသိပ်တော့ မအေးချမ်းတဲ့ခါကျတော့ ဟိုဗက်မှာ လုပ်ကိုင်စား သောက်ဖို့သွားကြတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ သူတို့လည်း တစ်ဖြည်းဖြည်းတော့ ပြန်လာကြပြီလို့ ပြောတယ် အဲ့လိုတော့ ကြားတယ်လေ” လို့သူ့ရဲ့အမြင်

ကိုပြောပြခဲ့ပါတယ်။


ခေတ်စနစ်ပြောင်းလဲလာတဲ့အခါပညာရေးစနစ် ပြောင်းလဲလာတဲ့အခါအတွေးအခေါ်တွေပြောင်းလဲလာ တာနဲ့အညီ ကယန်းကြေးကွင်းပတ်တဲ့ရိုးရာဟာလည်း သူ့အလိုလိုပျောက်ကွယ်လာပါတယ်။

အခုခေတ်အမျိုးသမီးတွေကိုသူတို့ရဲ့မိဘတွေက လက်ဆင့်ကမ်းချင်ပေမဲ့လည်း ခေတ်ရေးစီးကြောင်း ရဲ့လွှမ်းမိုးမှုကြောင့် ငြင်းပယ်ကြတာများပါတယ်။ ဒီလိုကြေးကွင်းပတ်တဲ့မလေ့ဟာ သူတို့ရဲ့ လူမှုရေး၊ ပညာရေးတွေကို ထိခိုက်လာသလို ခံစားရပါတယ်။ ဒါကြောင့် ယနေ့အချိန်အခါမှာဆိုရင် ကယန်းကြေး ကွင်းပတ်တဲ့ရိုးရာဟာ တဖြည်းဖြည်း ကွယ်ပျောက် လာတာ တွေ့မြင်ရပါတယ်။

အရင်ခေတ်တုန်းကဆိုရင် ကြေးကွင်းပတ်တဲ့ အမျိုးသမီးတွေဟာ တောင်ယာလုပ်မယ်၊ စပါး ထောင်းမယ်၊ ထင်းရွှေမယ် ပြီးရင် အိမ်ထောင် ပြုမယ် ကလေးမွေးမယ် ဒီလိုပဲ သူတို့ဘဝကို ကုန်ဆုံးစေ ပါတယ်။

အခုခေတ် ကယန်းအမျိုးသမီးတွေက လိုအပ် တဲ့ ပညာရပ်တွေကို သင်ယူကြတယ် မတူညီတဲ့လူမှု အသိုင်းအဝိုင်းမှာ ရှင်သန်နေထိုင်ကြတယ် ခေတ် ရေစီးကြောင်းနှင့်အညီ နေထိုင်ကြတဲ့ အတွက် ကြောင့် သူတို့ရိုးရာဖြစ်တဲ့ ကြေးကွင်းပတ်ကို ဆက်လက် ထိန်းသိမ်းဖို့ အဆင်မပြေ ဖြစ်သွားကြတာလို့လည်း ဆိုကြပါတယ်။





Kantarawaddy Times

Vol:8 , Issues 5

AccurateReliableTrustworthy

Kantarawaddy Times

May 1, 2020

Armed Organisations Join The Fight Against COVID-19



By Soe Hteik Aung/Kantarawaddy Times

Ethnic armed organisations (EOs) joined the fight against COVID-19 and are cooperating with the Kayah (aka Karenni) State government by setting up medical checkpoints to stop the

spread of the virus.

CHDN was created by six Karenni EAOs as a preventive measure to stop the transmission of the novel coronavirus, Soe Moe Aung, the deputy program director of Civil Health and Development Network (CHDN), told Kantarawaddy Times. CHDN will monitor for potential cases and transfer them to the hospital.

CHDN discussed with the government how they can work together during the health crisis."Our medical staff are checking the temperatures of travellers at checkpoints in our territories," Soe Moe Aung explained.

"Our medical team will try to locate potential COVID-19 cases and transfer them to the most appropriate township. We've already given the orders to our staff on the ground," Soe Moe Aung said.

Twenty-nine medical checks have been set up by CHDN in Kayah State. Twenty-three are located in areas controlled by the Karenni National Progressive Party (KNPP) and the rest are controlled by the Kayan New Land Party (KNLP).

Four patients with symptoms related to COVID-19 were placed under observation in the hospital on April 13, according to information obtained from the government. At the time of press, none of the patients were tested for the coronavirus.

Kantarawaddy Times tried to contact the hospitals where the patients are receiving medical care for an update but wasn't able to acquire any new information.

The CHDN was created by KNLP, KNPP, Karenni National People's Liberation Front (KNPLF), Karenni National Solidarity Organization (KNSO), Kayan National Guard (KNG) and Karenni National Peace and Development Party (KNPDP).

Human Rights Group Calls For Peace During COVID-19 Pandemic

By Soe Hteik Aung/Kantarawaddy Times

A human rights group called on all stakeholders to work together to end the fighting in Burma during the coronavirus pandemic. The Network For Human Rights Documentation – Burma (ND-Burma) said all armed conflicts in the ethnic areas of the country need to stop to assist thousands of civilians that are internally displaced during the health crisis.

"ND-Burma believes that true peace in Burma is possible if the Burma Army, EAOs (ethnic armed organisations) and the government work together to overcome all obstacles, including COVID-19, especially when it comes to assisting populations who are highly vulnerable," the statement said.

Thet Thet Aung, who is the director of Future Light Center (FLC), which is a member group of ND-Burma, told Kantarawaddy Times "we've seen that the death rate from the civil war is much higher than from COVID-19 in Burma and this is worrisome."

The government, Burma Army and EAOs need to respect international human rights, she said. Yet, "as the pandemic quickly spreads across Burma the situation in northern Shan and Rakhine states have become more unstable," Thet Thet Aung said, citing recent shelling of villages in Rakhine State.

Hostilities between the Burma Army and Arakan Army in Rakhine and southern Chin states have increased in the last month. Many civilians have been killed or injured after the Burma Army launched airstrikes that struck villages.



Karenni Ethnic's Kay Htoe Boe (also called as) Tan Kon Tai Festival

Soe Htike Aung

A group of men headed into jungle after loading the foods such as rice, cooking oil, water, and one and half inches thick twisted-ropes onto trunks which are decorated and erected with Karenni ethnic's Kay Htoe Boe (also called as) Tan Kon Tai flag.

This trip is approximately 3 hours long trip from eastern part of Boe Lyar Village to Peh Lyar Village, Htee Poe Klo Village-tract, Deemawsoe Township, and they are heading to a group of people who are cutting down the post of Kay Htoe Boe (also called as) Tan Kon Tai in the jungle.

In the jungle, we may see a group of people who are preparing for foods to cook, tents, and stoves at cleaned field on hillside.

These are foods preparation cooking for those who are going to arrive by carrying back the Kay Htoe Boe post.

They commonly choose the straightest and longest Eugenia (Tapyay) tree or Teak for Kay Htoe Boe (also called) Tan Kon Tai traditional post. In this year, they choose the tree from the forest at eastern part of Boe Lyar Village with the purpose for the entire state's Kay Htoe Boe Festival. This tree is supposed to be searched for a month ahead before festival. As they find out the good Kay Htoe Boe post and read the chicken bone traditionally, then cut down the tree only after reading the good fortune.

In case they find out the negative fortune from reading chicken bone, they need to find another tree.

"At first they choose the date. Read chicken bone. It depends on the chicken bone result", said U Hsaw Reh the village Kay Byar Kyel (the spiritual man who protect the village).

Since the era of ancestors, it (chicken bone) is read and placed under the Kay Htoe Boe post, also called as Tan Kon Tai post, one day ahead and cut down the tree at (1)AM in the morning after that day. Why they cut down at (1) AM in the morning is because they belief the Tan Kon Tai post has holy power only if no animals rest on the chosen tree, and only if they cut down at the time before no animals awake and leave from their habitat, their nests, in that jungle.

About 40 villagers from different villages need to be gathered to cut down and bring back

the post. The men both youths and elders travel there by cars, Htaw Lar Gysis, or motorbikes.

After cutting the tree down, no matter how far it is, the post is carried back by only human power to the place Kay Htoe Boe festival is going to be held. The circumference of the tree is more than one hand long, and the length is over 30 feet. In the past, over 30 persons carried the tree together by equipping with scaffolding woods, called "Nyan", or they use the ropes when it is carried at difficult areas.

The leading organizer of Kay Htoe Boe Festival U Mi Reh said the post carriers could pass through the villages which have Tan Kon Tai post, but they need to go around the villages which do not have Tan Kon Tai post when they cut down and carry back the post.

"It is different among villages. Some villages allow to pass through due to the custom, but some don't. Why some don't allow to pass through their village is because Boe Lyar villager, for instance, allow to pass their village if they already cut down Tan Kon Tai post. We have belief that you cannot pass through the village if that village haven't cut down Tan Kon Tai post", said Khu Mi Reh.

There is also a custom that not only the villagers who are going to hold Kay Htoe Boe Festival, but also the other villagers welcome the post and post carriers with traditional costumes and water spraying.

Those local women welcome Kay Htoe Boe, other called Tan Kon Tai, post by spraying water with Eugenia leaf (Tapyay leaf).

It does not mean the Kay Htoe Boe, other called Tan Kon Tai, post is supposed to be erected up within only festival days. It is said the post can be erected till it is unbroken in accordance with Karenni tradition. It is also said it reminds the peoples' attitude will be righteous and straight as the straightness of Kay Htoe Boe post.

U Hsaw Reh, who is Kay Byar Kyel, said, "Be honest, righteous, and build pure heart."

The new Kay Htoe Boe post is not cut down every year. Some may cut once in five year while other may differ.

Kay Byar Kyel explained that they initially have to make a devotional offering to the post,



the so called "Ka Tyar" post people devoted the spirits, which located next to the new Kay Htoe Boe, other called Tan Kon Tai, post.

"Why we have to make devotional offering to Ka Tyar, the small Kay Htoe Boe (Tan Kon Tai) post, is because it has been existed since the past big Kay Htoe Boe (Tan Kon Tai) post is existed. Therefore, we called it Ka Tyar (the place to make devotional offering). It is also the place the spiritual indras can stay", he said.

Karenni ethnic people celebrate this traditional Kay Htoe Boe Festival within March and April since their ancestor era, and it is celebrated every year in almost every Karenni ethnic villages.

It is the traditional festival held every year by the villages which believe it, the refugees living in Karenni refugee camp, and the Karenni ethnics who resettled in third countries.

The custom and culture of this Kay Htoe Boe Festival is the one existed as a common norm although we have different religions and ethnic minorities.

Karenni ethnics have believed and enshrined their customs and cultures since the era of Pawa Tani.

They held the festival briefly on March 28 as it has been being enshrined and maintained for the whole ethnicity until present day.

In case of holding this festival, the purpose of erecting or repairing the new Kay Htoe Boe post is the commemoration of the gratitude of Pyay Thue Lue Moe (the Creation Angle) and to prevent from the climate changes and natural disaster.

"It is to have good climate, rich of rice, and healthy life," U Hsaw Reh continued saying it.

Karenni people continue maintaining as much as they can to prevent from the loss of ancestors' heritage, natural resources, and history.

This year Kay Htoe Boe Festival was planned to hold well attended with the guests from the whole state within March at Peh Lyar Village, Deemawsoe Township.

It was said they will not invite the guests from the whole state to festival in order to prevent from the spread of coronavirus.

"Because of the coronavirus... we.. in the beginning before the festival is held, we initially made those plans. For instance, we have plan requesting the returnees from foreign countries to inform about their return to clinic. Besides, we minimize the number of attendants to join in the process of cutting Tan Kon Tai post and festival event. And we also made plan checking the disease of attendants at entry gate. We already informed and requested the health department to help us regarding to this," said Khu Nyar Reh, the security in charge of Kay Htoe Boe, also called Tan Kon Tai, Festival.

During Kay Htoe Boe Festival, the village residents host the participants at their house for accommodation, and the festival committee takes responsibility for meal.

However, the 62nd Kay Htoe Boe Festival was not held cheerfully, whereas it was held just in brief in order to prevent from the outbreak of coronavirus.



Public and EAO Cooperating on Prevention of Coronavirus at Govt Unreachable Areas

Kantarawaddy Times

The Commander-in-chief of Kayan New Land Party U Aung Min said the relevant EAOs and public are cooperating the quarantine program at government unreachable areas which they check whether the returnees infected coronavirus or not.

Kayan New Land Party, one of the EAOs, and public are cooperating for it at Pi King, Sibü, and Lade Tol regions located at government unreachable borderlines of Shan, Kayah, and Karen States.

The activity Kayan Women Organization (KyWO) and Head Committee of Kayan National Unity (HCKNU) together raising awareness on current outbreak of COVID-19 acute respiratory disease at Kayan region.

"What this government supporting as much as they can is kind of having a bit gap with our government from Pe' Kon Township. Since Pi King, Sibü, and Kayaw regions are a bit remotized from them, their management are quite delayed. As the regions are really remote, mostly we, Kayan New Land Party, and local people are supporting with obligation." U Aung Min said to Kantarawaddy Times.

The COVID-19 check-gates positioned

by Kayan New Land Party and Kayan National Health Committee are Central Check-gate, Kapu Check-gate, Pyin Mana Township (Nay Pyi Daw Council Area) Yay Pu Lan Hson Check-gate, Taung Salone Check-gate, Laydu Kaungphone Hsoe Check-gate, and Maung Bloc Check-gate.

It said they are conducting the scheme of transferring suspected case founded from those check-gates to government hospitals.

The Commander-in-Chief of Kayan New Land Party U Aung Min continued saying that there are some activities cooperating with government organizations for prevention of COVID-19 infection.

"This government administration group and our public administration group from our township are cooperating jointly and delivering the pamphlets, and also conducting awareness raising workshops" he said.

The activity Kayan Women Organization (KyWO) and Head Committee of Kayan National Unity (HCKNU) together raising awareness on current outbreak of COVID-19 acute respiratory disease at Kayan region. Photo – Kayan Women’s Organization Facebook

General Secretary of Kayan Women Orga-



nization Mu La Kaw Rin Ti said the community-based organizations from Kayan region is also supporting where they can regard to the prevention activity of coronavirus infection.

She said, "We mainly help checking passengers at the check-gate so far. Besides, as I said recently... we deliver and share the voice message, V-9, and pamphlets educated about coronavirus and provide the soap to Kayan

Region which none of the organizations reached.

It said Kayan New Land Party donated the medicines worth 225 million kyats with purpose of COVID-19 prevention to Loikaw hospital, Deemawsoe hospital, Pe' Kon hospital at southern Shan State, Sibü hospital at Pe' Kon Township, and Tan Taung Township Lade Tol hospital in Karen State.

“Countryside Citizens Vs Myanmar Peace”

By Maw Oo Myar

The Wan Ngord Village, Loilin Lay Township, is half an hour drive from Loikaw City and is under developing village till now.

The community has quite a few of educated and knowledgeable people since the trend of literate people is very low.

When we asked the local villagers about their knowledge related to state, region, and village's peace process, they accept they currently have secure peace since they hear no more gunfire like before (1995-2000 war crisis/ according to local's year prediction). Only some of the village elders and youths, who participate in national movements, are familiar about the peace process.

"We are kind of narrow minded, and we still have few literate people. We have a few concerns regarding to peace", the village chief U Li Reh told about his little concern regarding to peace process.

In last year 2019, KNPP released their statement that there were obstructions upon their activities related to raising awareness of drug abuse prevention delivered by Karenni National Progressive Party (KNPP).

The Village Chief said they still have poor transportation, and they have appealed for village development project to relevant government since the NLD government won the seat in 2015.

"In these four-five years, we started receiving the community development project

only by this year. We didn't get past years. It just started by this year." said U Li Reh.

Those currently inhabited in Wan Ngord Village are displaced from remote, and they were originally from hillside. They had encountered with the four cuts, and the armed group often passed by their former hillside. Therefore, those nomads finally arrived and lived together at Wan Ngord Village after finding "fresh pasture and watershed".

Most people living in Wan Ngord Village are Kayah ethnics, and they have traditional Tan Kon Tai (Kay Htoe Boe), and Christian. We have known by the locals' saying that the whole village people had fled from village with fear and no intended places in 2000 as the number of four cut fugitives increased, and they returned to village only after the political situation is stabilized in 2002.

The local woman, aged 50, shared her difficulties and concerns of making her son and daughters living with a deep sigh and moan that the number of households has rose to 255 households after the war refugees returned home, and the land and farmland to make their living becomes very limited for them. In the past, the Wan Ngord villagers mainly relied on shifting cultivation, and now it is very difficult for them to make their living.

"As the number of villagers is increased highly, it becomes difficult to rely only on farming. It is worse for the sickly people like us.



However, we have only this farmland to make our living", she said.

The Wan Ngord villagers only rely on farming for their living. They cultivate corn, paddy and so on, and they have income only after they harvest and sell it out. The Village Chief said every household could not make adequate income for yearly sufficiency living yet.

Currently there are only over 10 youths who could completed their education and graduated from university. The number of staffs who employed at government office is very low.

The local people told about their difficulties that they are fine with community clinics and middle schools. However, they want to request to reconstruct the soil-laid road better within their village.

"What we need to request more is the cen-

ter roads in village and the road to double room toilets at village hall; that is our first and second priority." said the chief on behalf of his village.

The local people from Wan Ngord and most of the people living in rural areas have less interest and know about peace as they have to struggle for their living daily. They believe they already have peace since they experience no more fleeing under gunfire for survival. It is a big gap for them to know the peace which the Myanmar government and ethnic armed groups are negotiating.

It will be possible to get peace only if those local people know deeply and participate in this peace process, and the all-inclusive peace process requested by every community based organizations, national activists, and most people would also be achieved.

The Life of Ethnic Fearing of War Crisis More Than COVID

By Soe Htike Aung



While the citizens are living with care at home to tackle the spread of virus encountering around the globe, some of the ethnic people are struggling for survival from war in ethnic areas instead of prevention from this pandemic.

There are already about (150,000) displaced persons due to the conflicts between Myanmar Army and AA in Arakhine and Chin State. The fighting is still taking place, and totally (28) citizens including children were dead because of the fights at Chin State within previous 30 days.

Salai Lian from Chin Human Rights Group said, "We are raising our voice to eliminate any grievances, loss of life, and injuries caused by the war. Our purpose is to stand with the citizens and disclose their expectations as much as we can."

Salai Lian from Chin Human Rights Group

also said there are more fighting in this civilian government reign although there was rare fighting in previous government reign.

It said the government army attacked Kawng Ho Nam Army Base at eastern Mong Ton Township, Shan State, March 25th. That army base belongs to the Restoration of Shan State Council/ Shan State Army; the army which already signed the union level Nationwide Ceasefire Agreement (NCA).

After the fight, the government army inquired local people about Shan armies, accused them as ration supporters, and made used them as guide to battlefield.

Therefore, in the human rights abuse update released by Shan Human Rights Foundation, it said there are human rights abuse of the government military.

The Spokesman of Press Release Sai Ywant Lwin said, "Myanmar government military has responsibility to protect and prevent from the pandemic, and while every nation is struggling for tackling this pandemic strongly, Myanmar government military against on it. So, we had to release like this. We would like to eliminate the threats and human rights abuses upon innocent civilians."

The Director of Future Light Center, member of ND-Burma, from the Network for Human Rights Documentation (Myanmar) Daw Thant Thant Aung said it is necessary to stop these conflicts in order to overcome the crisis including the COVID-19 pandemic since citizens are suffering from the war crisis in ethnic areas.

"While people are struggling until now with this global pandemic COVID-19, and the

current situation of Myanmar is like there is no peace in Arakhine and northern Shan State also. It is worse in these days. The condition in Arakhine is really bad due to the heavy artillery." said Daw Thant Thant Aung.

The Network for Human Rights Documentation (Myanmar) released their statement on April 10th that they believe Myanmar would achieve for peace only if the government military and ethnic armed groups cooperate jointly.

According to the record of the members of Human Rights Network such as Ta'ang Women's Organization (TWO), Ta'ang Student and Youth Union (TSYU), and Ta'ang Community Based Social Organizations, there were totally 18 cases of unlawful arrest, torture, and forced labor within a month in March 2020.

In Arakhine State, there are some trickles of humanitarian aid due to the government's internet blackout. It also hazarded to the flow of sharing crucial information to civilians regarding to the prevention of Coronavirus. At Palat Wa Township in Arakhine and Chin State, there are 51 cases of kill, torture, human abuse, missed civilians, forced arrest, and oppression upon social media.

"We have seen the dead rate due to civil war crisis is higher than the dead rate due to Covid crisis. This situation is at severely high concerns." said Daw Thant Thant Aung.

It also said both the government military and ethnic armed groups are required to respect and comply the basic rule and policy of human rights released globally.

Totally 139 organizations from both inside and outside of the nations and private aid group signed on April 15th to eliminate all the fights targeting to civilians immediately and to protect the and lives and properties of innocent civilians.

Kayan Long Neck Souvenir Shops Shutdown

Anthony

After the release of shutting down the popular tourist visit destinations during this global pandemic, Kayan long neck business-women also closed up their tourist visit souvenir shops.

As tourist destinations, there are two souvenir shops of Kayan long neck women at Pan Ped Village-tract, Deemawso Township, and at Daw San Bong Village, Loikaw.

Daw Mu Plar, aged 56, from Pan Ped-Law Kone Village said they have performed their traditions at other states since people from other regions are interested in it.

The strange Kayan Long Neck women, decorating their neck, calf, and wrist with rings, are the tribe attractive to most of the domestic and foreign tourists.

"I have quite many experiences; I often travelled to Yangon, Nay Pyi Daw, and Madalay. When arrived there, we performed our traditional

songs and Yat Kan Yat (Weaving) Dance where the people to observe. The companies often came and invited us. They asked us to play flute. They came and picked us up and then sent back by car.

While some run it as local business, some even travel abroad and perform their traditions at foreign countries, and now most of those travelers are returning home.

The Advocate Speaker of Kayan Literacy and Culture Center Committee U Kyaw Than said those people may migrate and work at foreign countries because of the political turmoil.

U Kyaw Than shared his view point that "This condition is, in the past... how to call it.. this maybe kind of showroom business, and they travelled from illegal route to Thailand without any help from any organizations. Legally it might not be only Kayan tribe doing like this. And, it might also be the reason they travelled



there struggling for living since Kayah State is not peaceful in the past. I heard, however, some of those migrants are returning little by little."

Those Kayan long neck women are Kayan Lahwi tribe, one of the Kayan tribes.

ပိုးသတ်ဆေးခန်း တီထွင်ပြီး လှူဒါန်းသွားတဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

နော်ဒွေးအယ်ရူ မေးမြန်းသည်။

လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားနှစ်ဦးဖြစ်တဲ့ ပဉ္စမနှစ်ကျောင်းသား ကိုအောင်မြင်မြတ် နဲ့ တတိယနှစ်ကျောင်းသား ကိုနိုင်အောင်ဖြိုးတို့ တီထွင်ထားတဲ့ Disinfection Chamber (ပိုးသတ်ခန်း)ကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို လှူဒါန်းခဲ့ပါတယ်။အဲဒီပိုးသတ်ခန်းက အလျား ၄ ပေ၊ အနံ ၇ ပေရှိပြီး ကုန်ကျငွေ (၆၀၈၀၀၀) ကျပ်ခန့် သုံးစွဲခဲ့ရသလို အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ပြင်ဆင်ပြုလုပ်ခဲ့ရပါတယ်။လွိုင်ကော်ဆေးရုံကြီးကို ပိုးသတ်ခန်းလှူဒါန်းရခြင်းရဲ့အကြောင်းရင်းနဲ့ ဘယ်လိုစီမံခန့်ခွဲချက်၊ အခက်အခဲတွေရှိလဲဆိုတာနဲ့ပတ်သက်လို့ ကျောင်းသားနှစ်ဦးစလုံးနှင့်တွေ့ဆုံမေးမြန်းထားတာတွေကို တင်ပြလိုက်ပါတယ်။



မေး။ ။ လွိုင်ကော်ဆေးရုံကြီးကို Disinfection Chamber (ပိုးသတ်ခန်း) လှူဒါန်းရခြင်းအကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။ ။ ပိုးသတ်ခန်းလှူဒါန်းရခြင်းရဲ့အကြောင်းရင်းက မလှူခင်မှာ ဖေ့ဘွတ်မှာ အသိမိတ်ဆွေတွေနဲ့ Discussion(ဆွေးနွေးမှု) လုပ်တယ်။ ဒီဟာလုပ်ဖို့အတွက် တိုင်ပင်တယ် တိုင်ပင်ပြီးအလှူရှင်ရှာတာပေါ့ အလှူရှင်ရှာတဲ့အချိန်မှာ ဖေ့ဘွတ်မှာ ပိုစ့်တင်လိုက်တယ်ပေါ့နော့ အလှူရှင် ရှိမလားပေါ့ ရှိတယ် ထွက်လာတယ် လှူမယ့်သူလည်းရှိတယ် တတ်နိုင်သလောက် ကူညီကြမယ်ဆိုတော့ ကျတော်တို့အဲမှာစပြီး အလှူငွေစကောက်တယ် လိုအပ်တဲ့ပစ္စည်းကို မန္တလေးကို လှမ်းမှာတယ်။ ပစ္စည်းတွေရောက်တယ် မက်ဆင်ဂျာကနေ ဂရုစတင်ဖို့လိုက်တယ်ပေါ့နော့ အဲမှာ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့လည်းတိုင်ပင်တယ် ဘယ်လိုလုပ်မလဲ ဆေးတွေကော ဘယ်လိုသုံးမလဲပေါ့။

အစတုန်း ကျတော်တို့လုပ်တုန်းက လူတွေကိုဖြန်းဖို့ပေါ့နော့ ပြင်ပလူနာတွေကိုဖြန်းဖို့အတွက် ကျတော်တို့လုပ်မယ်ပေါ့။ အဲဒါနဲ့ ဆရာဝန်တစ်ယောက်က အကြံပေးတယ် ပြည်ပလူနာတွေကို ဖြန်းဖို့က သိပ်မဆင်မပြေဘူးပေါ့နော့ ကလေးတွေဆိုရင် အလက်ဂျစ်ထနိုင်တယ်ပေါ့ အဆင်သိပ်မပြေဘူးပေါ့ အာမလည်းမခံရဲဘူး တစ်ခုခုဖြစ်သွားရင် နောက်ဆက်တွဲကလာအုံးမှာ။ အဲဒါနဲ့ သူတို့တော့ PPE သမားတွေအတွက် ပိုပြီးအဆင်ပြေမယ်တဲ့ အခုဆေးရုံမှာရှိတဲ့ PPE သမားတွေ စောင့်ကြည့် လူနာတွေအတွက်ပေါ့နော့။ လူနာတွေနဲ့ထိတွေ့ပြီး ပြန်ထွက်လာကျရင် ပိုးသတ်ဆေးဖြန်းဖို့လိုအပ်တယ်ပေါ့နော့။ အဲမှာ Chamber လုပ်ရင်ပိုသင့်တော်မယ်လို့ပြောတာပေါ့။

မေး။ ။ အဲဒီပိုးသတ်ခန်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ တီထွင်ရတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတော်အတွက်လည်း ဖြစ်တယ် ဆေးရုံကြီးအတွက်လည်းဖြစ်တယ် တစ်ထောင့်တစ်နေရာကနေ ကူညီတယ်ပေါ့ကိုယ်တတ်နိုင်တဲ့ပညာရပ်နဲ့ သိသလောက်တတ်သလောက် ကို ကူညီတဲ့အနေနဲ့ပါပဲ။

မေး။ ။ အဓိက ဘယ်သူတွေအတွက် ရည်ရွယ်တာလဲ။

ဖြေ။ ။ အဓိက စောင့်ကြည့်လူနာနဲ့ထိတွေ့ရတဲ့သူတွေအတွက်ပေါ့။ PPE ဝတ်စုံတွေဝတ်ပြီး စောင့်ကြည့်လူနာနဲ့ထိတွေ့ခဲ့တဲ့သူတွေအတွက် ရည်ရွယ်ပြီးလုပ်ထားတာပါ။

မေး။ ။ ပိုးသတ်ခန်းတစ်ခန်းဖြစ်ဖို့အတွက်က အချိန်ဘယ်လောက် ယူရလဲ။

ဖြေ။ ။ ဒါက ပထမအကြိမ်ဆိုတော့ တစ်ပတ်လောက်စောင့်ရတယ် တကယ်တမ်းလုပ်မယ်ဆိုရင်တော့ ၄ရက်လောက်နဲ့ပြီးတယ် ဘာလို့ဆို Body ပိုင်းကို ကျတော်တို့ညီအစ်ကိုလုပ်ရင် တစ်ရက်ပဲကြာမယ်။ ဒါက ဘယ်လိုလုပ်ရမလဲဆိုတာ ကျတော်တို့သိသွားပြီ။ ပထမအကြိမ်မှာက ပရိုဂရမ်ရေးရတယ် အဲဒါနဲ့ကြာသွားတယ်။ ဒုတိယအကြိမ်သာလုပ်ခွင့်ရမယ်ဆိုရင်တော့ မကြာတော့ဘူး အများဆုံး ၄ ရက်ကျော်ပဲ။

မေး။ ။ အဲလို တီထွင်ပြုလုပ်တဲ့အခါ ဘာတွေအခက်အခဲရှိလဲ။

ဖြေ။ ။ အဓိက အခက်အခဲကတော့ လိုအပ်တဲ့ပစ္စည်းသွားဝယ် ရတာပေါ့။ Farm တွေထည့်ဖို့သွားဝယ်တယ် ကိုယ်တိုင်ဖြတ်တယ်

ကိုယ်တိုင်လုပ်တယ်။ ဆင်တာမှားသွားလို့ ဒုတိယအကြိမ်ပြန်ဆင်တာ တောင်သိတယ်။ ဆက်လုပ်ဖို့အားပေးကြတယ်။ လုပ်တာအောင်မြင် ခါကျတော့ ဘယ်မှာလှူမယ်လို့ စဉ်းစားလိုက်တဲ့အခါ အများဆုံး Pub-lic Area မှာဖြစ်တဲ့အတွက်ကြောင့်မို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို သွားလှူဖို့ဆုံးဖြတ်လိုက်ကြတယ်။

လက်ရှိအခြေအနေနဲ့ဆိုရင် တော်တော်လေးအခက်အခဲရှိတယ် ကားဂိတ်တွေလည်းပိတ်တယ်။ လှမ်းမှာတာ ပစ္စည်းတွေတော့ရနိုင်တယ် မန္တလေးမှာအသိတွေလည်းရှိတယ် ပစ္စည်းရှိပေမယ့်လည်း လိုင်းကား တွေအကုန်ပိတ်တော့ အဆင်မပြေဘူး။ ပစ္စည်းတကယ်လိုအပ်တဲ့ ချိန်ကျတော့ ကျတော်တို့ကယားပြည်နယ် Group ရှိတယ် ကျတော်က ပိုစ့်တင်လိုက်တယ် ဘယ်သူကူညီပေးနိုင်မလဲပေါ့နော့။

အကိုတစ်ယောက် ကနေပြီး တကူးတကကို ကူညီပေးလိုက်တာ တကယ် ကျေးဇူးအများကြီးတင်တယ် ဘာလို့လဲဆိုတော့ သူကိုယ်တိုင် မန္တလေးထိဆင်းပြီး လိုအပ်တဲ့ပစ္စည်းကို သွားယူပေးတယ်ပေါ့။ မယူပေးရင် ကျတော်တို့တော်တော်လေးအချိန်ကြာသွားလိမ့်မယ် ကျတော်တို့ လုပ်လိုက်တာ (၇)ရက်ကြာမယ် ပစ္စည်းစောင့်လိုက်တာ အကြားမှာ ၅ရက် လောက် ဟသွားသေးတယ်ပေါ့နော့။ ပစ္စည်းရောက်တာနဲ့ ကျတော်တို့တန်း လုပ်တယ်Farmအပိုင်းတော့အားလုံးရယ်ဒီလုပ်ထားပြီးပြီ။လက်ရှိအချိန်မှာ တော့ငွေရေးကြေးရေးကမရှိဘူးဝန်ထမ်းသားသမီးတွေဆိုတော့ပိုဆိုးတယ် တခုခုဆိုရင် ကျတော်တို့လည်း အလှူခံရတယ်ပေါ့အဲဒါက အဆင်မပြေဘူး။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ အစိုးရအနေနဲ့ တစ်ဖက်တစ်လှမ်းကန ကူညီပေးမယ်ဆိုရင်တော့ ကျတော်တို့အတွက် အများကြီးအထောက်အကူပြုမယ် လုပ်လည်းလုပ်နိုင်တယ် အခြားအပိုင်းတွေပေါ့။

မေး။ ။ ခု လှူဒါန်းထားတဲ့ ပိုးသတ်ခန်း အသုံးပြုပုံအဆင့်ဆင့် ရှင်းပြပေးပါအုံး။

ဖြေ။ ။ အခုကျတော်တို့ လုပ်ခဲ့တဲ့ Disinfection Chamber က Sen-sor သုံးပြီး သူရဲ့ Step အနေနဲ့ သုံးခုထားပေးရတယ်။ ဘာလို့လဲဆိုတော့ အရင်ဆုံးမဝင်ခင်မှာ Sensor တစ်ခုကိုထိလိုက်မယ် လက်နဲ့ထိစရာမလိုဘူး လိုအပ်တဲ့အကွာအဝေးကနေ အချက်ပြလိုက်တာနဲ့ Sensor ကအလုပ်လုပ် ့သွားမယ်အဲဒါလုပ်ပြီးတော့နဲ့ In Doorကပွင့်သွားလိမ့်မယ်အော်တိုပွင့်မှာ အားလုံးက Automatic သုံးထားတာဆိုတော့။ လူဝင်သွားမယ် တကယ်လို့ လူမဝင်ဘူးဆိုရင် Door ပြန်ပိတ်ပြီးတာနဲ့ အထဲမှာလူမရှိဘူးဆိုရင် ဆေးမဖြန်းပေးဘူး အထဲမှာလည်း Sensor တစ်ခုရှိတယ်ဆိုတော့လေ။ တကယ်လို့ လူရှိမယ်ဆိုရင်တော့ ဆေးဖြန်းမယ်ပေါ့။ လူဝင်မယ် Sen-sor ပြမယ် တံခါးပိတ်သွားမယ် ဆေးဖြန်းပေးမယ်။ ပထမ စတိတ်မှာ လွိုင်ကော်ဆေးရုံကြီးအတွက်လုပ်တာကတော့ သူတို့က ရေရယ် ပိုးသတ်ဆေးရယ်ပဲသုံးမယ်တဲ့ အစကတော့ ကျတော်က ရေရယ် ဆပ်ပြာရယ်ပဲသုံးဖို့စဉ်ထားတာပေါ့ ဒါပေမယ့် ကြိုက်သလိုသုံးလို့ရပါတယ် ကျတော်တို့လုပ်ထားတဲ့ဟာက။ ပထမ အဆင့်မှာ ရေဖြန်းလိုက်မယ် ကျတော်တို့လုပ်ထားတဲ့ဟာက။ ပထမ အဆင့်မှာ ရေဖြန်းလိုက်မယ် PPE သမားတွေအတွက် ဒုတိယအဆင့်မှာတော့ ဆေးဖြန်းမယ် တတိယ အဆင့်မှာတော့ ရေပြန်ဖြန်းမယ်ပေါ့။ ပြီးလို့ရှိရင် Out Door က ပွင့်သွားပြီ။

မေး။ ။ Desinfetion Chamber(ပိုးသတ်ခန်း) မပြုလုပ်ခင်ကော

အခြား ပစ္စည်းတွေ တီထွင်ပြုလုပ်တာရှိလား။

ဖြေ။ ။ ကျတော်တို့နှစ်ယောက်က အရင်ဆုံး Chamberမလုပ်ခင်ပေါ့။ Automatic System ကိုစလုပ်တယ်ပေါ့ စလုပ်ဖို့အကြံညှဏ်လည်းရတယ်။ COVID-19 မြန်မာနိုင်ငံမှာစတွေ့ပြီး တစ်ပတ်လောက်ကတည်းကပေါ့ ကျတော်တို့လုပ်လိုက်တယ် လုပ်တော့ Automatic System (၇) လုံးလောက် ပြီးသွားတဲ့အချိန်မှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမဟုတ်ဘဲနဲ့ နောင်ချို၊ ရန်ကုန် အနေရာတွေကို ပို့လိုက်တယ် ပို့တော့ Chamber ဆိုတဲ့ပိုစ့်တစ်ခုကိုသွားတွေ့တယ် အဲမှာ ဒါလေးကို စပြီးအကောင်အထည်ဖော်ရအောင်ဆိုပြီး ကိုအောင်မြတ်ကပြောတော့ ဆိုရှယ်မီဒီယာမှာရှိတဲ့မီတ်ဆွေတွေရယ် သိတတ်နားလည်တဲ့ပညာရှင်အားလုံးပေါင်းလိုက်တယ် မက်ဆင်ဂျာဂရုဖို့လိုက်တယ်ပေါ့။

အဲမှာ တိုင်ပင်ကြတယ် ဆွေးနွေးကြတယ် ဘာကိုဘယ်လိုလုပ်ကြမလဲဆိုတာပေါ့။ အဲဒါမလုပ်ခင် ရန်ကုန်မှာလည်း ကူညီခဲ့သေးတယ်။ Disinfection Chamber ကို ဝေဘာဂီမှာသွားလှူမယ့်ဟာလည်း ဘယ်လိုလုပ်ရင်ကောင်းမလဲ Auto System ကိုလည်း ဘယ်ထိသုံးမလဲဆိုတဲ့ဟာကိုလည်း ကူညီခဲ့တာရှိပါတယ်။

မေး။ ။ အကယ်၍ အဲလိုတီထွင်တဲ့အခါ လိုအပ်တဲ့ပစ္စည်း ကိရိယာ တွေအပြည့်အစုံရှိခဲ့မယ်ဆိုရင် ဘယ်လောက်ထိ အထောက်အကူပြုမယ်လို့ထင်လဲ။

ဖြေ။ ။ လိုအပ်တဲ့ ပစ္စည်းတွေထောက်ပံ့ပေးမယ်ဆိုရင်တော့ ကျတော်တို့တော်တော်များများတော့ အဆင်ပြေတယ်ပေါ့နော့။ ကျတော်တို့လက်ရှိ လူနှစ်ယောက်နဲ့လည်းလုပ်နိုင်တယ်။ တကယ်လို့ Disin-fecton Chamber မဟုတ်ဘဲနဲ့ နောက်တစ်ခုစလုပ်ဖို့လည်းရှိတယ် အဲဒါက Disinfection Robot ပေါ့။ တခြားပြည်နယ်မှာ ကျတော်တို့လို လူငယ်တွေအများကြီးလုပ်နေကြတယ် ကျတော်တို့ကလည်း ကယားပြည်နယ်အနေနဲ့လုပ်ပေးချင်တယ် ကိုယ့်ပြည်နယ်အတွက်ပေါ့။

တခြားပြည်နယ်တွေအတွက်လည်း လုပ်ပေးချင်ပါတယ် တတ်နိုင်တဲ့ဖက်က။ တကယ်လို့ ကျတော်တို့ကို ပစ္စည်းသာထောက်ပံ့ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ ကျတော်ပြောသလိုပဲ တစ်ဖက်တစ်လှမ်းကကူညီထောက်ပံ့ပေးနိုင်တဲ့သူရှိရင်ကျတော်တို့လုပ်ပေးနိုင်တယ် ဘာပဲပြောပြော လုပ်ပေးနိုင်တယ်။ အဓိကကတော့ ကျတော်တို့လည်း အဲဒီအခက်အခဲတွေရှိနေလို့သာ ငြိမ်နေရတယ်ပေါ့နော့။

မေး။ ။ ပိုးသတ်ခန်းအပြင် အခြားကော ဘာတွေတီထွင်ထားတာရှိသေးလဲ။

ဖြေ။ ။ လက်ကိုခံလိုက်တာနဲ့ ကျလာတဲ့ Automatic Hand gel လုပ်တယ် Automatic Hand Washing လုပ်တယ်။ အဲဒါကတော့ သက်ဆိုင်ရာ ဆေးရုံတွေ ဌာနတွေကို လှူလိုက်တယ်ပေါ့။တခြားဒေသကသူတွေ ကျတော်ဆီကို ပစ္စည်းလာအပ်တယ်ပေါ့ သူတို့ဖက်ကနေပဲ ပစ္စည်းတစ်ခါတည်းပို့ပေးတယ် ကျတော်တို့ဖက်နေပြီး ဒီဖက်ကနေ တတ်နိုင်သလောက်လုပ်ပေးတယ်ပေါ့။

အခုစ လုပ်ဖို့ကျတော့ Disinfection Chamber Robot တော့စလုပ်တော့မယ်ပေါ့ စလုပ်တော့မယ် ဆရာတွေနဲ့တိုင်ပင်နေပြီ ပစ္စည်းတွေလည်း လိုအပ်တဲ့ဟာတွေ အခုလုပ်တော့မှာ စာရင်းလုပ်နေပြီဆိုတော့ ဒုတိယတစ်ခုတော့လုပ်ဖို့ရှိတယ်။ တကယ်လို့ Disinfection Chamber လွိုင်ကော်ဆေးရုံကြီးကိုလှူတဲ့ အဲလိုမျိုးထပ်လုပ်ချင်တယ်ဆိုရင်လည်းလုပ်ပေးမယ်ပေါ့နော့ ကျတော်တို့။

မေး။ ။ အကိုတို့တီထွင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေက ဘယ်လောက်ထိ အရေးပါလဲ အသုံးဝင်လဲ။

ဖြေ။ ။ တော်တော်လေးအရေးပါတယ်။ ဘာလို့ဆို တစ်ယောက်နဲ့ တစ်ယောက်က တစ်ယောက်မှာ ပိုးပါခဲ့သည်ရှိသော် Automatic Hand gel တွေ Hand Washing တွေ မသုံးခဲ့ဘူးဆိုရင် လက်ဆေးလည်း အလကားဖြစ်သွားမယ် ဘာလို့လဲဆို ရေ Bar ကို ဖွင့်ရတာ ပိတ်ရတာ နောက်ဆုံး လက်ဆေးတာ ဒီ Bar ကို ထိတွေ့နေရတာ လက်သာပြောင်သွားမယ်ပိုးလာမှုက ၈၀%လောက်သေချာနေလောက်တယ်။အဲဒါကြောင့်မလို့ အတတ်နိုင်ဆုံး လက်နဲ့မထိ တွေ့နိုင်အောင်လို့ လုပ်ထားတာပေါ့။

အဆက်ကို စာမျက်နှာ (၂၄) သို့

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တချို့ကန့်သတ်နယ်မြေထဲမှာ ညှိနှိုင်းပြီး သဘောတူချက်အရ ဆောင်ရွက်ကြရတယ်”



ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်

စိုးထိုက်အောင် မေးမြန်းသည်။

၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်ထဲမှာ ကျပ် ၃.၄ ဘီလီယံကျော်အသုံးပြုပြီး ကယားပြည်နယ် ကျေးလက်နေဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဘာတွေ ဆောင်ရွက်နေလဲဆိုတာနဲ့ ပတ်သက်လို့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်သူအောင် နှင့်တွေ့ဆုံမေးမြန်းထားချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ပြည်နယ်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီးတော့ ဆရာတို့ဘာတွေလုပ်ဆောင်နေလဲ။

ဖြေ ။ ။ ကျတော်တို့အသက်မွေးဝမ်းကြောင်းအထောက်အကူပြု သင်တန်းတွေကိုဖွင့်လှစ်ပေးပါတယ်။ နောက်ကျတော်တို့VDP လို့ခေါ်တဲ့ ကျတော်တို့ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ကျတော်တို့ဆောင်ရွက်ပေးပါတယ်။ နောက် ကျတော်တို့မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ချေးငွေ မြစိမ်းရောင်စီမံကိန်းတွေ ကျတော်တို့ဆောင်ရွက်ပေးလျက်ရှိပါတယ်။နောက်တစ်ခါ ကျတော်တို့လူထုဗဟိုပြု စီမံကိန်းလို့ခေါ်တဲ့ ကျတော်တို့ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့CDD စီမံကိန်းတွေ ကျတော်တို့ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။

မေး ။ ။ ဆရာတို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ လုပ်ရတာ ဘယ်လိုအခက်ခဲတွေရှိလဲ။

ဖြေ ။ ။ ကျတော်တို့ မြို့နယ် (၇) မြို့နယ်အနေနဲ့ကတော့ ဒီနေရာဒေသမရွေး ကျတော်တို့ ဒါလိုအပ်ချက်ပေါ်မူတည်ပြီးတော့ ကျတော်တို့ရရှိတဲ့ ဘဏ္ဍာရန်ဘုံငွေအပေါ် ကျတော်တို့ဦးစားပေးအဆင့်အနေနဲ့သတ်မှတ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။

ကျတော်တို့ဝေးလံခေါင်ဖျား ဒေသတွေအနေနဲ့ ဆိုရင်တော့ ကျတော်တို့ ဖားဆောင်းလို ဒီဘက်က ဝေးလံခေါင်ဖျားကျေးရွာတွေရှိသလို ကျတော်တို့ ဖရူဆိုဒေသမှာဆိုရင်လဲ ကျတော်တို့အရှေ့အနောက် ဝေးလံခေါင်ဖျားတဲ့ဒေသတွေရှိပါတယ် ဗျာ ဒီဒေသတွေအနေနဲ့လဲ ကျတော်တို့ဝန်ထမ်းတွေအနေနဲ့တာဝန်ပေးလာတဲ့အပေါ်မူတည်ပြီးတော့ ကျတော်တို့ဒါကြိုးစားပြီးတော့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ အခုချိန်မှာက Covid-19 ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဆရာတို့အနေနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ရတာ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ကျတော်တို့ဒီတည်ဆောက်ရေးလုပ်ငန်းများအနေနဲ့ကတော့ ဒီဧပြီလထဲ အစထဲကိုက ကျတော်တို့ဒါကျေးလက်ဦးစီးဌာနရဲ့တည်ဆောက်ရေးလုပ်ငန်းတွေကိုလုပ်တဲ့ ကုမ္ပဏီတွေကိုအကုန်လုံးလမ်းညွှန်ပြီးပြီဖြစ်ပါတယ်။

ဒေသန္တာရကလမ်းညွှန်တဲ့ အမိန့်ညွှန်ကြားချက်တွေအားလုံးကိုကျတော်တို့ကထပ်ဆင့်ညွှန်ကြားထား

တာဖြစ်ပါတယ်အဲ့ဒါကြောင့်လဲသင်္ကြန်ပိတ်ရက်တွေမှာ ကျတော်တို့နဲ့လက်တွဲပြီးလုပ်နေတဲ့ ကုမ္ပဏီထဲမှာ ၇၅ရာခိုင်နှုန်းလောက်က ပြည်နယ်ပြင်ပကိုထွက်ခွာမှုမရှိပါဘူး ဒါကုမ္ပဏီရော၊ အလုပ်သမားရောပြင်ပကိုထွက်ခွာမှုမရှိဘူးလက်ရှိလုပ်လုပ်ငန်းခွင်မှာဘဲသူတို့လုပ်ငန်းဆောင်ရွက်ဆဲအနေအထားနဲ့ကျတော်တို့ လုပ်နေတာဖြစ်တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းများမှာတော့ များစွာထိခိုက်မှု ဒါမရှိနိုင်ဘူးလို့တော့ကျတော်အနေနဲ့ သုံးသပ်မိပါတယ်။

မေး ။ ။ Covid နဲ့ပတ်သတ်ပြီးတော့ရော ဆရာတို့ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးအနေနဲ့ပြည်သူတွေကို ဘာတွေလုပ်ဆောင်ပေးနေပြီလဲ။

ဖြေ ။ ။ ကျေးလက်အနေနဲ့ကျတော်တို့က လိုအပ်တဲ့နေရာတွေမှာ ကျတော်တို့ဒါမြန်မြန်သွား၊ မြန်မြန်ပြန်၊ မြန်မြန်ပြောဆိုတဲ့စနစ်ကလေးနဲ့ကျတော်တို့လုပ်နေပါတယ်။ အတတ်နိုင်ဆုံး ၊ ထိတွေ့မှုအနည်းဆုံးနဲ့ကျတော်တို့ကျန်းမာရေး Cover အများဆုံးရအောင်ကျတော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။

ကျတော်တို့ဌာနက Covid-19 နဲ့ ပတ်သတ်ပြီးတော့ Unicef အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့ ကျတော်တို့ လက်ဆေးဘေဇင် တပ်ဆင်တဲ့ လုပ်ငန်းတွေကို ကျတော်တို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီလုပ်ငန်းသည်လဲကျတော်တို့က လက်ဆေးတဲ့ အလေ့အထကို ဒါအစဉ်အမြဲ စွဲမြဲဖို့နဲ့ အခု Covid ကာလမှာလဲ လက်ဆေးခြင်းသည်အကောင်းဆုံးကျတော်တို့ကာကွယ်တဲ့ ဒါလုပ်ငန်းဖြစ်တဲ့ အတွက် ဒီဟာကိုကျတော်တို့လိုက်နာဆောင်ရွက်နိုင်ဖို့အတွက်ကို ကျတော်တို့လက်ဆေးဘေဇင် တပ်ဆင်တဲ့ လုပ်ငန်းတွေကို ကျတော်တို့ဆောင်ရွက်ခဲ့ပါတယ်။

လုပ်ငန်းတွေကိုတော့ ကျတော်တို့မြို့နယ် ၃မြို့နယ်မှာကျတော်တို့လုပ်ခဲ့တယ်။မြို့နယ် ၃မြို့နယ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းမြို့နယ် ၃မြို့နယ်မှာ ကျေးရွာနဲ့ကျတော်တို့မြို့ပေါ်ပေါ် နေရာပေါင်း ၄၅နေရာမှာ လက်ဆေးဘေဇင်ပေါင်း ၅၄စုံ ကျတော်တို့ဒါတပ်ဆင်ဆောင်ရွက်ပေးခဲ့ပါတယ်

လက်ဆေး ဘေဇင်နဲ့အတူ လက်ဆေးဖို့ဆပ်ပြာ ၊ ကျတော်တို့လက်သန့်ဆေးရည်၊ နှာခေါင်းစည်း ဒါတွေကိုလဲ ကျတော်တို့တတ်နိုင်သလောက် ဒါသက်ဆိုင်ရာကျေးရွာတွေကို ကျတော်တို့ ဝေငှပြီးတော့ ပညာပေးဆောင်ရွက်ခဲ့ပါတယ်။

မေး ။ ။ ဆရာတို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပေါ် ကျတော်တို့ပြည်နယ်မှာ ဘယ်လောက်အထိအောင်မြင်နေပြီလဲ။

ဖြေ။ ။ ပြည်နယ်တစ်ခုလုံးခြုံငုံပြီးတော့ပြောဖို့ ကျတော်အနေနဲ့နည်းနည်းလေး အခက်အခဲရှိပါတယ်။ ဒါပေမဲ့အားလုံးကလဲ မြင်ပြီးတော့ သုံးသပ်နိုင်ပါတယ်။

ကျတော်တို့ပြည်နယ်သည် မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဒါဇရီယာအကျဉ်းဆုံးပြည်နယ်ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းဘဲ လူဦးရေသိပ်သည်းမှုအနည်းဆုံး၊ လူဦးရေ အရေအတွက်အနည်းဆုံးပြည်နယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျတော်တို့ပြည်နယ်သည် ဒါလမ်းပန်းဆက်သွယ်ရေးမှာဆိုရင်လဲ ကျန်တဲ့ပြည်နယ်တွေနဲ့ကျတော်တို့ဒါကောင်းကောင်းယှဉ်နိုင်တဲ့အနေအထားရှိပါတယ်။

နောက်တစ်ခါ သန့်ရှင်းမှု အပိုင်းမှာ ဆိုရင်လဲ ကျတော်တို့အာဆီယံမှာ အသန့်ရှင်းဆုံး မြို့တော်ဆုတောင် ကျတော်တို့လွိုင်ကော်မြို့က ရခဲ့တဲ့ အနေအထားရှိပါတယ်။

နောက်လိုအပ်တဲ့ ကျတော်တို့ဒါ Inferstructure လို့ခေါ်တဲ့..... ကိစ္စမှာလဲ အားလုံးမြင်တဲ့အတိုင်းပါဘဲ ကျတော်တို့လျှပ်စစ်မီးဆိုရင်လဲ ကျတော်တို့ပြည်နယ်ထဲက လောဝီတ အမှတ်၁၂၂၃ ကျတော်တို့ထုတ်လုပ်ပေးနေသလို ပြည်နယ်ရဲ့ ကျတော်တို့၇၀ ရာခိုင်နှုန်း ကျော် ၈၀ ရာခိုင်နှုန်း ဒါကျတော်ခန့်မှန်းပါဗျာ အဲ့လောက်ထိကို ဒါကျတော်တို့က လျှပ်စစ်မီး ရရှိပြီးဖြစ်ပါတယ် ကျန်တဲ့နေရာတွေမှာဆိုရင်လဲ ဒါလျှပ်စစ်မီး မကြာမှီရသွားမဲ့ အနေအထား ဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှု အနေအထားမှာတော့ ကျတော်တို့ပြည်နယ်သည် ဒါနောက်ကျတဲ့ အနေအထားမရှိဘူးလို့ကျတော်အနေနဲ့ထင်မြင်ယူဆမိပါတယ်။

မေး ။ ။ ဆရာတို့ဖွံ့ဖြိုးရေးလုပ်တဲ့နေရာမှာ တစ်ခြားအရပ်လက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်တာရှိလား။

ဖြေ ။ ။ ရှိပါတယ်။ ကျတော်တို့က ကျတော်တို့မှာအခုလက်ရှိလုပ်နေတဲ့ စီမံကိန်းပေါ့နော် Community Driving Development Project ဆိုတဲ့ CDD လူထုဗဟိုပြုစီမံကိန်းမှာဆိုရင် ကျတော်တို့က ကမ္ဘာ့ဘဏ်အဖွဲ့အစည်းနဲ့ ကျတော်တို့ပေါင်းစပ်ပြီး ဆောင်ရွက်နေပါတယ် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက ကျတော်တို့လိုအပ်တဲ့ ကျတော်တို့ Social Partner တွေဖြစ်တဲ့ CBO\ CSO တွေနဲ့ဘဲကျတော်တို့က အမြဲတန်းထိတွေ့ပြီးတော့ နှစ်စဉ်ပေါ့ ကျတော်တို့ Township Multi-Stakeholder Review Meeting ပေါ့ MSR လို့ခေါ်တယ်။ ကျတော်တို့သက်ဆိုင်သူ အလုံးစုံပါဝင်တဲ့ ဒါအလုပ်ရုံဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေ ကျတော်တို့အမြဲလုပ်ပါတယ်။

မေး ။ ။ ပြည်နယ်မှာ တစ်ချို့လက်နက်ကိုင်အဖွဲ့အစည်းတွေက NCA မထိုးသေးဘူးပေါ့နော် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေဒေသ

ဘက်မှာ ဖွံ့ဖြိုးရေးလုပ်ရတာ အဆင်ပြေလား။

ဖြေ။ ။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင် ကျတော်တို့ဒါ ကျတော်တို့ဌာန တစ်ခုရဲ့အနေအထားနဲ့ဘဲပြောရမယ်ဆိုရင်တော့ ကျတော်တို့နဲ့ပေါင်းစပ်ဆောင်ရွက်တဲ့အနေအထားမှာ ပေါ့ လက်ရှိအနေအထားထိ ကျတော်တို့အဆင်ပြေချောမွေ့တဲ့ အနေအထားရှိပါတယ်။

ကျတော်တို့လဲ လူထုဗဟိုပြုစီမံကိန်းတွေ လုပ်တဲ့ အချိန်မှာ ကျတော်တို့ ဖားဆောင်းလို ဒေသမျိုး၊ ဖရူဆိုလိုဒေသမျိုးတွေ ကျတော်တို့ ဒါဝင်ပြီးတော့ သွားလုပ်ရပါတယ်။

အဲ့လိုဒေသမျိုး တွေမှာ တစ်ချို့ကန့်သတ်နယ်မြေထဲမှာ ကျတော်တို့ဆောင်ရွက်ရတဲ့အခါမှာ ကျတော်တို့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုကျတော်တို့ကြိုတင် သတင်းပေးပို့ ညှိနှိုင်းရယူပြီးတော့မှ သူတို့နားလည်သဘောပေါက်ပြီး လုပ်ငန်းအပေါ်မှာ ကျေလည်၊ သဘောတူတဲ့အနေအထားမျိုး ဖြစ်တဲ့ အချိန်မှာ ကျတော်တို့အခက်အခဲမရှိ ဒါဆောင်ရွက်လို့ရတဲ့ အနေအထားမျိုးလေးတွေလဲ ရှိပါတယ်။

မေး ။ ။ တခြားရော ဘာတွေ ထပ်ပြီး ဖြည့်စွက်ပြောပြချင်သေးလဲ။

ဖြေ ။ ။ ပြည်နယ်ကြီးက အလုံးစုံဖွံ့ဖြိုးနိုင်မဲ့ အနေအထားမရှိပါဘူး အဲ့ဒီအတွက် ကျတော်တို့ ပြည်နယ်မှာ အဓိက ကျတဲ့ အခြေခံကျတဲ့ ကျတော်တို့လူထုအဖွဲ့အစည်းတွေ၊ ကျတော်တို့ဒီဘက်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျေးရွာသူ သားတွေ အကုန်လုံးက ကျတော်တို့ပိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်၊ ထိန်းသိမ်းမယ်ဆိုရင်တော့ ဒီထက်ဒီထက်ပိုပြီးတော့ ကျတော်တို့ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့တဲ့ လုပ်ငန်းတွေ ရရှိမှာဖြစ်ကြောင်း ဒါကျတော်အနေနဲ့အကြံပြုဆွေးနွေးလိုပါတယ်။


နေရာသီကလ ကျတော်တို့ကယားပြည်နယ်မှာ ရှိတဲ့ကျေးရွာတွေမှာ ရေရှားပါးပြတ်လပ်တဲ့ ကျေးရွာတွေကို ရေပေးဝေတဲ့ လုပ်ငန်းတွေ ကျတော်တို့အားသွင်ခွန်စိုက် ဒါဆောင်ရွက်လျက်ရှိပါတယ်။ စပြီးတော့ ကျတော်တို့ရေပေးဝေတဲ့လုပ်ငန်းစလုပ်တာ ၂.၃၂၀၂၀ ပေါ့ (မတ်လ ၂၅ရက်) နေ့က ကျတော်တို့စပြီးတော့ဆောင်ရွက်ခဲ့တယ် ကျတော်တို့၁၉ရက် ၄လ ၂၀၂၀ အထိကို ကျေးရွာပေါင်း ကျတော်တို့ဒါ ၂၆ရွာ ၊ ရေပေးပို့တဲ့ အကြိမ်အရေအတွက်ပေါင်း ၈၇ ကြိမ်၊ ရေဂါလံပေါင်း ၈၇၆၅၀ ကိုကျတော်တို့ဒါပေးပို့လျှာဒါနဲ့ နိုင်ခဲ့ပြီဖြစ်ပါတယ်။



ကယားပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာဘာတွေ မေးမြန်းခဲ့ကြလဲ

မိုးထိုက်အောင်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကနေ မေးခွန်းအများဆုံးမေးမြန်းခဲ့ပြီးတော့ ရှမ်းပြည်နယ်က ဒုတိယမေးခွန်းအများဆုံးမေးမြန်းခဲ့တဲ့ ပြည်နယ် ဖြစ်တယ်လို့ တွေ့ရပါတယ်။ အကြောင်းအရာ ကဏ္ဍအလိုက်လေ့လာကြည့်တဲ့အခါမှာ အခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို အများဆုံးမေးမြန်းသွားခဲ့ကြတယ်လို့ Open Myanmar Initiative က သုတေသနပြုစုထားတဲ့ အချက်အရ သိရပါတယ်။



တိုင်းရင်းသားအရေး၊ နိုင်ငံသားရေးနဲ့ပတ်သက်ပြီးတော့ မေးမြန်းထားတာတွေက အားနည်းနေတာကို တွေ့ရပါတယ်။ ပြည်သူ့ကိုယ်စားလှယ်ကို ရွေးခြယ်တင်မြှောက်ရာမှာ တစ်မြို့နယ်လျှင် တစ်ယောက် ရွေးခြယ်တင်မြှောက်ခဲ့ရတဲ့အတွက် ကယားပြည်နယ် ၇ မြို့နယ်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇ ဦးရှိပါတယ်။ ကယားပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့ မဲဆန္ဒနယ်အတွက် ဘာမေးခွန်းတွေ မေးခဲ့ဖူးလဲ ၊ အစိုးရအဖွဲ့ကို ထိန်းကြောင်းတဲ့ မေးခွန်းတွေ မေးမြန်းထားတာတွေ ရှိခဲ့လား၊ တိုင်းရင်းသားအရေး၊ နိုင်ငံသားအရေးနဲ့ပတ်သက်ပြီးတော့ မေးခန်းမေးဆိုတာနဲ့ပတ်သက်လို့ ကန္တာရဝတီတိုင်း(၆)ကနေပြီး ဖုန်းဆက်သွယ်မေးမြန်းလို့ရတဲ့ လွှတ်တော်ကိုယ်စားတွေကို တင်ပြပေးလိုက်ရပါတယ်။



ဘောလခဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်

“မေးခွန်းတွေတော့ ၃-၄ ခုလောက်ရှိတယ်။ ဒါပေမဲ့ အဓိကဟာတော့ ကျတော် နန်းဖဲကျေးလက်ဆေးပေးခန်းပေါ့လေ နန်းဖဲကျေးလက်ဆေးပေးခန်းကနေ ကျတော်တိုက်နယ်ဆေးရုံအဖြစ်တိုးမြှင့်ပေးဖို့ဆိုပြီးတော့မှကျတော် မေးတယ် ဒါလဲ မရပါဘူး၊ ပြီးတော့ကျတော်တို့ အ.မ.က မူလွန်ကယားပိုင်းကို အ.လ.ကအဖြစ်တိုးပေးဖို့ဆိုတာလဲ ဒါလဲမရပါဘူး၊ ပြီးမှကျတော်တို့ဒီ ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းနဲ့ပတ်သတ်ပြီးမှ ဒါလဲမေးတယ် ဒါလဲမရပါဘူး။ တိုင်းရင်းသားအရေးဆိုကျတော်တို့ဒီ ကြိုးပြင်ကာကွယ်တောဆိုရင် တိုင်းရင်းသားအရေးဘဲပေါ့ ဒီဒေသမှာရှိတဲ့တိုင်းရင်းသားတွေရဲ့အရေးဘဲပေါ့ ကြိုးပြင်ကာကွယ်တောကို ကျတော်တို့ဒေသမှာ ဒီလိုမျိုးသတ်မှတ်တော့ကျတော်တို့ပြည်သူတွေလဲ ပွင့်လင်းမြင်သာမှု၊ ချပြမှုမရှိဘူး နောက်ပြည်သူတွေကလဲ သိပ်လက်မခံခြင်းဘူး အဲ့ဒါတွေကလဲ တိုင်းရင်းသားအရေးဘဲလေ။”



ဖားဆောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ

“အမကတော့ ကိုယ့်မဲဆန္ဒနယ်အတွက်ကတော့ မေးခတာပေါ့နော် လျှပ်စစ်ပေါ့ ။ လျှပ်စစ်ဝန်ထမ်း ခန့်ပေးဖို့ပေါ့နော် ။ လစ်လပ်နေတဲ့ လျှပ်စစ်ဝန်ထမ်း ခန့်ပေးဖို့ဆိုပြီးတော့မှ အမ အဲ့မေးခွန်း တစ်ခုမေးခဲ့တယ်။ နောက်ပြီးတော့ဆွေးနွေးတာကတော့ပြည်ထောင်စုလွှတ်တော်မှာကတော့ ပြည်သူ့ငွေစရင်းပူးပေါင်းကော်မတီရဲ့ လေ့လာသူရှိချက်နဲ့သဘောထားမှတ်ချက်ဆိုတဲ့အစီရင်ခံစာပေါ်မှာဆွေးနွေးတယ်ပေါ့နော် မေးခွန်းက တင်ထားတာက (၃) ခုရှိတယ် ဒါပေမဲ့ တစ်ခုဘဲကျသေးတာပေါ့နော် နောက်နှစ်ခုကတော့ အခုလာမဲ့ အစည်းအဝေးကျမှ ပါမယ်ထင်တာဘဲ အဲ့လိုပေါ့။

တိုင်းရင်းသားအရေးနဲ့တော့မရှိဘူး ကိုယ့်မဲဆန္ဒနယ်ကိစ္စဘဲ အမကမေးတာ တိုင်းရင်းသားအရေးကတော့ မမေးဘူး တိုင်းရင်းသားအရေးကိစ္စတွေကလဲ ဒီမှာအဲ့ဒီ Issue က ဘာမှမရှိဘူးဆိုတော့လေ။ လိုအပ်လို့တကယ်လို့ တိုင်းရင်းသားအရေးနဲ့ပတ်သတ်လို့Issue ရှိတယ်ဆိုရင်တော့ ဒါမေးရမှာပေါ့နော် ကိုယ်စားလှယ်ကတော့ အဲ့လိုပေါ့။”



ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်

“ကယားပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကကော် ပါတီသက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အသီးသီးကို မေးခွန်းက ကျတော်က ကြယ်ပွင့်မပြမေးခွန်းတွေလေနော် ကြယ်ပွင့်မပြမေးခွန်းက ကယန်းလူမျိုးတစ်မျိုးရှိတဲ့အကြောင်းတွေအဲ့ဒါတစ်ခုလဲမေးတယ်လေနော်၊ အဲ့ဒါကတိုင်းရင်းသားနဲ့ပတ်သတ်တဲ့ဟာပေါ့နောက်တစ်ခါအဲ့ဒီ များတော့အများကြီးဘဲလေ လမ်းတွေလဲမေးတယ်၊ စာသင်ကျောင်းလဲမေးတယ် အဲ့လိုမျိုးတွေပေါ့။”

ငြိမ်းချမ်းရေးမှာ အဖြေရှာ

မင်းစွာနံဖြိုး(လျှိုင်ကော်) ရေးသားသည်။

ကျွန်တော်တို့ကတခါတခါလက်ရှိနဲ့အလှမ်းဝေးနေတတ်ပါတယ်။ ဝေးလို့ဝေးမှန်း လည်းမသိ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ မရည်ရွယ်ပါပဲလည်း လက်တကမ်းကအလှမ်းဝေးကိုမျက်ကွယ်ပြုမိတာတွေတမင် မတီးခေါက်မိတာတွေရှိပါတယ်။ အဲ့ဒါကတော့ ဘာလဲဆိုရင် အားလုံးလိုလားကြတဲ့ ငြိမ်းချမ်းရေးပါပဲ ငြိမ်းချမ်းရေးက ဘယ်လောက်ထိအရေးပါ အရာရောက်လဲဆိုတာ အားလုံးသိမှာပါလို့ ယူဆပါတယ်။

ကမ္ဘာနိုင်ငံကြီးတွေကိုပဲကြည့်ကြည့် အာရှ ကိုပဲ မြင်မြင် နိုင်ငံအနေထားနဲ့ပဲဆိုဆို ရပ်ကွက် အလိုက် ပဲပြောပြော ငြိမ်းချမ်းရေးဟာ အသေးစိပ်ကအစ အချို့ကြီးထိ တွင်တွင်ကျယ်ကျယ်ရှိလှပါတယ်။

ငြိမ်းချမ်းရေးဟာ အပြုံးနဲ့လည်း ဖြစ်လာနိုင်သလို အကောင်းဖက်ဦးတည်သော ဖော်ဆောင်မှုအနေနဲ့လည်း ဖြစ်လာနိုင်သလို ငြိမ်းချမ်းရေးမှသည် ဖွံ့ဖြိုး ရေး ဆိုသို့ ဆိုတဲ့ ရှေး ရွှာနည်းနဲ့ ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆိုတာ ရုပ်လုံးကြွလာနိုင်ပါတယ်။

မိသားစုတစ်ခုမှာတောင် တစ်ယောက်နဲ့ တစ်ယောက် အထစ်ငေါ့ဖြစ်တာတွေ အတွေးမှတ်ရန်ငြိုးထားတာတွေ သူတစ်ငါ ငါတစ်မင်းဆိုတဲ့ အယူဆွဲတွေရှိလာတဲ့အခါ(သို့) မဈာန်ဖျက်နိုင်တာမျိုးတွေရှိလာတဲ့အခါ အဆင်မပြေခြင်းဆိုတာ ဖွဲမီးလို ဇာတ်လမ်းပျိုးလာတယ် "ငါတော့ ကလေးကို ထည့်မပေးနိုင်ဘူး " "ငါလည်း နင့်ကို ကလေးမထည့်ပေးလိုက်နိုင်ဘူး" စသဖြင့် အငြင်းပွားဖွယ်ရာတွေကအစ Family broken ဆိုတာကြီးက အစစအနနဲဖြစ်တော့တာလို့ပြောလို့ရတယ်။

ကလေးလုခြင်းအနုပညာဆိုတာကို ရိုးရိုးလေးတွေးကြည့်ရင် အိမ်ထောင်ရေးအဆင်မပြေခြင်းတစ်ဦးနဲ့တစ်ဦးငြိမ်းချမ်းရေးမရှိခြင်းရဲ့အခြေမြစ်ကနေစတဲ့ ပြဿနာတစ်ခုလို့ဆိုနိုင်တယ်။

ဒါက အနီးစပ်ဆုံးဥပမာပြတာပါ--- အကယ်၍ လင်နဲ့မယား အချေတင်စကားများရာကစလို့ ခုနကလို ကွဲတာပြတ်စဲတာတွေဖြစ်လာတယ်ဆိုရင် အများနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့နဲ့ဖြစ်စေ အုပ်စုနဲ့ဖြစ်စေ မတည့်တာတွေ ခွက်စောင်းခုတ်တာတွေ မလိုမုန်းထား မီးလောင်တိုက်သွင်းတာတွေဆိုရင် ဘာတွေဖြစ်လာဖွယ်ရာရှိလဲဆိုတာ ကြုံတင်မှန်းဆလို့တောင်ရပါတယ်။

ဈေးထဲက ဈေးသည်နှစ်ယောက်နေရာလုခြင်း မှသည် လူသတ်မှုဆီသို့ဆိုတဲ့မူခင်း သတင်းတွေ ၇၃နယ်တွေမှာ မကြာခဏဖတ်မိကြမှာပါ တစ်ဦးနဲ့ တစ်ဦး ငြိမ်းငြိမ်းချမ်းချမ်းမလုပ်ကိုင် လို့ ခုလိုမျိုး ဓားမလက်ငွေပွဲ ဖြစ်လာလေသရောလား? ငါဦးလို့ ငါရတာဆိုတဲ့ အစွဲနဲ့များ အယူ လွဲသလား? နှင်ပိုင် ငါပိုင်ဆိုပြီးများ သူတို့စည်းနဲ့သူတို့ ချမှတ်ကြလေသလား ? ဒါကတော့ ဒီနေရာအပေါ် ချုပ်ကိုင်ထားတဲ့ မဏ္ဍိုင်ဥပဒေကပဲ အဖြေပေးနိုင်ပါလိမ့်မယ် အဓိကကတော့ တစ်ဦးနဲ့တစ်ဦး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နားလည်မှုမရှိခြင်းကစတာပါပဲတကယ်တော့နားလည်မှုဆိုတာ နယ်လုမှားတာပဲလို့ ကျွန်တော်တောင် သူငယ်ချင်းတွေကို အမြဲအရွှန်းဖောက်ခဲ့ဖူးပါတယ်။

တစ်နယ်နဲ့ တစ်နယ် တစ်မြို့နဲ့ တစ်မြို့ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကို ခုနက အိမ်ထောင်ရေးနဲ့ပဲမြင်မြင် ဈေးသည်နဲ့ပဲယှဉ်ယှဉ် ငြိမ်းချမ်းရေးဟာ တစ်ကစ ရာနှုန်းပြည့်ထိ အရေးပါအရာရောက်တယ်ဆိုတာ မျက်လုံးထဲအတွေးထဲ မြင်လာလောက်ပြီထင်ပါတယ်။

စည်းကမ်းရှိမှ ငြိမ်းချမ်းမှ တိုးတက်မည် တိုးတက်မှ ဖွံ့ဖြိုးမည် ဖွံ့ဖြိုးမှ သာယာမည် "အေးချမ်းသာယာ ပြည် မြန်မာ" ဆိုတာ ကြားဖူးကြမှာပါ။

ညဘက်တွေ ယာဉ်နဲ့သွားလာချိန် မျက်နှာချင်းဆိုင်ယာဉ်နဲ့တိုးတဲ့အခါ တစ်စီးနဲ့တစ်စီး မီးကြီးချပေးခြင်းရဲ့အနှစ်သာရကိုအရင်စမ်းလုပ်ကြည့်လိုက်ပါ ယာဉ်တစ်စီးနဲ့တစ်စီး လမ်းချပေးခြင်းရဲ့ အနှစ်သာရကို စမ်းလုပ်ကြည့်ကြည့်ပါ ဝီတိဆိုတာ ရလာပါလိမ့်မယ် ဝီတိဖြစ်လာတဲ့အလျောက် တစ်ဦးနဲ့တစ်ဦးငြိမ်းချမ်းသွားကြတယ်ဆိုတာ သတိပြုမိမှာပါ ဒါမှမဟုတ် မသိစိတ်က သတိမပြုမိလိုက်တာလည်း ဖြစ်မှာပါ။

ခုဆိုရင် ကျွန်တော်တို့ ကယားပြည်နယ်ဟာ ငြိမ်းချမ်းလာတဲ့အလျောက် ခရီးသွားဧည့်သည်တွေ အများပြားဝင်ရောက်လာတာ အားလုံးအမြင်ပါပဲ ကောင်းသောရလဒ်ဖြစ်လာခြင်းဟာ ပြည်နည်အေးချမ်းခြင်း ငြိမ်းချမ်းခြင်းကြောင့်ပါပဲ ရာသီဥတုအေးချမ်းခြင်း ကလည်း ခရီးသွားတွေကို ထပ်ဆောင်းပံ့ပိုးပေးတာကြောင့် ပိုလို့အရာထင်ခဲ့တာလည်းသတိပြုမိပါတယ်။

Local ရော foreigner တွေရောအတော်များများ လာရောက်လည်ပတ်တာ မနည်းမနေပါပဲ ခု covid 19 ကြောင့် ခေတ္တဆိုတ်ငြိမ်သွားတာကတော့ ချင်းချက်ပေါ့၊ ငြိမ်းချမ်းရေးကို လိုလားရင် လိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း စည်းကမ်းရှိဖို့နဲ့ ငြိမ်းချမ်းရေးကို နိုင်တဲ့ဘက်ကနေ အားပြုဖော်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။

ဥပမာဆိုရသော် ဘီလူးချောင်းမှာ ရေချိုးတဲ့အခါ ကိုယ်လျှော်တဲ့ခေါင်းလျှော်ရည်ထုတ်ကို ပြန်သိမ်းခဲ့တာမျိုး ထေးငှါးလျားကန်မှာ အပန်းဖြေရင်းစားသောက်ပြီး ကျန်ရစ်တဲ့ အချိုရည်ဗူးခွံတွေ နေကြာစေ့ခွံတွေ အမှိုက်ပုံးထဲ ပြန်ထည့်ပေးခြင်း မျိုးပေါ့။

အမှိုက်မရှိပဲ သပ်ရပ်နေတာကိုမြင်ရင် တော်ရုံလူက အမှိုက်ချဖို့ တွန့်တိုပါတယ် အမှိုက်ပွနေတာ မြင်ရင်လည်း လိုက်ဖွဖို့ဝန်မလေးပြန်ပါဘူး။ ဒါကြောင့်မို့ တစ်ယောက်ချင်းကအစ စည်းကမ်းရှိပေးမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြမယ်ဆိုရင် ညှိနှိုင်းမှုရှိမယ်ဆိုရင် လိုက်နာမယ်ဆိုရင် အလိုလို သန့်ရှင်းသပ်ရပ်သွားမှာပါ။

စည်းကမ်းတကျလည်း ဖြစ်သွားမှာပါ ကိုယ့်အိမ်ဝရံတာရှေ့မှာ ဖိနပ်လေးတွေ စီစီရီရီထားရှိမယ် နေရာလည်း သပ်သပ်ရပ်ရပ်လေးဖြစ်မယ်ဆိုရင် အိမ်အလည်လာတဲ့ ဘယ်ဧည့်သည်မဆို ရှိန်ပါတယ်။

ဖိနပ်ချွတ်ပါ ခြေသုတ်ပါလို့ ပြောစရာမလိုပဲ အော်တို လိုက်နာပြီး သားဖြစ်သွား ပါလိမ့်မယ် ကိုယ့်ပြည်ကိုယ့်နယ်မှာကိုယ်တိုင်ကအစ အုတ်တစ်ချပ် သဲတစ်ပွင့် စည်းကမ်းရှိရှိ ပါဝင်ကူညီ ပေးမယ်ဆိုရင် အားလုံးဦးတည်ထားတဲ့ ငြိမ်းချမ်းရေးနယ်ပယ်ကို တန်းတူရရှိ ရောက်ရှိကြမှာပါ။

ငါဘာကောင် သူဘာကောင် မင်းဘာကောင်ဆိုတဲ့ တိုင်းထွာချက် တပ်မက်ချက် သတ်မှတ်ချက်တွေကို မခွာချနိုင်သ၍တော့ မပူးပေါင်းနိုင် သ၍တော့ ချိုးဖြူ ငှက်ဟာ စပါးနှံမပါပဲ ပျံသန်းသွားဦးမှာပါ ငါပိုင်သူပိုင် ဆိုတဲ့ မာန်ထောင်လွှားခြင်းတွေ မြနေသ၍လည်း ပိုင်းခြား ဆက်ဆံခြင်းတွေ တင်းမာခြင်းတွေရှိနေသ၍လည်း ချိုးဖြူငှက်ဟာ စပါးနှံကိုရှာမတွေ့မြဲဖြစ်နေမှာပါ။

ဒီတော့ ညှိနှိုင်းခြင်း ပူးပေါင်းလက်တွဲခြင်း မေတ္တာတရား ထားရှိကျင့်သုံးခြင်း နားလည်မှု အပြန်လှန်ပေးခြင်းဖြင့် ချိုးဖြူ ငှက် စပါးနှံချီသွားတာကို အားလုံးက ဝီတိကုဋ္ဌာနဲ့ လက်ခုတ်ဩဘာ ဖြာထွက်လာမှာပါလို့ ယုံကြည်ပါကြောင်း။

(မင်းစွာနံဖြိုး(လျှိုင်ကော်) ရေးသားသည်။ ဤဆောင်းပါးတွင်ဖော်ပြပါရှိသည့် အမြင်များမှာ ကန္တာရဝတီတိုင်း(၆) မီဒီယာ၏ အဘော် မဟုတ်ပါ။)

NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ လူငယ်များ ပါဝင်ခွင့်မရ

မော်ဦးမြာ

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ လူငယ်တွေအနေနဲ့ ပါဝင်ခွင့် မရဘူးလို့ ကယား(ကရင်နီ) ပြည်နယ်အတွင်းမှ လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်မှ အတွင်းရေးမှူး မူကက်သရင်းက ပြောပါတယ်။

“ပါဝင်ခွင့်လုံးဝကိုမရတဲ့အနေအထားမှာရှိတယ်ပေါ့နော။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို အစိုးရဖက်ကနေ တရားဝင်လုပ်တဲ့ ဟာမျိုးဆိုရင် မရှိသလို နောက်တစ်ခုက လူငယ်ရေးရာမူဝါဒတွေကိုလည်း အရေးတယူ လုပ်တာတွေ မရှိဘူး။” လို့ မူကက်သရင်းက ပြောပါတယ်။

လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ခုအတွက် အနာဂါတ်ကို ဦးဆောင်နိုင်တဲ့သူတွေဖြစ်တဲ့အတွက် လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရတွေအနေနဲ့ အသိအမှတ်ပြုဖို့ လိုအပ်သလို ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နေရာတွေမှာ လူငယ်တွေကို နေရာချပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို များစွာ အထောက်အကူပြု နိုင်မှာဖြစ်လို့ မူကက်သရင်းက ဆက်ပြောပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ် (KNGY) မှ စစ်တမ်းကောက်ယူပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေတဲ့ “ငြိမ်းချမ်းရေးအတွက် လူထုအသံ” စာအုပ်မှာ လူငယ်နှင့် ငြိမ်းချမ်းရေးကဏ္ဍဆိုတဲ့ ခေါင်းစဉ်အောက်က လူငယ်များမှာ

ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ယခင်အစိုးရထက် ရာခိုင်နှုန်းလျော့နည်း

မော်ဦးမြာ

NLD အစိုးရ လက်ထက် ၄ နှစ်ကျော်ကာလအတွင်းမှာ ကယားပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေးအကောင်အထည်ဖော် ဆောင်ရွက်မှုဟာ ယခင်အစိုးရထက်လျော့နည်းနေတယ်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်း စစ်တမ်းကောက်ယူခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ စစ်တမ်းကောက်ယူသူတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ အစိုးရလက်ထက် ကြိုးပမ်းမှုကတော့ ၁၅ရာခိုင်နှုန်းရှိပြီးတော့မှလက်ရှိအစိုးရရဲ့ ကြိုးပမ်းမှုက ၁၃ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်သော အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြိုးစားပြီးတော့မှတွေ့ဆုံတဲ့ဟာတွေ၊ ကြိုးစားပြီးတော့မှ ညှိနှိုင်းတာမျိုးတွေ ကြိုးပမ်းမှုကတော့ ၁၃ ရာခိုင်နှုန်း ဆိုပြီးတော့ ပြန်ကျသွားတဲ့ဟာတွေ ရှိတယ်ပေါ့နော။ ကျမတို့ရဲ့ စစ်တမ်းကောက်ယူမှုအရ ပေါ့နော။”လို့ စစ်တမ်းကောက်ယူတဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ program manager မူကက်သရင်း က ပြောပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ် (KNGY) မှ စစ်တမ်းကောက်ယူပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေတဲ့ “ငြိမ်းချမ်းရေးအတွက်လူထုအသံ”စာအုပ်မှာလက်ရှိNLDအစိုးရ၏ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သော လုပ်ဆောင်ချက်များအပေါ် ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းရာမှာ အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အကျိုးသက်ရောက်မှုတွင် ထူးခြားစွာ ပြောင်းလဲသွားခြင်း မရှိဘူးလို့ စစ်တမ်းအရ ဖော်ပြထားပါတယ်။

ယခုလို ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု လျော့နည်းလာရခြင်းက ပါတီမူဝါဒနဲ့ သက်ဆိုင်နေတယ်လို့ မူကက်သရင်းက သုံးသပ်ပြော

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသအဆင့်သော်လည်းကောင်း၊ ပြည်နယ်အဆင့်သော်လည်းကောင်း၊ နိုင်ငံအဆင့်သော်လည်းကောင်း စည်းရုံးလှုံ့ဆော်သည့် လုပ်ငန်းစဉ်တွင် လူငယ်များ ပါဝင်မှု မြင့်တင်ပေးရန် ဆိုတဲ့အချက်အပါအဝင် အချက်(၁၀) ချက် တောင်းဆိုထားပါတယ်။

NLD အစိုးရဟာ လူငယ်တွေရဲ့ အသံကို နားမထောင်တဲ့အပြင် လူငယ်တွေ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးနေတဲ့အတွက် ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေသေးတယ်လို့ ယင်းတလဲလူငယ်မှ ကိုရွှေမိုးက ပြောပါတယ်။

“ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျတော်တို့တွေရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကို အစိုးရက အသိအမှတ်ပြုဖို့ လိုပါလိမ့်မယ်။ အကယ်၍သာ ကျတော်တို့တွေ ဆောင်ရွက်နေတဲ့ဟာက အစိုးရဖက်က အသိအမှတ်ပြုပေးမယ်ဆိုရင် ငြိမ်းချမ်းရေးက အလျင်အမြန် ရမယ်ပေါ့နော။ ကျတော်တို့တွေ လုပ်နေတာက ဖြစ်စေချင်တာတွေပါ မမှန်မကန် မလုပ်ပါဘူး။ အစိုးရတွေရဲ့ ကန့်သတ်ချက်တွေကြောင့် ကျတော်တို့က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေတုန်းပါ။” လို့ ယင်းတလဲလူငယ်တစ်ဦးဖြစ်တဲ့ ကိုရွှေမိုးက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာတော့ ကယားပြည်နယ်အတွင်းမှာ လူငယ်တွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုမှု ပြုလုပ်တာ အများဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။

ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ယခင်အစိုးရထက် ရာခိုင်နှုန်းလျော့နည်း

မော်ဦးမြာ

NLD အစိုးရ လက်ထက် ၄ နှစ်ကျော်ကာလအတွင်းမှာ ကယားပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေးအကောင်အထည်ဖော် ဆောင်ရွက်မှုဟာ ယခင်အစိုးရထက်လျော့နည်းနေတယ်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်း စစ်တမ်းကောက်ယူခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ စစ်တမ်းကောက်ယူသူတွေက ပြောပါတယ်။

“ ငြိမ်းချမ်းရေးကို တကယ်ပဲ တည်ဆောက်ချင်တယ်ဆိုရင်တော့ သဘောတူညီချက်တွေ အကုန်လုံးပေါ့နော နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ယူဖို့လိုတယ် တကယ်လို့ တိုင်းရင်းသားလက်နက်က သူ့ရဲ့ ပိုင်နက်ထဲမှာ သူ့ရဲ့ နယ်မြေထဲမှာ လူထုတွေကို ချပြခွင့်ရှိရမယ်ပေါ့။ အဲ့ဒါတွေ လုပ်ပေးဖို့ ပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့ အဲ့ဒါတွေကို အဓိက ပြောချင်ပါတယ်။” လို့ မူကက်သရင်းက ဆက်ပြောပါတယ်။

လူထုတွေက ငြိမ်းချမ်းရေးကို လိုလားပြီး ငြိမ်းချမ်းရေးနဲ့ အတူ မြေယာ၊ စီးပွားရေး၊ တည်ငြိမ်မှုတွေကို မျှော်လင့်ထားကြတဲ့အတွက် ယခု အစိုးရလက်ထက်မှာ KNPP အနေနဲ့ လက်မှတ် ဆက်လက် ရေးထိုးနိုင်ခြင်း မရှိသလို ပြည်နယ်အတွင်းမှာ ကြေးရုပ်ပြဿနာ၊ မြေယာပြဿနာတွေကြောင့် လူထုတွေ ထောင်ကျမှုတွေများလာတဲ့အတွက် ယခုအစိုးရကို လူထုတွေအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင် အမှတ်ပေးမှု လျော့နည်းခြင်း ဖြစ်တယ်လို့ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက သုံးသပ်ပြောဆိုသွားပါတယ်။

“ ကျတော့်အမြင်ကတော့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အချင်းနဲ့ဆိုင်တယ်။ အရင်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအတွက် ပိုမိုဆွေးနွေး လုပ်ပေးနိုင်ပေမဲ့ အခု ဝန်ကြီးချုပ်က အပြစ်တင်တာပဲ လုပ်နေတယ်။ လူထုအမြင်နဲ့ ကျတော့်အမြင်ချင်း တူပါတယ်” လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။

အဖွဲ့ အစည်းဆိုင်ရာ နိုင်ငံရေး (သို့ မဟုတ်) အတ္ထုပ္ပတ္တိတနှင့် ပရဟိတ

ခွန်းချ (M.P.A) ရေးသားသည်။

တစ်ခါတစ်ခါကျွန်တော်တို့ စကားပြောရာတွင် စနောက်သလိုလိုနှင့် “နိုင်ငံရေးမပါကြေး” ဟူ၍ပြောတတ်တာကိုကြားရလေ့ရှိပါသည်။ တစ်ယောက်၏ အားနည်းချက်များကို ဟသနေ့၍ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပြောတဲ့ခါ အပြောခံရသူက ဟန့်တားသော အနေဖြင့် ပြောလေ့ရှိသော စကားပင်ဖြစ်သည်။

နိုင်ငံရေးသည် ကျွန်တော်တို့ ဘဝကို မည်မျှသက်ရောက်မှုရှိလည်းဆိုသည်ကို အများသိရှိပြီးဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဖော်ပြမည့် နိုင်ငံရေးသည်လစ်ဘရယ်နိုင်ငံရေး၊ ဒီမိုကရက်တစ်နိုင်ငံရေးမျိုးမဟုတ်ပဲ အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေး အကြောင်းတင်ပြသွားမည် ဖြစ်ပါသည်။

အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်ဖို့ရာ ရှုပ်ထွေးသော ပတ်ဝန်းကျင်၊ တီထွင်မှုအသစ်အဆန်း နေ့စဉ်နှင့်အမျှ ပေါ်ထွက်လာသော ပတ်ဝန်းကျင် ၏ တွန်းအားကြောင့် လုပ်ငန်းတစ်ရပ်ရှင်သန်တိုးတက်ဖို့ရာ နေ့စဉ်နှင့် အမျှ ပြိုင်ဆိုင်နေကြရသည်။

လုပ်ငန်းတစ်ရပ်အောင်မြင်ခြင်း/ကျဆုံးခြင်းသည် အဖွဲ့အစည်း တစ်ရပ်၏ တည်ဆောက်ပုံ၊ အဖွဲ့ဝင်များ၏အရည်အချင်း စသည်များ အပေါ်တွင် များစွာမှီတည်နေပါသည်။

အဖွဲ့အစည်း၏စွမ်းဆောင်ရည်ဖြင့် CUSTOMER ၏စိတ်ကျေနပ်မှုမှ တစ်ဆင့် အမြတ်များများရရှိရေးမှာ ပုလိကအဖွဲ့အစည်းများ၏ အဓိကရည်ရွယ်ချက်ပင်ဖြစ်ပါသည်။ အစိုးရအဖွဲ့အစည်းအနေဖြင့် ပြည်သူများ၏ စိတ်ကျေနပ်မှုရရှိရေး အတွက် အကန့်အသတ်ဖြင့်ရှိသော အရင်းအမြစ်များအား အလေအလွင့်မရှိရေး အသုံးချနိုင်ရေးမှာ အစိုးရအဖွဲ့အစည်းများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပေသည်။

အစိုးရပုံတစ်ရပ်၏ မူဝါဒ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးမှာ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားတွင် ခြေလက်သဖွယ်မရှိမဖြစ် အရေးပါသောဌာနဆိုင်ရာ အဖွဲ့အစည်း၏ စွမ်းဆောင်ရည်အပေါ်တွင် များစွာမှီတည်နေပါသည်။ အဖွဲ့အစည်းများ၏စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်သော အချက်များစွာ ရှိသည့်အနက် အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။

အဖွဲ့အစည်းဆိုင်ရာနိုင်ငံရေးသည် အဖွဲ့အစည်းတစ်ခုအပေါ် ကောင်းကျိုး သက်ရောက်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့အစည်း နိုင်ငံရေးသည် အဖွဲ့အစည်းအတွင်း ပုံသေမဟုတ်သော ပဋိပက္ခ နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်မှုရှိသော ကြောင့်ပင် ဖြစ်ပါသည်။

ဥပမာအားဖြင့် လုပ်ငန်းခွင်တရားမျှတမှု၊ အထက်အောက်ဘေးနံ အပြန်အလှန် ယုံကြည်မှုနှင့် လုပ်ငန်းထွေပြားမှုတို့သည် အဖွဲ့အစည်းအတွင်း အနုတ်လက္ခဏာဆောင်သော ပဋိပက္ခဆောင်ကြဉ်းပေးနိုင်သကဲ့သို့ ငြိမ်းချမ်းသာယာသော လုပ်ငန်းခွင်ကိုလည်း ဖန်တီးပေးနိုင်ပါသည်။

ထို့အပြင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် အဆိုပါ အချက်များမှ လည်းပံ့ပိုးနိုင်သကဲ့သို့ အချင်းချင်း စိတ်ဝမ်းကွဲ အောင်လည်း ပေးစွမ်းနိုင်သည်မှာ အဆိုပါ အချက်များပင်ဖြစ်ပေသည်။

အနုတ်လက္ခဏာဆောင်သော ပဋိပက္ခကင်းပြီး ပူးပေါင်းဆောင်ရွက် အားအောင်းသော အဖွဲ့အစည်းအတွင်း လုပ်သားများ၏ စွမ်းဆောင်ရည်လည်းအားကောင်းမည် ဖြစ်သကဲ့သို့ ကိုယ်ကျိုးစီးပွားသာ

ရှေ့တန်းတင်ပြီး အုပ်စုဖွဲ့ ခွဲခြားကာ မိမိအုပ်စုအကျိုးစီးပွားအတွက်သာ ကာကွယ်တိုက်ခိုက်နေတတ်သော အဖွဲ့ငယ်များရှိသော အဖွဲ့အစည်းတွင် တရားမျှတမှု ဆိပ်တုံးပြီး အချင်းချင်း မကောင်းသော ပဋိပက္ခများ ဖြင့်သာနေ့စဉ်ကြုံတွေ့ရသော လုပ်သားများ၏ စွမ်းဆောင်ရည်များသည် မည်သို့မျှ မြင့်တက်လာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းသော စေ့ဆော်မှု ဖြစ်လာမည်မဟုတ်သော ကြောင့်ပင် ဖြစ်ပါသည်။

သို့ဖြစ်၍ အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးအား အပေါင်းလက္ခဏာဆောင်သော အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးနှင့် အနုတ်လက္ခဏာဆောင် အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးဟူ၍ ခွဲခြားနိုင်သည်။

အပေါင်းလက္ခဏာဆောင်သောအဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးရှင်သန်သောအဖွဲ့အစည်းတွင် လုပ်သားများ၏ ပင်ကိုယ်အရှိတရားမှ တစ်ဆင့် ပြုမူဆောင်ရွက်သမျှသည် အပြန်အလှန် ယုံကြည်မှု၊ မိမိကိုယ်ကို ယုံကြည်မှုနှင့် ရိုးသားမှု လက္ခဏာများကို တွေ့ရတတ်ပါသည်။

အပေါင်းလက္ခဏာဆောင်သော အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးတွင် ပဋိပက္ခအားကောင်းသော ရည်ရွယ်ချက်ဖြင့် ဖန်းတီးတတ်ကြပါသည်။

ပဋိပက္ခဟုဆိုရာတွင် မကောင်းကျိုးပေးသော ပဋိပက္ခများရှိသကဲ့သို့ ကောင်းကျိုးပေးသော ပဋိပက္ခများလည်းရှိပါသည်။

အနုတ်လက္ခဏာဆောင်သော ပဋိပက္ခတွင် တစ်ဦးနှင့် တစ်ဦးကျဆုံးအောင် ကြိုးပန်းအားထုတ်ခြင်း၊ လုပ်ငန်းခွင် လုပ်ငန်းခွင် မငြိမ်မသက် ဖြစ်အောင် ဖန်တီးခြင်း၊ အချင်းချင်း မနာလိုအူတို၍ ကုန်းချောခြင်း၊ ရာထူး/နေရာအတွက် အချင်းချင်း တိုက်ခိုက်ခြင်းများ ပါဝင်သည်။

အဖွဲ့အစည်းအတွက် မတူသော အမြင်များအား ဆွေးနွေးခြင်းမှ ဖြစ်ပေါ်သော အမြင်သဘောထားကွဲလွဲခြင်း ပဋိပက္ခများ၊ ရာထူး/နေရာအတွက် တရားသောပြိုင်ဆိုင်မှု မဖြစ်ပေါ်လာသော ပဋိပက္ခများသည် အပေါင်းလက္ခဏာဆောင်သော ပဋိပက္ခများဖြစ်သည်။

အချို့သူများသည် ပဋိပက္ခကို အသုံးပြုပြီး အဖွဲ့အစည်းအတွင်း နိုင်ငံရေးကစားတတ်ကြသည်။ ကောင်းသော ရည်ရွယ်ချက်ဖြင့် ပဋိပက္ခအား အသုံးပြုလျှင် အဖွဲ့အစည်းတိုးတက်ရန် အထောက်အကူပြုသကဲ့သို့ မိမိကိုယ်ကျိုးအတွက် ပဋိပက္ခများ ဖန်တီးခြင်းသည် အဖွဲ့အစည်းအား ထိခိုက်စေပါသည်။

အပေါင်းလက္ခဏာဆောင်သော ပဋိပက္ခအား ဖန်းတီးခြင်းမှာအပေါင်းလက္ခဏာဆောင်သောနိုင်ငံရေးအားဖြစ် ပေါ်စေသည်။ အပေါင်းလက္ခဏာဆောင်သော နိုင်ငံရေးသည် ဝန်ထမ်းအချင်းချင်း ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေပါသည်။ ကျွန်ုပ်တို့သည် အရာရှိငယ် ပေါက်စဘဝအတွေ့အကြုံ တစ်ခုမျှဝေပေးချင်ပါသည်။

ကျွန်ုပ်တို့၏ နေ့စဉ်ဆောက်ရွက်နေကျတာဝန်လုပ်ငန်းနှင့် ကျွန်ုပ်တို့တာဝန်ဝတ္တရားနှင့် ဆိုင်သည့် ရံဖန်ရံခါဆောင်ရွက်ရသည့်လုပ်ငန်းအား ကျွန်ုပ်တို့နှင့် ရာထူးတူတစ်ဦးအား အထက်အရာရှိမှ ရံဖန်ရံခါတာဝန်ပေးတတ်ပါသည်။

အလားတူအဆိုပါကျွန်ုပ်နှင့် ရာထူးတူတစ်ဦး၏ တာဝန်ဝတ္တရားများကိုလည်း ကျွန်ုပ်တို့၏အထက်အရာရှိမှ ရန်ဖန်ရံခါ ကျွန်ုပ်တို့အား တာဝန်ပေးလေ့ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ နှစ်ယောက် အကြားတွင် အော်ဟစ်မပြောဆိုသော်လည်း တစ်ဦးနှင့်တစ်ဦး အလုပ်

လုပ်ပြိုင်ရင်း အချင်းအချင်း ပဋိပက္ခ မသိမသာ ဖြစ်ပွားခဲ့လေသည်။ ထိုအခြေအနေအား အပေါင်းလက္ခဏာဆောင်နိုင်ငံရေးဟုဆိုချင်ပါသည်။

အနုတ်လက္ခဏာဆောင်သော နိုင်ငံရေးအဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးအောက်တွင် မရေရာ မသေချာမှုကိုခံစားရခြင်း၊ ထွေပြားခြင်းနှင့် ကိုယ်ကျိုးရှာခြင်းများကို တွေ့ရပါသည်။

အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးသည် စိတ်ဖိစီးမှုနှင့် အလုပ်ခွင် ပြဿနာများ အပေါ်တွင်လည်းအခြေခံပါသည်။ အလုပ်ခွင်တွင် အနုတ်လက္ခဏာဆောင်သော အဖွဲ့အစည်း နိုင်ငံရေး ဖြစ်ပေါ်လာလေလေ အောက်ခြေဝန်ထမ်းများသည် လုပ်ငန်းဆိုင်ရာစိုးရိမ်ကြောင့်ကြမှုကို အထက် အရာရှိထက် ပိုမိုခံစားရတတ်တယ်။

အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် အဖွဲ့အစည်းအပေါ် ထိန်းချုပ်မှု အားနည်းသောကြောင့် နိုင်ငံရေးဖိအားသည် ၎င်းတို့အပေါ်ပိုမိုသက်ရောက်မှုရှိတဲ့အတွက် ကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အနုတ်လက္ခဏာဆောင်သောအဖွဲ့အစည်း နိုင်ငံရေးကြောင့် အလုပ်သမား၏ ကိုယ်နဲ့စိတ်သည် အလုပ်ခွင်တွင် မကပ်ပဲ ဖြစ်တတ်ပါသည်။ ခွင့်မကြာခဏယူခြင်း၊ လုပ်ငန်းခွင်တွင်ရှိသော်လည်း စိတ်တခြားနေရာသို့ ရောက်ခြင်းစသည့်တို့မှာ အဖွဲ့အစည်းအတွင်း နိုင်ငံရေးကစားမှု၏ အကျိုးဆက်ကြောင့် ဖြစ်ပါသည်။

အဖွဲ့အစည်းတစ်ခုအတွင်း ရာထူးရရေးအတွက် မိမိအရည်အချင်းဖြင့်အပတ်တကုတ် ကြိုးစားသောသူ ရှိသကဲ့သို့ ဆရာသမားကောင်းထားရှိ၍ လုပ်ငန်းအဆင်ပြေချောမွေ့ရေး၊ နေရာကောင်းရရေးနှင့် ရာထူးရရေး ကြိုးစားကြသူများကဲ့သို့ နိုင်ငံရေးကို အသုံးပြုသူများလည်းရှိပေသည်။ John C. Maxwellက ၎င်း၏ the 360 ° Leader စာအုပ်တွင် အဖွဲ့အစည်းအတွင်း နေရာရရေးကြိုးပမ်းရာတွင် နည်းလမ်းနှစ်သွယ် ရှိကြောင်း အောက်ပါအတိုင်း ဖော်ပြထားရှိပါသည်။

- ထုတ်လုပ်မှုကို ခိုသောသူ နိုင်ငံရေးကိုခိုသောသူ

- ဘယ်လိုတိုးတက်လာတာကို အခြေခံသူ မည်သူအား သိရှိကြောင်း အခြေခံသူ

- အလုပ်သားဦးစားပေးသူ အပြောကို ဦးစားပေးသူ

- ဟန်ထက် အမှန်ကိုသာပြသူ ဟန်က ကိုယ့်ဖို့ လုပ်တတ်သူ

- ရေရှည်ကိုကြည့်သူ ဖြတ်လမ်းလိုက်သူ

- လိုအပ်တာကိုသာ လုပ်သူ ရေမြှက်ရာင်းစာချသူ

- ဂုဏ်သိက္ခာအား အလုပ်ဖြင့် ထိန်းသူ မိမိဂုဏ်သိက္ခာအား

- အခြားသူအောက်တွင် ထားသူ

- တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသူ တစ်ဆင့်တိုးပေးခံရန်သာ

- မျှော်နေတတ်သူ

- စည်းမျဉ်းစည်းကမ်း အပေါ်တွင် စိတ်ခံစားချက်အပေါ်အခြေခံပြီး

- ဆုံးဖြတ်ချက်ချသူ

မည်သို့ဆိုစေကာမူ ထိုနည်းလမ်းနှစ်ရပ်သည် သီးခြားရပ်တည်နေရမည်ဟု မဆိုလိုပေ။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် မိမိအဖွဲ့အစည်းအတွင်း နေရာအတွက် သော်လည်းကောင်း၊ ရာထူးအတွက်သော်လည်းကောင်း ကြိုးစားရာတွင် အထက်ပါနည်းလမ်းနှစ်ခုလုံးအား အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံရေးကို အားကိုးလွန်းသူအနေဖြင့် ရေရှည်ရပ်တည်ဖို့ရန် မဖြစ်နိုင်သလို မိမိအရည်အချင်းသာ အားကိုးပြီး ဆရာကောင်း တပည့်ကောင်းပတ်ဝန်းကျင်ကောင်းမရှိသူအဖို့ အောင်မြင်ဖို့ရန် ပိုမိုခက်ခဲလှပါသည်။

အချုပ်ဆိုရသော် အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးသည် အတ္တဟိတနှင့် ပရဟိတ္တဟူသော ကိုယ်ကျိုးရှာခြင်းအတွက် နိုင်ငံရေးအတွက် အသုံးပြုခြင်းနှင့် နိုင်ငံရေးကို အဖွဲ့အစည်းကောင်းကျိုးအတွက် အသုံးပြုခြင်းပင်ဖြစ်ပေသည်။

ကိုယ်ကျိုးသာရှေ့တန်းတင်ပြီး အဖွဲ့အစည်းအတွင်း နိုင်ငံရေးကစားသော ဝန်ထမ်းရှိသော အဖွဲ့အစည်းအတွင်း လုပ်ငန်းခွင် သာယာအေးချမ်းမည် မဟုတ်ပေ။ တရားမျှတမှုလည်းရှိမည်မဟုတ်ပေ။

အဖွဲ့အစည်းအတွင်း ကောင်းသောရည်ရွယ်ချက်ဖြင့် နိုင်ငံရေးကစားမည်ဆိုပါက ဝန်ထမ်းအတွင်း ပြိုင်ဆိုင်မှုအားကောင်းစေပြီးထုတ်လုပ်မှုကို မြင့်မားစေပါသည်။

တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ မိမိကိုယ်ကိုယုံကြည်မှုရှိပြီး ကောင်းသော ပြိုင်ဆိုင်မှုရှိသော အဓိပ္ပါယ်ရှိသော နှစ်လိုရှိသော လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ပြီး အောင်မြင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်မည် ဖြစ်ပါသည်။

(ခွန်းချ (M . P . A) ရေးသားသည်။ ဤဆောင်းပါးတွင် ဖော်ပြပါရှိသည့် အမြင်များမှာ ကန္တာရဝတီတိုင်း(၆) မီဒီယာ ၏ အဘော် မဟုတ်ပါ။)

သတင်းများ၊

ဆောင်းပါးများ၊

ကဗျာများ၊

တာတွန်းများ၊

ဗေဒင်များ

ပေးပို့လိုပါက

ဆက်သွယ်ရန်၊

ဖုန်း - ၀၉၇၇၅၀၆၈၈၃၁

“ငြိမ်းချမ်းရေးကို ဆုပ်ကိုင်ပြီး ပြည်သူတွေကို မျက်နှာမူပါ”

မော်ဦးမြာ ရေးသားသည်။



လွိုင်ကော်မြို့ ကနေ ၃ နာရီခန့် (ကားဖြင့်) ခရီးနှင်ရတဲ့ ဖားဆောင်းမြို့တွင်းမဝင်ခင် ၂ မိုင်ခန့် အကွာမှာ တည်ရှိတဲ့ ပါပုကျေးရွာဟာပြည်ထောင်စု လမ်းမကြီးဘေးမှာ တည်ရှိနေပေမဲ့ ဖွံ့ဖြိုးမှုနည်း ပါးနေဆဲဖြစ်သလို ဆက်သွယ်ရေးလည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။

၁၉၀၀ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး မရမှီကတည်းက တည်ရှိနေခဲ့တဲ့ ကျေးရွာလေး ဖြစ် တယ်လို့ ကျေးရွာလူကြီးတွေ ပြုစုထားတဲ့သမိုင်း မှတ်တမ်းတွေအရ သိရပါတယ်။ ကျေးရွာအပြင်ဖက် နားလေးမှာ တိုင်းရင်းသားလက်နက်ကိုင် ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ရဲ့ ဆက်ဆံရေးရုံး တည်ရှိပါတယ်။

လက်ရှိမှာ ဖားဆောင်းမြို့ နယ်အတွင်းငြိမ်းချမ်း ရေးအနှစ်သာရကို ဘယ်လောက်ထိခံစားနေရပြီလဲ ဆိုတာကို ပါပု ကျေးရွာအတွင်းက ဒေသခံတချို့ကို မေးမြန်းကြည့်ရာမှာတော့ “အဲ့လိုမျိုး လာမဲ့ ၂၀၂၀ - ၂၀၂၁မှာဆိုရင်အဲ့ဖြစ်ရပ်ဆိုးတွေပြန်ပြီးပေါ်လာမှာကိုပဲ ကြောက်နေတယ်ပေါ့နော။ အဲ့လိုမျိုးဖြစ်လာမှာကိုပဲ စိုးရိမ်နေတာ အဲ့လိုမျိုးသာ ဆက်မဖြစ်ဘူးဆိုရင် ဒီအတိုင်းလေးနဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆက်သွားနေ မယ် ဆိုရင်လည်း ကျမတို့အတွက်ကတော့ အဆင်ပြေ တယ်။” လို့ ကျေးရွာစာရင်းကိုင်တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်အေးကြည်က ယခုလက်ရှိသူမ လက် တွေ့မြင်တွေ့ခံစားနေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောသွားပါတယ်။

“ငြိမ်းချမ်းရေးအတွက်ဆို ကျတော်တို့ ငြိမ်းငြိမ်း ချမ်းချမ်းပဲ ဖြစ်စေချင်တယ်လေး။ တစ်ဖက်နဲ့တစ်ဖက် လည်း နားလည်မှုပဲ ယူထားတာလားပေါ့ နိုင်ငံရေးနဲ့ ပတ်သက်လာရင်တော့ ကျတော်တို့က သိပ်ပြီးတော့ မသိ၊ နားမလည်ဘူးလေ။ ကျတော်တို့ဖြစ်စေချင်တာက သင့်သင့်မြတ်မြတ်ပဲ ဖြစ်စေချင်တယ်။ ပြည်သူလူထု သွားလာလှုပ်ရှားဖို့လည်း အဆင်ပြေပြေနဲ့ပဲ ဖြစ်စေ ချင်တယ်။ ပစ်ခတ်တိုက်ခတ်တော့ လုံးဝ မလုပ်စေ ချင်ဘူး။ ပြည်သူလူထုပဲ ဒုက္ခရောက်တယ်။ အခုတော့ ငြိမ်းချမ်းနေပြီလို့ပဲ ပြောရပါမယ်။ သူတို့လည်း (တိုင်းရင်းသားလက်နက်ကိုင်) ကျတော်တို့ လိုအပ်ရင် ကူညီပေးနေတာပဲလေ” လို့ ကျေးရွာဥက္ကဋ္ဌဖြစ်သူ ဦး မောင်ချိုက သူ့ရဲ့ အမြင်ကို ပြောပြသွားတာပါ။

ဒေသခံအများစုဟာ အသက်မွေးဝမ်းကြောင်း အတွက် တောင်ယာလုပ်ငန်းကိုသာ မှီခိုပြီး လုပ်ကိုင် စားသောက်ကြပါတယ်။ ဖားဆောင်းမြို့ နယ်ဟာ ကယားပြည်နယ်အတွင်း အပူချိန်မြင့်မားဆုံးဖြစ်တဲ့ ဒေသမှာ ပါဝင်နေတဲ့မြို့ နယ်လည်း ဖြစ်ပါတယ်။ ကျေးရွာအတွက် လက်ရှိမှာ အဓိက အခက်အခဲတစ်ခု

အနေဖြင့် ရေအခက်အခဲရှိနေပြီး သက်ဆိုင်ရာကို တင်ပြတောင်းဆိုထားတာ ကြာပြီဖြစ်ပေမဲ့လည်း ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်မှုတွေ မရှိလာဘူးလို့ ကျေးရွာဥက္ကဋ္ဌက ပြောပါတယ်။

“ကျတော်တို့ ရွာအောက်ဖက်မှာ ပွန်ချောင်း ရှိတယ်။ ပွန်ချောင်းကနေ မြစ်ရေတင်ရင်တော့ ရမှာပေါ့။ ဒါပေမဲ့ ကျတော်ရွာက ဆင်းရဲတယ်ဆိုတော့ စား၊ဝတ်၊နေ၊ရေး အတွက်တောင် အကြပ်အတည်း ဖြစ်တယ်။ မြစ်ရေတင်ရင်တော့ မီးလျှောက်ရတော့ မယ်လေ။ ဆိုတော့ တော်တော်ကုန်ကျတော့များလိမ့် မှာပေါ့လေ။ တစ်လတစ်လ မိတာခတွေပေါ့။ ဆိုတော့ ကျတော်တို့ စဉ်းစားတယ်။ ဘယ်လိုလုပ်ရင် ကောင်း မလဲ တော်တော်လေးစဉ်းစားတယ်။” လို့ ကျေးရွာ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမောင်ချိုက ကျေးရွာရဲ့လက်ရှိ ရင်ဆိုင် နေရတဲ့ အခက်အခဲကို ပြောပြသွားပါတယ်။

ဖားဆောင်းမြို့ နယ်ကို ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) အုပ်စု၊ ကျေးရွာငယ်ပေါင်း (၅၆) ရွာဖြင့် ဖွဲ့စည်းထားတယ်လို့ အထွေအထွေ အုပ်ချုပ် ရေးဦးစီးဌာနရဲ့ ဝက်ဆိုက်ဒ် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

ဖားဆောင်းမြို့ နယ်အတွင်း အ.ထ.က ကျောင်း(၂)ကျောင်း၊ အ.ထ.က ခွဲ (၂) ကျောင်း၊ အ.လ.က ကျောင်း(၂) ကျောင်း၊ အ.လ.က ခွဲ (၂) ကျောင်း၊ မူလုန် (၂)ကျောင်း၊ အ.မ.က (၂၀)၊ မူလတန်းကြိုကျောင်း (၈) ကျောင်းရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၈-၁၉ ပညာသင်နှစ်အထိ ဖားဆောင်းမြို့ နယ်ရဲ့ စာတတ်မြောက်မှုနှုန်းမှာ ၁၉.၄၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပါပုကျေးရွာမှာတော့ မူလုန်ကျောင်းရှိပေမဲ့ စာသင်ခန်း လုံလောက်မှု မရှိတဲ့အတွက် စာသင်ခန်း တစ်ခန်းထဲကို အတန်းနှစ်တန်း သင်ရတဲ့အခြေအနေမှာ ရှိနေသေးတယ်လို့ သိရပါတယ်။

ယခင် ဖြတ်လေးဖြတ် ကာလအတွင်း ၁၉၉၆ ခုနှစ် အတွင်းမှာ ပါပုကျေးရွာလည်း စစ်ဘေး တိမ်း ရှောင်ခဲ့ရတဲ့ ကျေးရွာတွေထဲက တစ်ရွာ ဖြစ်ခဲ့ပါတယ်။ အပစ်အခတ် တိုက်ခိုက်ရေး တည်ငြိမ်လာစပြုတဲ့ အချိန်မှာ ကျေးရွာကို ပြန်လည်အခြေချ နေထိုင်ကြတာ ဖြစ်တယ်လို့ ကျေးရွာလူကြီးတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယနေ့အချိန်မှာ အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဖော်ပြချက်အရစာတတ်မြောက် မှုနှုန်းမှာ ၁၉ ရာခိုင်နှုန်းကျော် ရှိလာပြီဖြစ်ပေမဲ့ ထွက် ပြေးတိမ်းရှောင်ရတဲ့ နေ့ရက်တွေကိုသာ မဖြတ်သန်း ခဲ့ရရင် ပညာသင်ယူနိုင်ခဲ့ပြီး ယနေ့အချိန်မှာ ပညာ တတ်မြောက်မှုတွေ ယခုထက် အဆမတန် များပြားနေ နိုင်တယ်လို့ ဒေါ်အေးကြည်က ပြောပါတယ်။

“အခုက အဲ့လိုမျိုး ရွာရှောင်လိုက်ကျတော့ လူတွေက ဒီမှာနေတဲ့ လူတွေက ကွဲပြီးကျတော့ အိမ် တွေလည်း ရွှေ့ ရ၊ ယာတွေလည်း ရွှေ့ရတော့ သူတို့ ပြန်ပြီး နှာလန်ထောင်နိုင်ဖို့က တော်တော်လေး မလွယ် ဘူး ဖြစ်နေတယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း ကလေးတွေကကျောင်းတွေ၊ဘာတွေထွက်ရတယ်လေ။ ပညာရေးပိုင်းမှာလည်း ထိခိုက်သွားတယ်ပေါ့နော။ အဲ့လိုမျိုး ကျောင်းဖြစ်တဲ့ ပညာရေးပိုင်းတွေ၊ ကျန်း မာရေးပိုင်းတွေ ထိခိုက်သွားတာတွေ အများကြီး ရှိတာပေါ့။” လို့ သူမက လက်ထဲမှာ လသားအရွယ် သမီးငယ်လေးကိုချီရင်း အတိတ်ကြောင်းကိုရှင်းပြကာ သမီးငယ်လေးအတွက်သာမက ယနေ့ခေတ်ကလေး တွေအပေါ် သူမ ဖြစ်စေချင်တဲ့ အနာဂတ်ကို ကြီးမား တဲ့မျှော်လင့်ချက်ထားရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ ကွမ်းယာ လေးဝါးပြီး ပြောပြနေပါတယ်။

ဖားဆောင်းမြို့ နယ်အတွင်း ပြည်သူ့ဆေးရုံ (၁) ခု၊ တိုက်နယ်ဆေးရုံ (၁) ခု၊ ကျေးလက်ဆေးပေးခန်း (၁၀) ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၉) ခု ရှိပါတယ်။ ပါပုကျေးရွာအတွင်းမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု ရှိပါတယ်။

“အခက်အခဲကတော့ တော်တော်လေး များ

တယ်။ အဓိကကတော့ လုပ်ငန်းကိုင်ငန်း တွေပေါ့နော အလုပ်လက်မဲ့ ၁၀နဲ့ ရပ်တည်နေရတာတော့ များ တယ်။ နောက်ပြီး အလုပ်လုပ်တဲ့ သူလည်းခက်ခဲမှု တွေ ရှိတယ်ပေါ့နော အမျိုးသမီးပိုင်းဆိုရင်လည်းအမျိုးသမီး အလျောက် အလုပ်ကရှားတယ်။ အမျိုးသား ဆိုလည်း အမျိုးသား အလျောက် ရှားတယ်။ တစ်ပိုင် တစ်နိုင်လေး တစ်ရက်လုပ် တစ်ရက်စား လောက်ပဲရှိကြတယ်။” လို့ ဒေါ်အေးကြည်က သူတို့ ကျေးရွာရဲ့ အခက်အခဲကို ပြောပြသွားတာပါ။

ရေရရှိရေး၊ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြ တောင်းဆိုထားပေမဲ့လည်း သုံးပုံမှာ တစ်ပုံတောင် မရရှိနိုင်တဲ့ ပြည်သူတွေအဖို့ ဆက်လက် တောင်းဆို သွားဖို့ အင်အားမဲ့သွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဖားဆောင်းမြို့ နယ်အတွင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၃ နေရာနဲ့ ပြည်ထောင်စု ကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီက ၂ နေရာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းမှာ ပါပုကျေးရွာမှာ ရှိတဲ့ဒေသခံတွေလိုပဲ ယခင်ဖြတ်လေးဖြတ် ကာလကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ကျေးရွာပေါင်း မြောက်များစွာ ရှိခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ သူတို့တတွေဟာ ယခု ငြိမ်းချမ်းရေး(အပစ်အခတ်မရှိတော့တဲ့ အခြေ အနေ) ကို ဆက်လက်ထိန်းသိမ်းသွားဖို့ အလိုရှိသလို နှစ်ပေါင်းများစွာ မေ့လျော့ခံနေရတဲ့ သူတို့အဖို့ သူတို့ တတွေကို မျက်နှာမူခဲ့အုပ်ချုပ်သူ အစိုးရတစ်ရပ်ကို လည်း မျှော်လင့်နေကြပါတယ်။

လာမဲ့ ၂၀၂၀ မှာ ရွေး ကောက်ပွဲ ကို ပြန်လည် ကျင်းပနိုင်ခဲ့မယ်ဆိုရင် ပြည်သူတွေကို အမှန်တကယ် မျက်နှာမူတဲ့ အစိုးရ လွှတ်တော်ကိုသာ မျှော်လင့်နေမိတယ်လို့ ဒေါ်အေးကြည်က ပြည်သူ တစ်ရပ်လုံးကိုယ်စား နီရဲနေတဲ့ မျက်ဝန်းတစ်စုံထဲမှာ ကြီးမားတဲ့ မျှော်လင့်ချက်အပြည့်နဲ့ ပြောသွားပါတယ်။

“ဘယ်လိုလွှတ်တော်ရယ်၊ ဘယ်လိုအစိုးရ ရယ်လို့ မျှော်မှန်းထားလဲဆို ကျမတို့ရဲ့ ပြည်သူလူထု အပေါ်မှာ အလေး အနက်ထားရှိဖို့ရယ် နောက်ပြီး ကျမတို့ အောက်ခြေပြည်သူလူထုတွေကို သူတို့က အလေးထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီထက် ကောင်းတဲ့ အစိုးရကိုပဲ ကျမတို့ လိုချင်ပါတယ်။”



လုပ်ငန်းတူ၊ ဦးတည်ချက်တူနေရင် ယုံကြည်မှုတည်ဆောက်နိုင်လိမ့်မယ်

စိုးထိုက်အောင် ရေးသားသည်။



ကရင်နီပြည်နယ်ကိုကြည့်မယ်ဆိုရင် တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ အခြေခံပြီး ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အသီးသီးရှိကြပါတယ်။

ဒီမိုကရေစီနိုင်ငံမှာတော့ မတူကွဲပြားကြတဲ့ အုပ်စုတွေနဲ့ စေ့စပ်ညှိကြပြီးတော့ တူညီတဲ့ ရည်ရွယ်ချက်တွေကို ဦးတည်ပြီး အတူတကွ သူတို့ရဲ့ ဦးတည်ချက်ကို ဖော်ဆောင်ကြပါတယ်။

ကရင်နီပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မတူကွဲပြားပေမယ့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ လုပ်ငန်းအကောင်အထည်ဖော်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အားလုံးက ရည်ရွယ်ချက်အတူ ထားရှိခဲ့ကြပြီး အလုပ်တခု အတူတကွဆောင်ရွက်နေကြပါတယ်။

အတူတကွ ဆောင်ရွက်နေကြတဲ့ လုပ်ငန်းကတော့ ကျေးလက်ဒေသဘက်က ပြည်သူလူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေပဲဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ လက်နက်ကိုင်အစုအဖွဲ့ တွေကနေ ဖွဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လုပ်နေတဲ့ အဖွဲ့ကတော့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် (Civil Health and Development Network - CHDN) အဖွဲ့ ပဲဖြစ်ပါတယ်။

CHDN ကျန်းမာရေးအဖွဲ့ကို ၂၀၁၂ ၊ ဩဂုတ်လ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ CHDN အဖွဲ့ကို ဖွဲ့စည်းဖို့အတွက်ကို ၂၀၁၂ခုနှစ်လောက်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ မြန်မာအစိုးရတို့ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး အတွက် ဆွေးနွေးတဲ့အချိန်မှာ ကယားပြည်နယ်အတွင်း ကျန်းမာရေး လုပ်ငန်းတွေကို အတူတကွ ပူး

ပေါင်းလုပ်ဆောင်သွားဖို့ အတွက်လဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ထဲမှာဘဲ KNPP အဖွဲ့နဲ့ကယားပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးယူထားပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့နဲ့ ပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းတွေကို လုပ်ဖို့အတွက် အဖွဲ့အစည်းအသီးသီးမှာရှိတဲ့ခေါင်းဆောင်တွေက အစည်းဝေးပွဲတွေ၊ တွေ့ဆုံပွဲ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပြီး CHDN ကိုဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

CHDN အဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့အဓိက ရည်ရွယ်ချက်ကတော့ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျန်းမာရေးကဏ္ဍကနေ ဖော်ဆောင်ပေးနေတာဖြစ်တယ်လို့ CHDN အဖွဲ့ရဲ့ Deputy Director (ပရိုဂရမ်) ဦးစိုးမိုးအောင်က အခုလို ပြောပါတယ်။

၎င်းက “ဝေးလံခေါင်ဖျားတဲ့ နေရာတွေပြောရမှာပေါ့၊ အဲဒီနေရာတွေမှာရှိတဲ့ကျတော်တို့လူထုတွေ အတွက်ကို ကျတော်တို့အခြေခံကျန်းမာရေးစောင့် ရှောက်မှုရရှိနိုင်ဖို့ကျတော်တို့အဓိက ကတော့ အဲ့ဒါပေါ့၊ နောက်တစ်ခုကတော့ ဒီ ကျတော်တို့အဖွဲ့အစည်းအနေနဲ့ကတော့ ဒီပြည်တွင်းငြိမ်းချမ်းရေးမှာ ကျတော်တို့အခန်းဏ္ဍတစ်ခုအနေနဲ့ကျတော်တို့ပါဝင်နိုင်ဖို့ပေါ့နော် ဆိုပြီးတော့ ကျတော်တို့အဲ့လိုမျိုးရည်ရွယ်ချက်တွေတော့ ကျတော်တို့ရှိတယ်။”လို့ ပြောပါတယ်။

အခုလက်ရှိအခြေအနေမှာ ကျန်းမာရေးလုပ်ငန်းတွေကိုသာ အဓိကဆောင်ရွက်နေရတာ ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ ကယားပြည်နယ်ရဲ့ဖွံ့ဖြိုးရေးအပိုင်းတွေကိုလဲ လုပ်ဆောင်ဖို့အတွက် ဆောင်ရွက်နေပြီလို့သိရပါတယ်။

CHDN အဖွဲ့အနေနဲ့ တစ်ပြည်နယ်လုံးအတိုင်း အတာနဲ့တော့ ဆောင်ရွက်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး လက်ရှိမှာတော့ အစိုးရဌာနဆိုင်ရာတွေနဲ့လည်း တစ်ဖက်တစ်လမ်း ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတာရှိတယ်လို့ ဦးစိုးမိုးအောင်က ဆက်ပြောပါတယ်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ထိန်းချုပ်နယ်မြေတွေမှာဘဲ ကျတော်တို့ကအဓိကလုပ်တာဆိုတော့ တစ်ပြည်နယ်လုံးအတိုင်းအတာအနေနဲ့တော့ ကျတော်တို့ မလုပ်နိုင်သေးဘူးပေါ့ ဆိုတော့တစ်ပြည်နယ်လုံး အတိုင်းအတာမှာကတော့ ကျတော်တို့တွေ ဒီအစိုးရနဲ့ ချိတ်ဆက်တဲ့ဟာတွေ၊ ပူးပေါင်း လုပ်ဆောင်တဲ့ဟာတွေဘဲ ရှိတယ်ပေါ့နော် ဒီကျတော်တို့ ဖြို့နယ်အလိုက်လဲ Township Working Group တွေမှာ ကျတော်တို့ပါတယ်၊ နောက်တစ်ခုက State Health Working Group တွေမှာ ကျတော်တို့ပါပြီးတော့ ကျတော်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဟာတွေတော့ ရှိတယ်ပေါ့။”လို့ ဆိုပါတယ်။

CHDN ကျန်းမာရေးအဖွဲ့ကိုတည်ထောင်လိုက်ရတဲ့အတွက် ပြည်တွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ကျန်းမာရေးလုပ်ငန်းတွေမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်လာတဲ့ အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေပိုမို တိုးတက်လာတာ တွေ့ရတယ်လို့ CHDN ဒုညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး) မအယ်ဗလင်းက အခုလို ရှင်းပြပါတယ်။

“ လက်နက်ကိုင် အင်အားစုတွေကနေပြီးတော့ မှပေါ့နော် ကျန်ပုံမှန်ပူးတွဲလုပ်ဆောင်မှုတွေ ပေါ့နော် ယုံကြည်မှုတည်ဆောက်ပြီး လုပ်ငန်းစဉ်တွေဆိုလို့ရှိရင် လက်ဆုပ်လက်ကိုင် ပြနိုင်တာကတော့ ဒီ CHDN

တစ်ခုဘဲဖြစ်တယ်ပေါ့နော် ကျန်တဲ့ဟာတွေအများကြီး ကြိုးစားခဲ့ပါတယ်သို့ပေမဲ့ကျန်းမာရေးဌာနတွေလောက် စုစည်းမှုကိုမလုပ်နိုင်ကြဘူးပေါ့နော်။ အခုကတော့ ပြည်သူလူထုနဲ့လည်း အနီးကပ်ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့် ဒီဟာက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပိုပြီးတော့မှ စုစည်းရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ပါဝင်လို့ပဲ ကျန်းမာရေးလုပ်ငန်းတွေမှာ ပိုပြီး တော့မှ ပူးပေါင်းဆောင်ရွက်လာတာနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်တာတွေကအစ ပိုပြီးတော့မှထင်သာမြင်သာနဲ့ တိုးတက်မှုရှိတဲ့နေရာလို အမတို့ ပြောလို့ရတယ်ပေါ့နော်။” လို့ မအယ်ဗလင်းက ပြောပါတယ်။

ကယားပြည်နယ်ကျေးလက်ဒေသတွေဘက်မှာ အခုလို ကျန်းမာရေးအခန်းကဏ္ဍတွေကို ပြည်သူတွေဝန်ဆောင်မှုပေးနေတာဆိုလျှင် (၈) နှစ်နီးပါးရှိနေပြီးဖြစ်ပါတယ်။

“ CHDN ရဲ့လုပ်ဆောင်မှု ဘယ်လောက်အောင် မြင်မှုရှိနေပြီလဲပေါ့နော် အဲ့လိုမျိုး ဆိုလို့ရှိရင်တော့ ဒီအမတို့ကနေမှ အခုနပြောသလိုမျိုးလေ ဒါကတကယ်တမ်းဆိုလို့ရှိရင် အစိုးရ တစ်ရပ်အနေနဲ့လုပ်ရမည့် လုပ်ငန်းတွေဖြစ်တယ်ပေါ့နော် ဆိုတော့အစိုးရရဲ့၊ နိုင်ငံတော်ရဲ့နိုင်ငံရေး အခြေအနေနဲ့ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်တဲ့ နေရာတွေမှာကိုက ယှဉ်ပြိုင်အနေနဲ့မဟုတ်ဘဲနဲ့ ဖြည့်စွက်အနေနဲ့အမတို့ လုပ်နေရတဲ့အရာဖြစ်တယ်ပေါ့။”လို့ မအယ်ဗလင်းက ဆက်ပြောပါတယ်။

လူထုတစ်ရပ်လုံးက လက်ခံနိုင်တဲ့၊ တန်းတူညီအကျိုးခံစားခွင့်ရှိတဲ့ ကျန်းမာရေးစနစ်တစ်ခုကို ပေါ်ပေါက်လာဖို့အတွက် ကို CHDN ကျန်းမာရေးအဖွဲ့က အဓိကလုပ်ဆောင်နေတာဖြစ်ပြီး အဲဒီအဆင့်ကို သွားနိုင်ဖို့ ကျန်းမာရေးစနစ်တွေကို ပြောင်းလဲပေးနိုင်ဖို့အတွက် ပြည်နယ်မှာသင့်သင်လျှောက်ပတ်တဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ် ပေါ်ပေါက်လာဖို့အတွက် မူဝါဒရေးရာတွေကို ပြုစုတာတွေနဲ့ တခြားကိစ္စတွေကို ဆောင်ရွက်နေတာတွေရှိတယ်လို့ သိရပါတယ်။

CHDN အဖွဲ့က ကရင်နီပြည်နယ်ရှိ ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့အစည်း (KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) အဖွဲ့တွေကနေပြီး စုပေါင်းဖွဲ့ထားတဲ့ ကျန်းမာရေးအဖွဲ့ဖြစ်ပါတယ်။

KNPP အဖွဲ့ကတော့ လက်ရှိမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို မချုပ်ဆိုရသေးတဲ့အဖွဲ့ဖြစ်ပြီးတော့ ကျန်တဲ့ အဖွဲ့အစည်းတွေကတော့ စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးယူထားပြီး နယ်ခြားစောင့်တပ်တို့၊ ပြည်သူ့စစ်တို့ အသွင်ယူထားကြတဲ့ အဖွဲ့တွေဖြစ်ကြပါတယ်။

စစ်အစိုးရလက်ထက်မှာ အချင်းချင်းမကြာခဏဆိုသလို ပဋိပက္ခ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၁၂ခုနှစ် နောက်ပိုင်း KNPP ကနေ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပြီးနောက်မှာတော့ အခုလို ပြည်သူလူထုအတွက် အတူတကွပူးပေါင်းပြီး ကျန်းမာရေးအခန်းကဏ္ဍတွေဆောင်ရွက်လာကြတာ ဖြစ်ပါတယ်။

"CHDN ရှိနေသေးသရွေ့ သူတို့တွေကလည်း ပိုပြီးတော့မှ တွေ့ဆုံမှုတွေရှိအုံးမယ် ပိုပြီးတော့ ယုံကြည်မှုတွေတည်ဆောက်နိုင်လိမ့်မယ် ဝန်ဆောင်မှုတွေလည်း လုပ်နိုင်ကြတယ်ပေါ့ အဲ့လိုအနေ အထားတော့ရှိတယ်။" လို့ မအယ်ဗလင်းက အဖွဲ့အစည်းအချင်းအချင်းအကြား ကျန်းမာရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြရင်း ငြိမ်းချမ်းရေးလုပ်ငန်းကို အတူတကွဖော်ဆောင်ပေးလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။



“အခုလုပ်သွားမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အားမခံပေးနိုင်မှု အလွန်အားနည်းလွန်းတယ်။”

မော်ဦးမြာ မေးမြန်းသည်။



ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး

လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်ဖော်ဆောင်နေမှုနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေအပေါ် တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုသုံးသပ်ထားသလဲဆိုတာနဲ့ပတ်သက်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

မေး ။ ။ ကယန်းမျိုးဆက်သစ် လူငယ်ကနေ ထုတ်တဲ့ “ငြိမ်းချမ်းရေးအတွက် လူထုအသံ” ဆိုတဲ့ စစ်တမ်းစာအုပ်အရ ယခုအစိုးရမှာငြိမ်းချမ်းရေးဖော်ဆောင်မှုက ယခင်ကထက် အားနည်းနေတယ်လို့ ဖော်ပြထားတာရှိတယ်။ ဆိုတော့ ဆရာရဲ့ အမြင်ကရော ယခု အစိုးရရဲ့ ဖော်ဆောင်မှုက ယခင် အစိုးရထက် အားနည်းတယ်လို့ မြင်ပါသလား။ ဘာကြောင့်လဲပေါ့။

ဖြေ ။ ။ လူထုများက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးနှင့်အတူ သူတို့မျှော်လင့်ထားတဲ့ မြေယာ၊ စီးပွားရေး၊ တည်ငြိမ်းမှုတွေပါတယ်။ အဲဒီတော့အရင်အစိုးရအပြောင်းအလဲစလုပ်တော့ လူတွေက သိတင်။ မြင်တယ်။ ဥပမော.. အရင်အစိုးရလက်ထက်မှာ KNPP ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးတော့ လူတွေသိတယ်။ ဒါကြောင့် အဲဒီအစိုးရ လုပ်နိုင်မှုကို လူထုက မှတ်ချက်ပြုလိုက်တာ။ ယခုအစိုးရ လက်ထက်မှာကြတော့ KNPP လိုအဖွဲ့အစည်းမျိုးက NCA ကို ဆက်မထိုးနိုင်ဘူး။ ပြီး စစ်ပွဲငယ် (၂)ခုတောင် ဖြစ်လိုက်သေးတယ်။ ကြေးရုပ်တို့ မြေသိမ်းမှုတို့ ထောင်ကျမှုတို့ များလာတော့ လက်ရှိအစိုးရ လူထုက အမှတ်မပေးဘူး။ ဒါကြောင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စမှာ အရင်အစိုးရ ပိုသာတယ်လို့ သူတို့ မြင်ပုံရပါတယ်။ ကျနော်အမြင်ကတော့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အချင်းနဲ့

ဆိုင်တယ်။ အရင်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအတွက် ပိုမိုဆွေးနွေး လုပ်ပေးနိုင်ပေမဲ့ အခုဝန်ကြီးချုပ်က အပြစ်တင်တာဘဲ လုပ်နေတယ်။ လူထုအမြင်နဲ့ ကျနော်အမြင်ချင်း တူပါတယ်။

မေး ။ ။ ယခု အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုက NCA လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ဘယ်လောက်ထိ ယုံကြည်မှုပိုင်းဆိုင်ရာမှာ အကျိုးသက်ရောက်မှုရှိနေလဲ။

ဖြေ ။ ။ အစိုးရသက်တမ်း ပြီးခါနီးမှာ KNU က အစိုးရရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မေးခွန်းထုတ်ထားတယ်။ ရှမ်းတို့ကလည်း မကြိုက်တော့ဘူး။ ဆိုတော့ အစိုးရဦးဆောင်တဲ့ ညီလာခံနှင့် သဘောတူညီချက်အချို့ကိုလည် ဘယ်လိုဆက်သွားမယ်ဆိုတာ မသိနိုင်တော့ဘူး။ လက်မှတ်မထိုးထားတဲ့ KNPP နဲ့ KIO တို့လည်း ဒီဖြစ်စဉ်ကို အားမရတော့ NCA မထိုးဘူး။ ဒီလိုအခြေအနေမှာ ယုံကြည်မှု အားအနည်းဆုံးပါ။ ၂၀၂၀ အလွန်အစိုးရသစ်ကို ပိုမျှော်ပြီး လုပ်စရာများကို အဲ့အတွက် ပြင်နေတယ်လို့ဘဲ မြင်တယ်။ စစ်တပ်နဲ့ အစိုးရကြားက အားပြိုင်မှုကလည်း ကြီးနေတော့ ငြိမ်းချမ်းရေး အလားအလာ မကောင်းဘူးလို့ မြင်တယ်။

မေး ။ ။ ဒီကပ်ရောဂါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေက တစ် နိုင်ငံလုံး အပစ်ရပ်ပေးဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ ရခိုင်၊ ချင်းမှာ ဆိုရင် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေဆဲ။ ဒီအပေါ်မှာ အစိုးရကလည်း ငြိမ်နေတယ်လို့ ပြောရမှာပေါ့နော့ ဒီအပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ အစိုးရနဲ့ စစ်တပ်ဟာ ကုလသမဂ္ဂတို့ တောင်းဆိုတဲ့ ပစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ကို အလေးထားမဲ့ ပုံမတွေ့ရဘူး။ အခုလဲ

ရခိုင်မှာ စစ်ဖြစ်နေတာဘဲလေ။ တနိုင်ငံလုံး အပစ်ရပ်ပြီး ကောင်းကောင်း ဆိုးဆိုး ငြိမ်းချမ်းရေး ဆွေးနွေးတာက ဖြစ်သင့်တဲ့အရဘဲ။ ဒါပေမဲ့ ဒီလို လက်တွေ့ဆန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဘယ်စစ်တပ်နဲ့ အစိုးရကမှလုပ်ခဲ့တာမရှိဘူး။ လုပ်နေတဲ့ ငြိမ်းချမ်းရေးက ဟန်ပြပိုများနေတယ်။

မေး ။ ။ ကျန်ရှိနေသေးတဲ့ သူတို့ရဲ့ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းလမ်းမျိုးနဲ့ အကောင်အထည်ဖော်သွားရင် လူထုအတွက် အကျိုး ရှိလာနိုင်မလဲ။

ဖြေ ။ ။ လက်ရှိသက်တမ်းအကျန်မှာ အစိုးရ ၂၁ ပင်လုံညီလာခံ ခေါ်မယ်လို့ ပြောထားတယ်။ အခုချိန်မှာ မဖြစ်နိုင်တော့ဘူးနဲ့ တူတယ်။ ကိုဗစ်ပိုင်းရစ်(စ်)ရှိနေတယ်။ ရွေးကောက်ပွဲ လုပ်ရတော့မယ်။ ၂၀၂၀ မှ Election မလုပ်ဖြစ်ရင် ကာလုံလိုမျိုး ခေါ်ရေတော့မယ်။ အဲဒီတော့ ပြဿနာရှိတဲ့ အခြေအနေမျိုးမှာ ထင်သာမြင်သာ ကောင်းမွန်မဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမျိုး မရှိနိုင်ဘူး။ အစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ စစ်တပ်ကဘဲ တိုက်ပွဲဖြစ်ချင်တာဖြစ်ဖြစ်၊ ရပ်ချင်တာဖြစ်ဖြစ်၊ ညီလာခံခေါ်မယ် မခေါ်ဘူးဖြစ်ဖြစ် လုပ်နေတယ်။ အစိုးရက ရွေးကောက်ပွဲကို ပိုစိတ်ဝင်စားနေတယ်လို့ဘဲ သုံးသပ်လိုတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဆိုတော့ တကယ်လို့များ ၂၁ ညီလာခံက ဆက်ပြီး မလုပ်ဖြစ်တော့ရင် ဆက်လက်အကောင်အထည်ဖော်သွားမဲ့ ငြိမ်းချမ်းရေးကို ဘာတွေ၊ ဘယ်လောက်ထိ အကျိုးကသက်ရောက်မှု ရှိစေနိုင်မလဲ။ KNPP ကရော လက်မှတ်မထိုးထားတဲ့အတွက် ဒီညီလာခံမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရမှ ကရင်နီ(ကယား) ပြည်နယ်အတွက် ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မလဲပေါ့။

ဖြေ ။ ။ ဒီတော့ ၂၁ ပင်လုံလုပ်ဖြစ်ရင် KNPP တို့လို ပါခွင့်၊ ကယား ပြည်နယ်မှာ အခြားလက်နက်ကိုင်တွေ ရှိတယ်။ ပါခွင့်တို့ကလုံးဝမသေချာဘူး။ ပါခွင့်ရှိတာတောင်မှာ အခုလိုအချိန်မျိုးလုပ်နေတဲ့ ၂၁ ပင်လုံ ညီလာခံကလည်း ဘာမှ ဆွေးနွေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အခုလုပ်သွားမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အားမခံပေးနိုင်မှု အလွန် အားနည်းလွန်းတယ်။ ရွေးကောက်ပွဲကို အစိုးရက ရှောင်လိုမရဘူးလေ။ ရွေးကောက်ပွဲကျင်းပရင် NLD က ပြန်နိုင်အုံးမှာဘဲ လို့ NLD က ယူဆတယ်လေ။ ဒါကြောင့် သူတို့အတွက် ရွေးကောက်ပွဲက ပိုအရေးကြီးတယ်။

မေး ။ ။ ရွေးကောက်ပွဲကိုပဲ ပိုပြီးစိတ်ဝင်စားတယ်ဆိုတော့ လူထုကရော ဘယ်လောက်ထိ အယုံအကြည်ရှိလာနိုင်ဦးမလဲလို့ ဆရာမြင်ပါသလဲ။ ပြီးတော့ သူတို့ရဲ့ ၂၀၁၅ ကတိကဝတ်ထဲမှာလည်း ငြိမ်းချမ်းရေးကို ဦးစားပေး ဖော်ဆောင်သွားမယ်ဆိုတဲ့အရာလည်း ပါတယ်ပေါ့နော့။ ဆိုတော့ သူတို့ရဲ့ (ငြိမ်းချမ်းရေးအပြင် တခြားသော) ကတိကဝတ်ကို ဖော်ဆောင်နိုင်မှု အတိုင်းအတာ ဘယ်လောက်ထိ ရှိနေပြီလဲပေါ့။

ဖြေ ။ ။ ကရင်နီလူထုများကတော့ ရွေးကောက်ပွဲအတွက် ပြင်ထားဖို့ လိုလိမ့်မယ်လို့ ယူဆတယ်။ ကိုယ်ဒေသအကျိုးနဲ့ အမျိုးသားအကျိုးကို ဖော်ဆောင်ပေးနိုင်မဲ့ကိုယ်စားလှယ်တွေ ၂၀၂၀ အလွန်မှာ အစိုးရအဖွဲ့တွေမှာ ပါနေဖို့လိုတယ်။ ကိုဗစ်ကြောင့် ရွေးကောက်ပွဲကို မေးခွန်းထုတ်နေကြပေမဲ့ လုပ်ဖြစ်ခဲ့သည့်ရှိသော် လူထုများက အဆင်သင့်ရှိနေဖို့၊ မဲနဲ့ ကိုယ်ပါဝင်ရမဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးကိစ္စရပ်များကို ပါဝင်ကြဖို့ တိုက်တွန်းလိုတယ်။

ပိုးသတ်ဆေးခန်း တီထွင်ပြီး လှူဒါန်းသွားတဲ့ ကွန်ပြူတာတက္ကသိုလ်ကျောင်းသားနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း --- အဆက်

မေး။ ။ အကိုတို့နှစ်ယောက်ရဲ့ အနာဂတ်မျှော်မှန်းချက်တွေကိုပြောပြပေးပါ။

ဖြေ။ ။ ကျတော်တို့ကျောင်းပြီးသွားရင်တော့ ကျတော်တော့ အသိကုမ္ပဏီနဲ့ချိတ်ဆက်ဖို့ရှိတယ် ကျတော့်လိုင်းနဲ့ကျတော်ပေါ့ ဒီနည်းပညာလိုင်းပဲလိုက်တော့မှာ နည်းပညာပိုင်းလိုက်မယ်။ ကိုယ်တတ်ထားတဲ့ပညာနဲ့ Sharing လုပ်မယ် ကိုယ့်နယ်မှာရှိတဲ့သူတွေကိုလည်း လက်တွဲခေါ်ချင်တယ်ပေါ့နော့ ဒါကတော့ ကျတော်အိပ်မက် ရည်ရွယ်ချက်ပဲ။ (ကိုအောင်မြတ်)

ကျတော်ကျတော့ အခုမှ ကျောင်းတက်နေဆဲလူငယ်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ Carrier Life ပေါ့ ကျတော်သယ်ဆောင်သွားချင်ပါတယ်။ ဒီနည်းပညာတစ်ခုထဲမဟုတ်ဘဲနဲ့ ပြင်ပပညာအကုန်လုံးပေါ့ အဲဒါတွေသယ်ဆောင်သွားမယ်။ ရှေ့ကလမ်းပြသွားတဲ့ စီနီယာအတိုင်း သူတို့ထက် ပိုတော်တဲ့ပိုကောင်းတဲ့သူဖြစ်စေရမယ်။ ပြီးတော့ ဘွဲ့ရသွားရင်လည်း ဒီနည်းပညာအလုပ်နဲ့ပဲ အကျိုးပြုတဲ့လုပ်ငန်းကို ဆက်လုပ်သွားမှာပါ။

မေး။ ။ ရှေ့ဆက်ကော အဲလို တီထွင်မှုပြုလုပ်ခဲ့မယ်ဆိုရင် စီနီယာတစ်ယောက်အနေနဲ့ ဘယ်လိုလက်တွဲခေါ်ဖို့ရှိလဲ။

ဖြေ။ ။ ကျတော်တို့လိုအပ်တဲ့ဟာဆိုရင် ကျောင်းက ဆရာတွေနဲ့ တိုင်ပင်တယ် အကူညီတောင်းတယ် ဆရာတို့ဖက်ကနေလည်း တတ်နိုင်သလောက်ကူညီပေးတယ်။ ညီငယ်ညီမငယ်ကိုလည်းဆွဲခေါ်တယ် အကုန်လုံး။ လက်ရှိအခြေအနေ ကိုဗစ်ကြောင့်သာ ငြိမ်နေကြတာပေါ့။ တကယ်တမ်းခေါ်ရင် လာပေးပါတယ်။ (ကိုအောင်မြတ်)

ကျတော်တို့ ဂျူနီယာကလည်း ကိုယ်ကြံဆနိုင်တာတွေ စီနီယာလက်တွဲခေါ်တဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ COVID-19 ဖြစ်နေတဲ့အတွက်ကြောင့်မလို့ လူစုတာမကောင်းတဲ့အတွက်ကြောင့်မလို့ပါ။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာတွေများ ထပ်ပြီးဖြည့်စွက်ပြောပြချင်သေးလဲ။

ဖြေ။ ။ ကျတော်တို့အနေနဲ့ ကျောင်းသားလူငယ်ကနေပြီးတော့ ကျောင်းတက်နေဆဲလူငယ်တွေအနေနဲ့ လုပ်ပေးနိုင်တာအများကြီးရှိပါသေးတယ်။ ဒါပေမယ့် ကျတော်တို့မှာ အဖက်ဖက်က လိုအပ်မှုတွေရှိနေပါသေးတယ်။ နည်းပညာပစ္စည်းတွေဆိုရင် ကျတော်တို့ ရန်ကုန်နဲ့ မန္တလေးမြို့မှာပဲရနိုင်တာရှိတယ်ပေါ့။ အကယ်၍ ကျတော်တို့အနေနဲ့ လုပ်နိုင်ခဲ့မယ် တခြားငွေရေးကြေးရေး အကူအညီရနိုင်ခဲ့မယ်ဆိုရင် အဲ့ပစ္စည်းကိုသွားယူဖို့ အခက်အခဲရှိတာမျိုးတွေ အဲလိုမျိုးဆိုတော့ ကျတော်တို့အနေနဲ့ ဌာနဆိုင်ရာတစ်ခုခုကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ကျတော်တို့ကို တတ်နိုင်တဲ့ဖက်နေပြီးတော့ နောက်ဆုံး အသုံးဝင်တဲ့သူတစ်ယောက်အနေနဲ့ ကျတော်တို့ကို ကောင်းကောင်းအသုံးပြုပြီးတော့မှ ဒီ COVID-19 တိုက်ဖျက်ရေးကာလ အတွင်းမှာ အကောင်းဆုံးပါဝင်ကူညီသွားချင်ပါတယ်။

မေး။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ကျေးဇူးတင်ပါတယ်။



ထိုင်းအစိုးရမှ လယ်သမား ၁၀ သန်းအား လစဉ်ဘတ် ၅၀၀၀ ထောက်ပံ့မည်

ဘုအီ

ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသည့် လယ်သမား ၁၀ သန်းကို ထိုင်းအစိုးရမှ လစဉ် ဘတ်ငွေ ၅၀၀၀ (အမေရိကန် ဒေါ်လာ ၁၅၃) စီ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ထိုင်းအစိုးရက ဧပြီလ ၂၈ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတစ်ဝန်းရှိ လယ်သမားများအတွက် ထိုင်းအစိုးရ က တည်ထောင်ထားသည့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ရန်ပုံငွေ ထိုင်းဘတ်ငွေ ဘီလီယံ ၁၅၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ) ထဲမှ လစဉ် ဘတ် ၅၀၀၀ ဖြင့် သုံးလ ဆက်တိုက်ထုတ်ပေးသွားရန် လျာထားကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့် ရှိသူ နာရူမန်ပင်ရီဆင်ဝပ်က အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းလယ်သမားများအနေဖြင့်ယင်းကယ်ဆယ်ရေးထောက်ပံ့ငွေကို မေလမှ ဇူလိုင်လအထိ ရရှိမည်ဖြစ်ပြီး ထောက်ပံ့ငွေရရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ တိုးချဲ့ဌာန သို့မဟုတ် ခြံမှူးတိရစ္ဆာန် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် ငါးလုပ်ငန်းဌာနများ၌ မှတ်ပုံတင်ရန် လိုအပ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပင်ရီဆင်ဝပ်က ထပ်ဆင့်ပြောကြားသည်။

ယင်းအပြင် ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသည့် ထိုင်းနိုင်ငံသား ၁၆ သန်းကိုလည်း လစဉ် ကယ်ဆယ်ရေး ထောက်ပံ့ငွေ ဘတ်-၅၀၀၀ ထောက်ပံ့ပေးခဲ့ပြီး ဧပြီလမှ ဇူလိုင်လ အထိ ဆက်လက် ရရှိကြမည်ဖြစ်သည်။

REF: Thai Visa Forum



ထိုင်းအရေးပေါ်အမိန့် ကို ရက် ၃၀ သက်တမ်းတိုး



Photo by Arnun Chonmahatrakool

ကန္တာရဝတီတိုင်း(၆)

ထိုင်းနိုင်ငံ အစိုးရမှ ထုတ်ပြန်ထားသည့် အရေးပေါ်အမိန့်ကို နောက်ထပ် ရက် (၃၀) သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ COVID-19 အခြေအနေကြီးကြပ်ကွပ်ကဲရေးဗဟိုဌာန (CCSA)က ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဧပြီ ၃၀ ရက်တွင် သက်တမ်းကုန်မည့် အရေးပေါ်အမိန့်ကို မေလကုန်အထိ သက်တမ်းတိုးသွားမည်ဟု CCSA ၏ ပြောရေးဆိုခွင့်ရှိသူ တာဝီဆစ် ဝိဆာနယိုသင်က အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။

CCSA မှ ရင်ဆိုင်နေရသည့် COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှု အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့် အခြေအနေတွင် CO-VID-19 ရောဂါ တကျော့ပြန် အရှိန်အဟုန်ဖြင့် ပြန့်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်မှုကြောင့် သက်တမ်းထပ်တိုးခြင်းဖြစ်ကြောင်း ပြောသည်။


ထိုင်းအရေးပေါ်အမိန့်ထဲတွင် ည ၁၀ နာရီမှ မနက် ၄ နာရီ အတွင်း ညမထွက်ရအမိန့်အာဏာဆက်တည်နေဆဲဖြစ်ပြီး လူစုလူဝေး

စုဝေးခွင့်မရှိသေးသလို၊ ကန့်သတ်ချက်ရှိသည့် ခရိုင်ဖြတ်ကျော် ခရီးသွား လာမှုများနှင့် တခြား ကန့်သတ်ချက်များပါဝင်နေကြောင်း ဒေါက်တာ တာဝီဆစ်က ပြောသည်။

ယင်းအမိန့်ကို သက်တမ်းတိုးသည့် ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်ဆိုချာက ဦးဆောင်ခဲ့သည့် အစိုးရ ဌာနဆိုင်ရာများ ပါဝင်သော အမိန့်၏သက်ရောက်မှုများကို ဆွေးနွေးသည့် အစည်းအဝေးမှ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက စစ်တမ်းများအရ ထိုင်းလူထုများသည် အရေးပေါ်အမိန့်ကို သက်တမ်းတိုးရန် လိုလားနေကြကြောင်း တင်ပြပြောဆိုခဲ့သော်လည်း တိကျမှန်ကန်သည့် စစ်တမ်းအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြခဲ့ခြင်း မရှိပေ။

အမေရိကန်တွင် COVID -19 ကူးစက်ခံရသူ ၁ သန်းကျော်ပြီ



ဘုအီ

ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စုတွင် ကမ္ဘာ့ ကူးစက်မြန် ကပ်ရောဂါဖြစ်သည့် COVID-19 ကူးစက်ခံရသူ ၁ သန်းကျော် ရှိသွားပြီ ဖြစ်ကြောင်း ဧပြီလ ၂၈ ရက်နေ့တွင် NBC သတင်းဌာနက ဖော်ပြသွားခဲ့သည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ ၁ သန်းကျော်သည့် ပထမဆုံး နိုင်ငံ ဖြစ်လာသည်။

လက်ရှိ အနေအထားအရ အမေရိကန်နိုင်ငံသည် COVID-19 ကူးစက်ခံရသူ အများဆုံး ရှိနေသည့် နိုင်ငံဖြစ်သည့် ကမ္ဘာ့ COVID-19 ကူးစက်ခံရသူ ဦးရေ၏ သုံးပုံ တစ်ပုံတွင် အမေရိကန်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် (ဧပြီ ၂၉ နောက်ဆုံးအရ) သေဆုံးသူ ၆ သောင်းဝန်းကျင်ခန့် ရှိနေပြီ ဖြစ်သည်။

COVID-19 ရောဂါ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်လာနေသော်လည်း သမ္မတ ဒေါ်နယ်ထရမ်ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့သည် စတိုးဆိုင်များနှင့် အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရန် ပြည်နယ်အုပ်ချုပ်သူများကို တွန်းအားပေးလျက်ရှိသည့်အတွက် ကျန်းမာရေးပညာရှင်များမှ သတိပေး ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

COVID - 19 ရောဂါကြောင့် တိုကျိုအိုလံပစ်ကို ၂၀၂၁ သို့ ရွှေ့ဆိုင်း

ဘုအိ

ဂျပန်နိုင်ငံတွင် ယခုနှစ် ၂၀၂၀ ဇူလိုင်လတွင် ကျင်းပရန် စီစဉ်ထားခဲ့သည့် ကမ္ဘာ့အားကစားပွဲတော်ကြီးတစ်ခုဖြစ်သည့် တိုကျို အိုလံပစ် ၂၀၂၀ ကို ၂၀၂၁ ခုနှစ် နွေရာသီသို့ ပြောင်းရွှေ့ကျင်းပရန် နိုင်ငံတကာ အိုလံပစ်ကော်မတီက ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းသည် ခေတ်သစ် အိုလံပစ် ကျင်းပလာခဲ့သည့် နှစ် ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ကို နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

တိုကျို အိုလံပစ်ပြိုင်ပွဲအတွက် ဂျပန်နိုင်ငံက ၁၂ ဒသမ ၆ ဘီလီယံ အကုန်ကျခံ စီစဉ်ထားသော်လည်း

ကမ္ဘာ့ ကူးစက်မြန် ကပ်ရောဂါဖြစ်သည့် COVID-19 ကြောင့် ရက်သတ္တပတ်အတော်ကြာဆွေးနွေးအပြီးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အနှံ့ COVID-19 ကူးစက်မှုများကြောင့် ဒီနှစ်နွေရာသီတွင် ကျင်းပမည့် တိုကျို အိုလံပစ်ကို လာရောက် ယှဉ်ပြိုင်မည့် ကစားသမားနှင့် အားပေးမည့် ပရိသတ်များ၏ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုတွေကြောင့် ဗီဇာအခက်အခဲများ ရှိနေသည့်အပြင် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အမေရိကန်၊ ကနေဒါ၊ ဩစတေးလျနှင့် အခြားသော နိုင်ငံများမှ ကစားသမားများ မစေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ပြိုင်ပွဲရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ကြခြင်း စသည့် အကြောင်းအရင်းများကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။



မန်ယူတိုက်စစ်မှူး ရတ်ရှီဖွဲ့၌ ပြန်ကစားနိုင်တော့မည်

ဘုအိ

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်း၏ အားထားရသည့် လူငယ် တိုက်စစ်မှူး ရတ်ရှီဖွဲ့၌သည် ဒဏ်ရာမှ ပြန်သက်သာလာပြီဖြစ်သောကြောင့် ပြန်လည်ကစားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အသက် ၂၂ အရွယ် တိုက်စစ်မှူးလေးသည် ဇန်နဝါရီလကတည်းက နောက်ကျောဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသူ ဖြစ်သည်။

အင်္ဂလန်သား ရတ်ရှီဖွဲ့၌သည် ဧပြီလ ၂၇ ရက်နေ့က မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာပြီး ဒဏ်ရာနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အပေါ့စား လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတ်ရှီဖွဲ့၌သည် ဇွန်လ ၁၃ ရက်နေ့တွင် ပြန်လည် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ပြန်လည် ပါဝင်ကစားနိုင်ဖွယ် ရှိနေကြောင်းလည်း The Sun သတင်းဌာနက ဖော်ပြထားသည်။

ယခု၂၀၁၉-၂၀၂၀ ခုနှစ်ပရီးမီးယားလိဂ်ဘောလုံးရာသီတွင် ရတ်ရှီဖွဲ့၌သည် မန်ယူအသင်းအတွက် ၂၂ ပွဲကစားပေးခဲ့ပြီး ၁၄ ဂိုး သွင်းယူပေးထားသည်။



ရက်သတ္တပတ် ၆ ပတ်အတွင်း ဒီဘာလာတွင် COVID-19 Positive ၄ ကြိမ် တွေ့ရှိ



ဘုအိ

အီတလီ စီးရီးအေကလပ် ဂျူဗီတပ်အသင်း၏ ကြယ်ပွင့် ကစားသမား ပေါ့လို ဒီဘာလာတွင် ရက်သတ္တပတ် ၆ ပတ်အတွင်း COVID-19 စစ်သပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ Positive ၄ ကြိမ် တွေ့ရှိခဲ့ကြောင်း Dailymail သတင်းဌာနမှ ဖော်ပြခဲ့သည်။

အာဂျင်တီးနာ တိုက်စစ်ကစားသမားနှင့် သူ၏ ချစ်သူသည် မတ်လ ၂၁ ရက်နေ့တွင် COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း ပထမကြိမ်အတည်ပြုခဲ့အပြီး ၆ ပတ်အတွင်း စစ်ဆေးမှု ၄ ကြိမ်ပြုလုပ်ရာ ၄ ကြိမ်လုံး Positive ဖြစ်နေသေးခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် ဒီဘာလာသည် CO-VID-19 ကူးစက်ခံရမှု အတွေ့အကြုံနှင့် ပတ်သက်ပြီး

သူနှင့်သူချစ်သူသည်များစွာသက်သာကောင်းမွန်လာပြီ ဖြစ်ပါကြောင်း၊ ရောဂါလက္ခဏာတစ်ခုမှလည်း ခံစားရခြင်းတို့ မရှိတော့ကြောင်း ပြောဆိုခဲ့သေးသည်။

ယင်းကဲ့သို့ ဒီဘာလာ၏ အခြေအနေနှင့် ပတ်သက်ပြီး စီးရီးအေပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် ကလပ်အသင်းအားလုံးကို မေလ ၄ ရက်နေ့မှစတင်ကာ လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်ရန် ခွင့်ပြုခဲ့သည့် အီတလီစီးရီးအေ အာဏာပိုင်များ အတွက် ခေါင်းခံစရာ ကိစ္စတစ်ရပ် ဖြစ်လာသည်။

ဒီဘာလာ၏ ဂျူဗီတပ်အသင်းဖော်များဖြစ်ကြသည့် ဒယ်နီယယ် ရူဂါဒီနှင့် မာတွန်ဒီတို့လည်း COVID-19 ကူးစက်ခံရသည်။

အောင်ကောင်းစံ ကိုယ်ပိုင်အထက်တန်းကျောင်း

အမှတ်(၆၀)၊ဝပ်စ်ထွန်းလမ်း၊ဓမ္မာရေရပ်ကွက်၊ပယ်ခုံမြို့၊ (ဝန်း) ဝဇ-၄၊ကုဒ်၆၀၄၂၇၊ ဝဇ-၄၊ကုဒ်၇၀၅၅



၂၀၁၇-၂၀၁၈ ခညာသင်နှစ် **ဘောင်ကောင်းစံ** ကိုယ်ပိုင်အထက်တန်းကျောင်း(ဖယ်ခုံမြို့) မှ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရှင်များ

မင့်	ဒုံဘုတ်	အမည်	ဂုဏ်ထူးဘွဲ့အသားများ	နေရပ်လိပ်စာ	၁၄	ရပ်/ဂုဏ်	မောင်ကြည်	ဘောကဗေဒ	လက်ရွေးစင်
၁	ရပ်/၉၄	မောင်ကျော်	မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ စာတု၊ စီမံ	စံကား၊ ညောင်ပင်သာ	၁၅	ရပ်/၈၄	မောင်အောင်	ဘောကဗေဒ	လက်ရွေးစင်
၂	ရပ်/၈၄	မောင်စော	သင်္ချာ၊ စာတု၊ ရူပ၊ စီမံ	မိုးမြို့	၁၆	ရပ်/၈၅	မောင်အောင်	ဘောကဗေဒ	လက်ရွေးစင်
၃	ရပ်/၈၄	မောင်သက်ဝင်း	သင်္ချာ၊ စာတု၊ ရူပ၊ ဘော	ညောင်ကျော်(၅)၊ စမ်းချောင်း	၁၇	ရပ်/၈၄	မောင်အောင်	ဘောကဗေဒ	လက်ရွေးစင်
၄	ရပ်/၁၀၃	မောင်အောင်ထွန်းမြင့်	သင်္ချာ၊ စာတု၊ ရူပ၊ စီမံ	မိုးဒီးဆတ်မြို့	၁၈	ရပ်/၈၄	မောင်အောင်	ဘောကဗေဒ	လက်ရွေးစင်
၅	ရပ်/၈၄	မောင်သန်းကျော်	သင်္ချာ၊ စာတု၊ ရူပ	မင်းသီးသီး	၁၉	ရပ်/၈၄	မောင်အောင်	ဘောကဗေဒ	လက်ရွေးစင်
၆	ရပ်/၈၄	မောင်စော	သင်္ချာ၊ စီမံ	မင်းသောင်းသောင်း	၂၀	ရပ်/၈၄	မောင်အောင်	ဘောကဗေဒ	စံကား၊ ညောင်ပင်သာ
၇	ရပ်/၈၄	မောင်စော	စာတု၊ စီမံ	လွိုင်တော်မြို့	၂၁	ရပ်/၈၄	မောင်အောင်	ဘောကဗေဒ	ညောင်ကျော်(၅)၊ စမ်းချောင်း
၈	ရပ်/၈၈	မောင်စော	စာတု၊ စီမံ	ရွှေစမ်းရွာ	၂၂	ရပ်/၈၄	မောင်အောင်	ဘောကဗေဒ	လက်ရွေးစင်
၉	ရပ်/၉၀	မောင်စော	စာတု၊ စီမံ	တောင်ကြီးမြို့	၂၃	ရပ်/၈၈	မောင်အောင်	ဘောကဗေဒ	ကုသုတ္တ(မောင်အောင်)
၁၀	ရပ်/၈၈	မောင်စော	စာတု၊ ဘော	ကုသုတ္တ(မောင်အောင်)	၂၄	ရပ်/၁၁	မောင်အောင်	ဘောကဗေဒ	လွယ်ကူစိုင့်ရွာ
၁၁	ရပ်/၁၀၂	မောင်စော	သင်္ချာ	မောင်မယ်မြို့	၂၅	ရပ်/၂၈၄	မောင်အောင်	ဘောကဗေဒ	မင်းသီးသီး
၁၂	ရပ်/၈၄	မောင်စော	စီမံဗေဒ	စံကား၊ သင်္ချာ	၂၆	ရပ်/၁၀၃	မောင်အောင်	ဘောကဗေဒ	စံကား၊ ညောင်ပင်သာ
၁၃	ရပ်/၁၀၃	မောင်စော	စာတုဗေဒ	ညောင်ကျော်(၁)၊ စမ်းချောင်း	၂၇	ရပ်/၁၀၃	မောင်အောင်	ဘောကဗေဒ	ဘောကဗေဒ

အောင်မြင်သူ
စုစုပေါင်း
၉၀%
ဂုဏ်ထူးရှင်ပေါင်း
၂၇%
အောင်ချက်
၄၀%

ကြော်ငြာ
ကိစ္စ
ဆက်သွယ်
လိုပါက
ဖုန်း -
၀၉၂၆၂၁၇၉၃၅

A collage of several copies of Kantarawaddy Times newspaper, showing various headlines and images. The papers are fanned out, displaying different front pages with news articles, photos, and the newspaper's masthead.

၀၉ - ခုနစ်စုစု / ၀၉ - ၂၅၇၁၇၂၇၉



**KANTARAWADDY
TIMES**

အပတ်စဉ် ရေဒီယိုအစီအစဉ် (Podcast)

တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့၊ သမိုင်းရာဇဝင်များအပြင် သတင်းထူးများ၊ စိတ်ဝင်စားစရာ အကြောင်းအရာများနှင့် သီချင်းလက်ဆောင်အစီအစဉ်များကို **ဘာသာစကား ၄ မျိုးဖြင့်** တင်ဆက်ပေးသွားမယ့် အပတ်စဉ် ရေဒီယိုအစီအစဉ်ကို **ဖေဖော်ဝါရီလ ၂ ရက်နေ့မှ** စတင်ကာ **Kantarawaddy Times Facebook Page** မှတစ်ဆင့် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ထုတ်လွှင့်မည့် အချိန် - **ည ၇ နာရီ**

- Sunday (တနင်္ဂနွေ) - ကယား ဘာသာ အစီအစဉ်
- Monday (တနင်္လာနေ့) - ကယန်းဘာသာ အစီအစဉ်
- Tuesday (အင်္ဂါနေ့) - ကယောဘာသာ အစီအစဉ်
- Wednesday (ဗုဒ္ဓဟူးနေ့) - မြန်မာဘာသာ အစီအစဉ်

Sweet Dream

စပရိန်မွေ့ရာ၊ ပရိဘောဂ၊ မင်္ဂလာခန်းဝင်ပစ္စည်းအမျိုးမျိုး၊ ခန်းဆီးလိုက်ကာ နှင့် ဒီဇိုင်းအလှဆင်လုပ်ငန်း



Sweet Dream facebook page တွင်လည်း ဝင်ရောက်ကြည့်ရှုယူနိုင်ပါသည်

ဆိုင် (၁) ➡ (ရှမ်း/၃၃) လောပိတလမ်း၊ ရှမ်းစုရပ်။ ဖုန်း - ၀၉-၅၆၀၁၃၅၉၊ ၀၉၄၂၈၀၀၂၁၉၅။ ဆိုင် (၂) ➡ နှစ်ထပ်ဈေးအပေါ် ထပ် မြောက်ပက်ခြမ်း။ ဖုန်း - ၀၉-၂၆၀၀၉၀၁၉၇



လယ်ယာသုံးစက်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်





ဆိုင် (၁) ဗဟိုဈေး။ လွိုင်ကော်မြို့။ Ph: 083 21180, 21870/ 09-5600333

ဆိုင် (၂) ပဒေသာလမ်း၊ ဓမ္မာရုံ၊ လွိုင်ကော်မြို့။ Ph: 083 22007/ 09-5600777

ဆိုင် (၃) ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမြဲမြို့။ Ph: 09-49400030

ဆိုင် (၄) ဒီးမော့ဆို၊ လမ်းခွ၊ ဒေါင်ခါး။ Ph: 083 40347, 09-31015896

ဆိုင် (၅) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့။ Ph: 081 56078

ဒို့ဆော် မိသားစု လယ်ယာသုံးစက်နှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင်မှ တလနှစ်ကြိမ် ထုတ် Kantarawaddy Times ဂျာနယ်ကို လစဉ် အစောင့် (၄၀) မှ လစာကို လှူဒါန်းသည်။